

**မြန်မာနိုင်ငံ
ကက်သလစ်
ဆရာတော်များ
အဖွဲ့ချုပ်
သတင်းဂျာနယ်**



သူတပါးတို့သည်
သင့်တို့အား
ပြုစေလိုသည့်အတိုင်း
သင်တို့သည်လည်း
သူတပါးတို့အား
ပြုကြလော။
မာတေဦး ၇:၁၂

၁၅ ရက် ဇူလိုင် ၂၀၁၇ ခုနှစ်


အတွဲ (၂) အမှတ် (၁၄)

အသက်တာများကို မေတ္တာဖြင့် ပြုစုစောင့်ရှောက်ခြင်း



အလုပ်ရုံ ဆွေးနွေးပွဲအား ဦးဆောင်သူ ပုပ်ရဟန်းမင်းကြီး၏ ရုံးတော် ကလေးသူငယ်များနှင့် ထိခိုက်လွယ်သော သူများ ကာကွယ်စောင့်ရှောက်ရေး ကော်မရှင် အဖွဲ့ဝင် ဂျက်ဇိတ် ဘုန်းတော်ကြီး မိသာရ် ဟန်း ဇိုလ်နာ (စိတ်ပညာရေးရာ ကျွမ်းကျင်ပုဂ္ဂိုလ်)

အလုပ်ရုံ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်သူများ (ရန်ကုန်၊ ၁၃ ဇူလိုင် ၂၀၁၇)



မေတ္တာပွားသော မွေးနေ့ပွဲတော်

Taize' (တေဇေ) ဝတ်ပြုဆုတောင်းခြင်း



မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်များ အဖွဲ့ချုပ် သတင်းဂျာနယ် CBCM-Herald အား ဩဂုတ်လ၊ ၂၀၁၇ မှ စ၍ တစ်လ တစ်ကြိမ်သာ လစဉ် ၂၄ ရက် နေ့ တိုင်းတွင် ထုတ်ဝေပါမည်။



မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ် သတင်းဂျာနယ်

ဇူလိုင်လ (၁၅) ရက် ၊ ၂၀၁၇ ခုနှစ်

အတွဲ (၂) အမှတ် (၁၄)

ပေးဆပ်ခြင်းမပြုသော ဖိစပ်ပေးခြင်း

"အချစ်ဆိုတာ ပေးဆပ်ခြင်းလား၊ ရယူခြင်းလား" ဆိုသည့် မေးခွန်းကို ခေတ်အဆက်ဆက် ဆွေးနွေးဖူးခဲ့ကြသည်။ အဖြေကိုလည်း အမျိုးမျိုး ပေးဖူးခဲ့ကြသည်။ ဂရိအတွေးအခေါ်ပညာရှင်များ၏ ခေတ်ကာလအချိန်ကပင် အချစ်တွင် အသွင်ပုံစံများစွာရှိသည်ကို အသိအမှတ်ပြု ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် အချစ်တွင် တစ်ခုတည်းသော အနက်ဖွင့်ဆိုခြင်း မရှိနိုင်ပါ။ ပေးဆပ်ခြင်း၊ ရယူခြင်း ဆိုသည့် စကားလုံး နှစ်လုံး အကြားတွင်လည်း ရှုတ်ထွေးနေတတ်ပြန်သည်။

မည်သို့ပင်ဆိုစေ အချစ်သည် နားလည်ရန်မဟုတ် ကျင့်ကြံနေထိုင်ရန်သာ ဖြစ်သည်။ လူသားများ အကြားတွင် အခိုင်အမာ ရှိနေသော အချစ်မှာ မိဘ၏ အချစ်ဖြစ်သည်။ မိဘ၏ အချစ်ခိုင်မာခြင်းကြောင့်သာလျှင် လူသားထုကြီးဆက်လက်တည် တံ့နေခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့ အပြည့်အဝ နားလည်ကြသည်။ မိဘစိတ်ထားဆိတ်သုန်းသွားသည့် လူ့အသိုင်းအဝိုင်းသည် မျိုးတုန်း ပျောက်ကွယ်ရမည်သာဖြစ်သည်။

မိဘတို့၏ ချစ်ခြင်းမေတ္တာသည် အမှန်တကယ်ပင် ပေးဆပ်သော မေတ္တာ ဖြစ်သည်။ သားသမီးထံမှ ဘာကိုမှ မမျှော်လင့်ဘဲ ပေးဆပ်သည်။ သားသမီးများ အားစားဝတ်နေရေး ဖြည့်ဆည်းပေးခြင်း၊ ပညာပေးခြင်း၊ လူ့ဘုံအလယ် တင့်တယ်စွာထား ခြင်းတို့သည် တနေ့နေ့ တချိန်ချိန် ငါ့ကို ပြန်စောင့်လျှောက်ပါစေ၊ ပြန်ပေးဆပ် ပါစေ ဆိုသည့် မျှော်လင့်ချက်မျိုးနှင့် မဟုတ်ပါ။ အတောင်စုံလျှင် ပျံထွက်သွားမည်ကို သိပါလျက် အတောင်စုံအောင် တပ်ပေးသည်။ လူလားမြောက်လာလျှင် သူတပါးနောက် လိုက်သွားမည်ကို သိပါလျက်နှင့် ကြီးထွားလာအောင် ကြွေးမွေးသည်။ ခက်ခဲစွာ ပေးဆပ်သည်။ မပျင်းမရိ ရုန်းကန်သည်။

လိုက်နာ ကျင့်ကြံစရာ မြောက်မြားစွာ ရှိသည့် လူဘဝ၊ ဥပဒေ ပညတ်တွေ များစွာ လိုအပ်သော လူ့အသိုင်းအဝိုင်းအတွက် ဘုရားသခင်က ပညတ်တော် ၁၀ ပါးသာ ပေးထားသည်။ မရှိမဖြစ် ခြစ်ခြုပ် ကုတ်ကပ်ထားရသည့် ထို ပညတ်တော် ၁၀ ပါးတွင် "မိဘများအား ရိုသေခြင်းကိုပြုလော့" ဆိုသည့် ပညတ်သည် အခိုင်အမာ ပါရှိနေသည်။ ဘုရားသခင်အပေါ် ပြုရမည့် ပညတ်တော် သုံးပါးပြီးလျှင် အရင် ဆုံးကျသည့် ပညတ်တော်မှာ မိဘများအား ရိုသေရန် ဖြစ်သည်။ ထိုပညတ်တော်ကို စောင့်ထိန်းလျှင် ရရှိမည့် ဆုလာဘ်မှာ အသက်ရှည်မည်၊ ကြီးပွားတိုးတက်မည်ဟု ဘုရားရှင်က မိန့်မှာခဲ့သည်။ (တရားဟောရာကျမ်း ၅း၁၆)

ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံနှင့်မျှ မတူဘဲ မြန်မာပြည် ကက်သလစ်တော်၏ ထူးခြားစွာ ထားရှိသော ရိုးရာပွဲနေ့ရက်မှာ မိဘများပွဲနေ့ဖြစ်သည်။ နိုင်ငံ အတော်များများတွင် ကျင်းပနေသော အမေများနေ့၊ အဖေများနေ့သည် ဘာသာရေးနှင့် မည်သို့မျှ မပတ်သက်ပေ။ ကျွန်ုပ်တို့ ကျင်းပကြသော မိဘများ ပွဲနေ့သည် ဘာသာရေးလည်း ဖြစ်သလို လူမှုရေးလည်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ မိဘများ ပွဲနေ့ကို ကျွန်ုပ်တို့ ဂုဏ်ယူဝင့်ကြားစွာ ကျင်းပကြသည်။

ပွဲနေ့ကျင်းပခြင်းသည် တစ်ရက်တာ သို့မဟုတ် နာရီ အနည်းငယ်သာ ကြာမည်ဖြစ်သော်လည်း သားသမီးတိုင်း၏ နှလုံးသားတွင် မိဘတို့၏ ပေးဆပ်ခြင်း မေတ္တာကို ခပ်နှိပ်ထားကြမည်ဆိုလျှင် ဤပွဲနေ့သည် တစ်ဘဝစာ အကျိုးရှိမည့် ပွဲနေ့ရက်တစ်ရက် ဖြစ်ပါသည်။

မိဘတို့၏ ပေးဆပ်သော ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ နှလုံးသားတွင် ခပ်နှိပ်သော မိဘများပွဲနေ့အား ဂုဏ်ပြု လိုက်ရပါသည်။

ဩဂုတ်လ ၂၀၁၇ အတွက် ပုဂံရဟန်းမင်းကြီး၏ ဆုတောင်းမေတ္တာ

ဖန်တီးမှု အနုပညာရှင်များအတွက်

မျက်မှောက်ခေတ် အနုပညာရှင်တို့သည် မိမိတို့၏ မွေးရာပါအနုပညာ ပါရမီ၏ အစွမ်းဖြင့် လူသားတိုင်းအား ဖန်းဆင်းခြင်း၏ အလှအပများကို တွေ့မြင် ခံစားနိုင်အောင် စွမ်းဆောင် ကူညီနိုင်ကြပါမည့် အကြောင်း . . .

ကက်သလစ်စာရေးသူများအသင်း

ကက်သလစ်စာရေးသူများအသင်း (Catholic Writers Association - CWA) ကို ၂၀၁၇ ခုနှစ် ဇွန်လ (၁၂) ရက်နေ့က လူထုဆက်သွယ်ရေး ကော်မရှင်နှင့် တရားမမှုရေးရာ အသင်းတို့ ပူးပေါင်း ပြုလုပ်ခဲ့သည့် တွေ့ဆုံညှိနှိုင်းပွဲတွင် ဖွဲ့စည်းခဲ့ပါသည်။ ထိုစည်းအဝေးတွင် ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာစီလျို အားသိုက် [သိုက် (ကန္တာရဝတီ)] အား နာယက၊ ဖိသာရ် မာရီယာနိုဗီးဗ် [စိုးနိုင် (SDB)] အား ဥက္ကဋ္ဌ နှင့် ဖရန်စစ်အောင်မင်းနောင် (မျိုးကြည်သူ) အား အတွင်းရေးမှူး စသဖြင့် အသီးသီးတာဝန် ပေးခဲ့ကြသည်။

ကက်သလစ်စာရေးသူများအနေနှင့် ဤအသင်းတွင် ပါဝင်ခြင်းအားဖြင့် ကက်သလစ်စာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိထိရောက်ရောက် ကူညီပံ့ပိုးနိုင်ကြရန် ဖိတ်ခေါ်ပါသည်။ မိမိတို့ရေးသားထားသော စာမူများကိုလည်း ဤ အသင်းသို့ ပေးပို့နိုင်ပါသည်။ အသင်းအနေနှင့် ပုံနှိပ်ထုတ်ဝေခြင်းများ လုပ်ဆောင်ပေးပါမည်။

ဆက်သွယ်ရန်။
၀၁ ၅၀၁၄၈၉ (မျိုးကြည်သူရုံး)။ ၀၁ ၅၂၅၈၀၈ (ဆက်သွယ်ရေးရုံး)

ဂျာနယ် ထုတ်ဝေခြင်း အစီအစဉ်စာစိ

ဆရာတော်ကြီးများ အဖွဲ့ချုပ် လူထုဆက်သွယ်ရေးကော်မရှင်၏ ၂၀၁၇ ခုနှစ် ဇွန်လ ၁၂ နှင့် ၁၃ ရက်များတွင် ကျင်းပခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက် အရ (မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် သတင်းဂျာနယ်) CBCM Herald အား ၂၀၁၇ ခုနှစ် ဩဂုတ်လမှ စတင်ကာ တစ်လ တစ်စောင်သာ ထုတ်ဝေတော့မည် ဖြစ်ပါသည်။

ဤသတင်းဂျာနယ်ကို စာမျက်နှာ ၂၄ မျက်နှာဖြင့် လစဉ် ၂၄ ရက် နေ့တိုင်းတွင် ထုတ်ဝေမည်ဖြစ်သည်။ နိုင်ငံတကာနှင့် နိုင်ငံအတွင်း ကက်သလစ် အသင်းတော်၏ သတင်းများကို ဦးစားပေး ဖော်ပြရင်း မှတ်သားဖွယ်ရာ အသင်းတော်၏ ဗဟုသုတများကိုလည်း ထည့်သွင်းဖော်ပြပါမည်။ စာဖတ်ပရိတ်သတ်များ သိလိုသည်များ (အထူးသဖြင့် အသင်းတော်၏ သွန်သင်ချက်များနှင့် ဆက်နွယ်သော အကြောင်းအရာများ) ကိုလည်း မေးမြန်းနိုင်ပါသည်။

ဖိသာရ် မာရီယာနို ဗီးဗ်
အယ်ဒီတာချုပ်

ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅	ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခု နှင့် သူတော်စင်ဂိုဏ်းများမှ လူထုဆက်သွယ်ရေးတာဝန်ခံများ
နာယက ဆရာတော် ဝိတာလို့စ် ကျာရူ	ပုံနှိပ်တိုက် စိန်ဇေးဗီးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)အဆလရပ်ကွက်၊ ဂျိုးဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ ဖာသာရ် မာရီယာနို ဗီးဗ်	ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘောဇဘဏ် မြန်မာ့ကုန်၊ ရန်ကုန်။ နော်မြတ်နှင်းထွေး (၁၄/ဟသတ(နိုင်)၂၄၆၀၉၅
အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ဂျိမ်းဘရန်ဂျာ၊ ဖာသာရ် စောလောရင်းစ်၊ ဖာသာရ် ဝီလျံဗီး၊ ဖာသာရ် ဩဂုတ်စတင်းရွေ	ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန်
ဒီဇိုင်းဖွဲ့စည်းပုံ ဖိသာရ် စိုးနိုင် ၊ ရီဗိုမေရီ	ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ)
အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။	cbcmosc@gmail.com

ပုပ်ရဟန်းမင်းကြီး၏ ဗုဒ္ဓဟူးနေ့ သွန်သင်ချက်

မျှော်လင့်ချက်ဖြင့် ဝိညာဉ်တော်၌ လျှောက်သောလမ်း

သီကိုရင်း

စိတ်ဓါတ်ကျနေတဲ့ လူနစ်ယောက် ခရီးသွားနေတယ် ဆိုတာကို မြင်ယောင် ကြည့်ပါ။ ခါးသီးစွာ ကြုံတွေ့လိုက်ရတဲ့ အဖြစ်ပျက်ကြီးတစ်ခုကို အံ့အော့မှာပဲ ပြည့် ဖုံးကားချပြီး နောက်ဆုပ်ခဲ့ကြတယ်။ ရင်ထဲ မှာဝမ်းနည်းခြင်း၊ လက်မခံနိုင်ခြင်း၊ မျှော် လင့်ချက်တွေ ဆုံးရှုံးသွားခြင်းဆိုတဲ့ ခံစား ချက်တွေလည်း အပြည့်။ အိစတာပွဲ မတိုင် ခင်က သူတို့ရဲ့ မျှော်လင့်ချက်တွေက မီးစာ လို တောက်လောင်နေခဲ့ကြတာ။ သူတို့ ယုံကြည်အားကိုး ပုံအပ်ထားတဲ့ ခရစ်တော် ဘုရား ဆိုတာ ဘုန်းတန်ခိုး တော်တွေနဲ့ လောက ကမ္ဘာကို ကယ်ချွတ်ပစ်လိမ့်မယ် လို့ တစ်ထစ်ချ မျှော်လင့်ခဲ့ကြတာလေ။



ခုတော့ အဲဒီ မျှော်လင့်ခြင်းတွေ လည်း တစ်စစကျိုးပဲ့ ပျက်စီးသွားရတယ်။ မထင်မှတ်ထားတဲ့ ကားတိုင်ဆိုတာကြီးက ပြုန်းခနဲသူတို့ရှေ့မှာ ပေါ်လာခဲ့တယ်။ အရာ အားလုံး တက်နိုင်တယ်ဆိုတဲ့ ဘုရားက ကားတိုင်ပေါ်မှာ အစွမ်းအစမဲ့စွာ ခေါင်းငုံ့ခံ အသက်စွန့်ပြီး အဆုံးသတ်သွားမှာကို သူ တို့ ဘယ်လိုမှ မလိုလားခဲ့ကြဘူး။ ဒါနဲ့ပဲ တနင်္ဂနွေ မနက်ခင်းမှာ ဂျေရုဆလင်မြို့ တော်ကြီးကနေ ထွက်ပြေး ရှောင်တိမ်းခဲ့ကြ တယ်။ ပြာကျခဲ့ရတဲ့ အတိတ်ပုံရိပ်တွေကို မေ့ပစ်နိုင်ဖို့ မောဠီးကို ခရီးထွက်ခဲ့ကြပေမဲ့ ကာလ်ဝါရီမှာ ဖြစ်ပျက်ခဲ့တဲ့ အနိဋ္ဌာရုံတွေက မျက်လုံးထဲမှာ တဖျပ်ဖျပ်နဲ့ ရှိနေဆဲ။

ကြီးတဲ့ ပါရမီတစ်ခုပါ။ ဆိုးဝါးခက်ခဲလှတဲ့ အခြေအနေတွေကို မကြုံဖူးသေးတဲ့ သူ တစ်ယောက်အတွက် မျှော်လင့်ခြင်းဆိုတာ နားလည်ဖို့ ခက်ပါတယ်။ ခရစ်တော်ကို မမှတ်မိသေးတဲ့ တပည့်တော်၂ပါးကို မုန့်ဖွဲ ကာ ပေးလိုက်တော့မှ သူတို့ရဲ့ ဆရာသခင် ဖြစ်မှန်း သိလာခဲ့တယ်။ မုန့်ဖွဲပေးတယ် ဆိုတာဟာ ကျိုးပဲ့ခြင်း ဆိုတဲ့ အမှတ် လက္ခဏာ တစ်ခုပါ။ ပူဇော်ပေးဆပ်ခြင်းမရှိ ဘဲ စစ်မှန်တဲ့ မေတ္တာဆိုတာလည်း ရှိမှာ မဟုတ်ပါဘူး။ မိမိဘဝကို အကျိုးအပွဲခံပြီး သူတစ်ပါးနဲ့ ဝေမျှတတ်အောင် ခရစ်တော် က သင်ပေးခဲ့ပါတယ်။

စကားလေးကလည်း မျှော်လင့်ခြင်းတွေ အ ပြည့်ပေးလို့ နေပါတယ်။ ခရစ်တော်ရှိရင် မျှော်လင့်ချက်ရှိတယ်။ ခရစ်တော်က တို့နဲ့ အတူ အမြဲရှိနေတဲ့အတွက် မျှော်လင့်ခြင်း ဆိုတာလည်း အစဉ်ရှိနေပါတယ်။ ဒါကြောင့် မို့ မျှော်လင့်ချက်နဲ့ တို့တတွေ အသက်ရှင် ကြရအောင်။ (မေလ ၂၄၊ ၂၀၁၇)

ခရစ်တော်နဲ့ လမ်းမှာ ဆုံတွေ့ ခဲ့ရ တာကလည်း အမှတ်တမဲ့ ဆုံတွေ့ရတာမျိုး။ အတွေးကိုယ်စီနဲ့ လေးလံစွာ ခရီးဆက်နေ တဲ့ အချိန်မှာ လူစိမ်းတစ်ယောက်က သူတို့ အနား ဘယ်အချိန်ကတည်းက ရောက်နေ မှန်း သတိတောင် မထားမိ။ အဲဒီလူဟာ ယေရူးဘုရား ဖြစ်နေဆယ်ဆိုတာ လုံးဝ မမှတ်မိ ကြဘူး။ ဒီအချိန်မှာပဲ ကိုယ်တော်က မျှော်လင့်ခြင်း အလင်းစလေးကို ထွန်းညှိ ပေးခဲ့တယ်။ ဘာဆိုဘာမျှမသိရာတွဲ လူ တစ်ယောက်လို ဖြစ်ပျက်နေတဲ့ အကြောင်း အရာ အကုန်အစင်ကို မေးမြန်းခဲ့ပါတယ်။ "ငါတို့မျှော်လင့်ခဲ့တာကတစ်မျိုး၊ ဖြစ်ခဲ့တာ က ကွာ ... ။ သူ့ကို မျှော်လင့်ခဲ့တာ၊ ဒါပေ မဲ့ကွာ ..." ဆိုပြီး စိတ်ဓါတ်ကျနေတဲ့ စကား လုံးတွေကိုယ်တော်ရှေ့မှာ ဖွင့်ချခဲ့ကြတယ်။ တပည့်တော်ကြီး နှစ်ပါးလို ဝမ်းနည်းခြင်း တွေ၊ ဆုံးရှုံးခြင်းတွေ၊ မျှော်လင့်ချက်မဲ့ခြင်း တွေ ဘဝမှာ ဘယ်နှစ်ခါ ကြုံခဲ့ဖူးပြီလဲ။ မှတ်ထားပါ။ ယေရူးဘုရားက စိတ်ဓါတ်ကျ ပြီး ခေါင်းငိုက်စိုက်နေတဲ့ သူတွေနဲ့ အတူ ခရီးပြုနေပါတယ်။ မျှော်လင့်ခြင်းတွေ ပြန် ထွန်းညှိပေးဖို့ အနီးအနားမှာ အမြဲရှိနေ ပါတယ်။

မောဠီးသို့ သွားတဲ့ လမ်းခရီးမှာ ကိုယ်တော်နဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် က အသင်းတော်ရဲ့ သဘောသဘာဝကို လည်း ဖွင့်ပြပေးခဲ့လိုက်ပါတယ်။ အသင်း တော်ဆိုတာ အတိုက်အခိုက် အထိုးအနက် တွေကြားမှာ ပိတ်လှောင် ငြိမ်သက်နေမှာ မဟုတ်ပါဘူး။ မျှော်လင့်ချက်တွေ ဘယ် လောက်ပဲ ဆုံးရှုံးနေပါစေ၊ ခရစ်တော်ဘုရား က အမြဲအတူ ခရီးပြုကာကွယ်ပေးနေတယ် ဆိုတာ ယုံကြည်ထားပါတယ်။ ဒီလိုပဲ အသင်းတော်က မျှော်လင့်ချက် ဆုံးရှုံးနေ တဲ့သူတွေ၊ စိတ်ဓါတ်ကျကာ ဘဝကို အရှုံး ပေးချင်နေတဲ့ သူတွေနဲ့လည်း အမြဲအတူ ခရီးပြု လျှောက်လှမ်းနေပါတယ်။ လူတွေရဲ့ နှလုံးသားကို မျှော်လင့်ခြင်းတွေနဲ့ ထွန်းညှိ ပေးဖို့ အသင်းတော်ဆိုတာ ရှိနေပါတယ်။

သန့်ရှင်းသော ဝိညာဉ်တော် ဘုရား နှင့် ခရစ်ယာန်တို့ရဲ့ မျှော်လင့်ခြင်း နှစ်ခု ကြားမှာ ဆက်နွယ်မှုလေး တစ်ခုရှိနေ ပါ တယ်။ ဝိညာဉ်တော် ကရှေ့ကို မျှော်ကြည့် ခရီးပြု လျှောက်လှမ်းတတ်အောင် ခွန်အား တွေနဲ့ ပံ့ပိုးပေးပါတယ်။ နောက်မှာ ရပ်တန့် မနေခဲ့ဘဲ အနာဂတ်ကို မျှော်လင့်ရှင်သန် တတ်ဖို့ ကူညီပေးတဲ့သူဟာ ဝိညာဉ်တော် ဘုရားပါပဲ။

ဟီဘရူး ဩဝါဒစာစောင်မှာ မျှော် လင့်ခြင်းကို ကျောက်ဆူးနဲ့ ခိုင်းနှိုင်းထား ပါတယ်။ ကျောက်ဆူးက ပင်လယ် လှိုင်း တံ ပိုးတွေကြားမှာ သင်္ဘောကြီး နှစ်မြပ်မသွား အောင် ထိန်းပေးပြီး ရှေ့ခရီးဆက်နိုင်ဖို့ အတွက် သ ဘောက လေအားကို စုပေးတဲ့ ရွက်တိုင်ကို အသုံးပြုရပါတယ်။ ဒီတော့ မျှော်လင့်ခြင်း ဆိုတာဟာလည်း အားရှိတဲ့ လေကို စုစည်းပေးတဲ့ ရွက်တိုင်နဲ့လည်း တူနေပါတယ်။

ရောမ စာစောင်မှာလည်း ရှင် ပေါလု က "သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မျှော်လင့်ခြင်း ပါရမီနှင့် ကြွယ်ဝစေခြင်းငှာ ယုံကြည်သော စိတ်ရှိ၍ ဝမ်းမြောက်သာသနာခြင်း အမျိုးမျိုး

နှင့် ပြည့်စုံမည့်အကြောင်း မျှော်လင့်ခြင်း၏ အရင် ဘုရားသခင်သည် ကယ်မ သနား တော်မူပါစေ" လို့ ဆိုထား ပါတယ်။ မျှော် လင့် ခြင်းရဲ့ ဘုရားသခင်လို့ ပြောလိုက်ခြင်း ဟာ ဘုရားကတို့ရဲ့ မျှော်လင့်ရာ ဖြစ်ရုံတင် မက မျှော်လင့်ခြင်း၌ ဝမ်းမြောက်တတ် အောင် ခွန်အားပေးသူလည်း ဖြစ်ပါတယ်။ ဆိုရရင်တော့ ပျော်ရွှင်ခြင်းကို မျှော်လင့် တာ မဟုတ်ဘဲ မျှော်လင့်ရတာကို ပျော်ရွှင် နေတယ်ဆိုတဲ့ သဘောပါပဲ။ အဆိုတစ်ခု ရှိပါတယ်။

ဘဝဆိုတာ ရှိနေသရွေ့ မျှော်လင့် ခြင်းဆိုတာလည်း ရှိနေပါတယ်တဲ့။ အမှန် တော့ မျှော်လင့်ခြင်း ရှိနေသရွေ့ ဘဝ ဆိုတာလည်း ရှိနေရတာပါ။ လူက အ သက်ရှင်ဖို့အတွက် မျှော်လင့်တတ်ဖို့ လို တယ်။ အဲဒီမျှော်လင့်ခြင်းကို ပေးနိုင်တဲ့ သူဟာ ဝိညာဉ်တော်ဘုရားပဲ ဖြစ်ပါတယ်။ မျှော်လင့်စရာ မရှိတော့တဲ့ အခြေ အနေ တွေ ကြားမှာ မျှော်လင့်ခြင်းကို ထားရှိ တတ်ဖို့၊ စိတ်ဓါတ်မကျဖို့၊ မျှော်လင့်ခြင်း၌ တည်နေတတ်ဖို့ ဝိညာဉ်တော်က လမ်းပြ ခွန်အား ပေးပါတယ်။ မဖြစ်နိုင်ဘူးလို့ ထင် ရတဲ့ အခြေအနေတွေဟာ ဝိညာဉ်တော် အားဖြင့် ဖြစ်တည် လာခဲ့ရပါတယ်။ ဝိညာဉ် တော်ဘုရားသာ အတွင်းနှလုံးသား မှာရှိရင် ဘယ်တော့မှ အရှုံးမပေး၊ စိတ်ဓါတ်မကျဘဲ ရှေ့ကို မျှော်လင့် ခရီးဆက်နေမှာပါ။

ဝိညာဉ်တော်ဘုရားက မျှော်လင့် ခြင်းကို ပေးစွမ်းသလို မျှော်လင့်ခြင်းကို ကြံချစိုက်ပျိုးသူလည်း ဖြစ်နေပြန်ပါ တယ်။ လူတွေက ခါးသည်းခြင်းတွေ၊ နာကြည်းခြင်း တွေကို ကြပ်ကဲကြတယ်။ ခါးသည်းတဲ့ မျိုးစေ့ကို ပျိုးတဲ့သူဟာ ခရစ်ယာန် မဟုတ် ပါဘူး။ ခရစ်ယာန်ဆိုတာ မျှော်လင့်ခြင်းကို စိုက်ပျိုးတဲ့သူ ဖြစ်ရပါမယ်။ မျှော်လင့်ချက်မဲ့ နေတဲ့သူတွေအတွက်၊ ဝမ်းနည်းငိုကြွေးနေ တဲ့သူတွေအတွက်၊ ဒုက္ခဆင်းရဲ ရောက်နေ တဲ့အတွက် ဆင်းရဲသားတွေအတွက် မျှော် လင့်ခြင်း မျိုးစေ့တွေကို စိုက်ပျိုးပေးတဲ့သူ တွေ ဖြစ်ရပါမယ်။

ဝိညာဉ်တော်ဘုရားပေးတဲ့ မျှော် လင့်ခြင်း ဆုကျေးဇူးကို ခံယူပြီး လူသား များနှင့် လောကကမ္ဘာအတွက် မျှော်လင့် ခြင်းတွေ ကြံချ စိုက်ပျိုးရင်း မျှော်လင့်ခြင်း၌ ရှင်သန် ဝမ်းမြောက်တတ်ကြပါစေ။ (မေလ ၃၁၊ ၂၀၁၇)

ဤကဏ္ဍသည် ပုပ်ရဟန်းမင်းကြီး ဗုဒ္ဓဟူးနေ့တိုင်း သွန်သင်ချက်များကို ပါစကားသီကိုရင်းမှ ဆီလျော် အောင် မြန်မာမှုပြုထားခြင်း ဖြစ်ပါသည်။

အာဏာကြီးလေ တာဝန်ကြီးလေ

ဗာတီကန် ၇ ရက် ဇူလိုင် ၂၀၁၇

"စည်လုံးခြင်းသည် ပဋိပက္ခ အား လုံးကို ကျော်လွှား အောင်မြင်နိုင်ပါသည်။ စစ်ပွဲ၌ နောက်ဆုံးပန်းတိုင်ဆိုတာ မရှိပါ။ လက် တွေလုပ်ဆောင်ခြင်းသည် တွေး တောနေခြင်းထက် ပိုအရေး ကြီးကာ ထိ ရောက် သောအရာတစ်ခုဖြစ်သည်။ အစိတ် အပိုင်းလေး တစ်ခုထက် တစ်ခုလုံးက ပို၍ တန်ဖိုးရှိသည်။ ကောင်းမွန်ပါသည်။ ထို့ ကြောင့် နိုင်ငံအသီးသီး၏ တည်ဆဲဥပဒေ များကို လေးစားလျက်၊ နိုင်ငံရေး အနေ အထားများကို သတိမူပြီး ဆင်းရဲသားများ၊ ဒုက္ခသည်များ၊ အခက်အခဲအ ကြပ်အတည်း ရှိနေသောသူများ၊ ရွှေ့ပြောင်း နေထိုင်သူ များအတွက် သင်တို့၏ နှလုံးသားတွင် နေ ရာပေးကာ ထည့်သွင်း စဉ်းစားပေးပါ။" ဟု ပုပ် ရဟန်း မင်းကြီးက ဂျာမနီ နိုင်ငံ ဟန်ဘတ်မြို့တွင် ပြုလုပ် နေသော ကမ္ဘာ့ ထိပ်သီး ညီလာခံ (ဂျီ - ၂၀) သို့ ဇူလိုင်လ (၇) ရက်နေ့ တွင် သတင်းစကား ပေးပို့ခဲ့သည်။



ထိုတွေ့ဆုံခြင်းသည် နိုင်ငံ ၂၀ သာ ပါဝင်သဖြင့် ဤညီလာခံတွင် မပါဝင်နိုင်သော ကမ္ဘာ့နိုင်ငံများအတွက် စဉ်းစားပေးရန် ညီလာခံတက်သူတို့၏ တာဝန်ဖြစ်သည် ကို လည်း သတိပေးပြောကြားခဲ့ သည်။

(ဂျီ-၂၀) ဆိုသည်မှာ ကမ္ဘာ့စီးပွားရေးခေါင်း ဆောင်ကြီးများနှင့် တိုင်းပြည်ခေါင်းဆောင်ကြီးများတို့၏ နှစ် ပတ်လည်တွေ့ဆုံခြင်းဖြစ်သည်။ တိုင်းနိုင်ငံအားဖြင့် နိုင်ငံ ပေါင်း (၂၀) သာ ပါဝင်သော တွေ့ဆုံမှုတစ်ခုဖြစ်သော်လည်း သူတို့သည် ကမ္ဘာ့ဝင်ငွေစုစုပေါင်း ၈၅ ရာခိုင်နှုန်းခန့်ကို ပိုင် ဆိုင်ထားသူများဖြစ်သည်။

ဇူလိုင်လ (၇ မှ ၈) ရက်အထိပြုလုပ် သော ထိုညီ လာခံကို အကြီးအကဲအဖြစ် ဂျာမနီ ဝန်ကြီး ချုပ် အန်ဂျလာ မာကယ်လ် က ဦးဆောင်ပေးခဲ့ရသည်။ ညီလာခံအား လူဦး ရေ နည်းသော်လည်း သိသိသာသာ ရှိလှသော ဆန့်ကျင် ဆန္ဒပြသူများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုဆန္ဒပြသူတို့သည် အရင်းရှင် စနစ်ကို ဆန့်ကျင်ပြီး အထူး သဖြင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရန်နှင့် ရှားသမတ္တ ဗာလာဒီမာပူတင် တို့၏ တွေ့ဆုံမှုကိုလည်း ဆန့်ကျင်ခဲ့ကြသည်။

ပုပ်ရဟန်းမင်းကြီး က အချက်လေးချက် ပါဝင် သော သဝဏ်လွှာကို ပေးပို့ခဲ့သည်။ ပထမ အနေနှင့်

၂၀၁၄ ခုနှစ်က ပုပ်ရဟန်းမင်းကြီး အမေရိကန် ဆီးနိတ်တွင် မိန့်ခွန်း ပြောကြားစဉ်

"အချိန်က နေရာထက် ကြီးမြတ်ခြင်း" ဟုဆိုကာ လွန်ခဲ့ သော နှစ်များစွာကပင် ဥရောပနှင့် အရှေ့ အလယ်ပိုင်း ဒေသတို့အား အခက်ကြုံစေခဲ့သည့် ရွှေ့ပြောင်းနေထိုင်ခြင်း အခက်အခဲကို ထည့်သွင်းစဉ်းစားကြရန် တိုက်တွန်းခဲ့သလို ထို အချက်သည် ဂျီ ၂၀ ၏ ဆွေးနွေးမည့် အချက်များထဲ တွင် ပါဝင်ပြီး ဖြစ်သဖြင့် ကျေးဇူးတင်စကားဆိုခဲ့သည်။

"အကျိုးသက်ရောက်မှုရှိသော ဆုံးဖြတ်ချက်တစ်ခု ကို အသေ အချာ အချိန်ယူသုံးသပ်ကာ စီမံကိန်းတွင် ဆောင်ရွက်လိုသည့် အရာများကို သေချာစွာ ချမှတ်ထားပါမှ အကောင်အထည်ဖော်နိုင်ပါလိမ့်မည်။"

"အစိုးရတိုင်း၊ နိုင်ငံရေး စီမံကိန်းတိုင်းတွင် ဆင်းရဲသားများ၊ စစ်ဘေးဒုက္ခသည်များ၊ ရွှေ့ပြောင်းလုပ်သားများ၊ အတိဒုက္ခ ရောက်နေသူများအား လူမျိုးဘာသာ မခွဲခြားဘဲ ပထမဦးစား ပေးအဖြစ် စဉ်းစားကြရမယ်။" ဟု တိုက်တွန်းထားသည်။

ဆူဒန်နိုင်ငံ တောင်ပိုင်းတွင် လူဦးရေ ၃ သန်း ခန့်သည်အစာရေစာပြတ်လတ်လျက်ရှိနေကြောင်းကိုလည်း သတိပေး ပြောပြပေးခဲ့သည်။

နောက်တစ်ချက် အနေနှင့် "စည်းလုံးခြင်းသည် ပဋိပက္ခများကို ကျော်လွှား အောင်မြင်နိုင်ပါသည်။ စစ်ပွဲ သည် အဖြေမဟုတ်ပါ" ဟု ထိုအဖွဲ့ကြီးအား ပုပ်ရဟန်းမင်း ကြီး က မိန့်ကြား ခဲ့သည်။

စီးပွားရေး၊ လူမှုရေး၊ စစ်ရေးစသည့် အရေးများအား အဖြေရှာ ဆွေးနွေးခြင်းများတွင် သဘောထားကွဲလွဲမှုများ ရှိနေကြောင်း ပုပ်ရဟန်းမင်းကြီးက ထောက် ပြခဲ့သည်။

တတိယ အချက်အနေနှင့် "အဖြစ်မှန်များ သည် အတွေးအခေါ်များထက် ပိုအရေးကြီး သည်" ဟုဆိုကာ ဖယ်ကျဉ်ခြင်း၊ လေလွင့် ပျက်စီးခြင်းနှင့် အသက်ဆုံးရှုံးခြင်းအထိဖြ စ်ပေါ်စေခဲ့သော (၂၀) ရာစု၏အလယ်ပိုင်း နှစ်များ ကဲ့သို့ ဝါဒပြိုင်ပွဲများ ပြန်လည် မပြုလုပ် ကြဖို့ သတိပေးစကား ဆိုခဲ့သည်။

နောက်ဆုံးအချက်အနေနှင့် ပုပ်ရဟန်း မင်းကြီးက နိုင်ငံခေါင်းဆောင်ကြီး များအား "တစ်ခုလုံးသည် တစ်စိတ်တစ်ပိုင်းထက် ပို ကောင်းပါသည်" ဟု မိန့်ဆိုခဲ့သည်။

"ပြဿနာများ ဖြေရှင်းရာတွင် နည်းစနစ် တကျ မှန်မှန်ကန်ကန် ဖြေရှင်း ကိုင်တွယ် ရန်လို အပ်ပါသည်။" ထိုကဲ့သို့သော လုပ် ဆောင်ရာတွင် လက်တွေ့ကြပြီး၊ တစ်ခုချင်း

စီကို သေချာလေ့လာကြရမည်။ ရရှိသည့် အဖြေသည် ရေရှည်ခံရန်အမြင်ကျယ်ဖို့လိုအပ်ကြောင်းမိန့်ကြားခဲ့သည်။

ဂျီ ၂၀ ထိပ်သီးညီလာခံကို ၁၉၉၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အာဂျင်တီးနား၊ ဩစတေးလျ၊ ဘရာဇီးလ်၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အနွိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား၊ မက်ဆီကို၊ ရုရှား၊ ဆော်ဒီအရေဗီးယား၊ တောင်အာဖရိက၊ တူရကီ၊ လန်ဒန်၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ တို့ ပါဝင်သည်။

ဤအဖွဲ့သည် နှစ်စဉ် ညီလာခံကို အဖွဲ့၏ အဓိက ဦးတည်ချက်မှာ ကမ္ဘာ့ငွေကြေးကဏ္ဍ တည်ငြိမ်ရေးအတွက် မူဝါဒများ ချမှတ်ခြင်း ဖြစ်သည်။

နိဂုံးချုပ် အနေနှင့် ရဟန်းမင်းကြီးက "စည်လုံး ညီညွတ်ခြင်း နှင့် တာဝန်ယူတတ်ခြင်း စိတ်ထားတို့သည် သင်တို့ကို ဦးဆောင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေး ခြင်းအားဖြင့် ဘုရားသခင်သည် သင်တို့ အား အသစ်သော လူနေမှု အသိုင်းအဝိုင်းများ၊ အထူးသဖြင့် ပျက်စီးယိုယွင်းသောနေရာဒေသများ၊ ဘေးဖယ်ထားခြင်းခံရ သော နေရာဒေသများ၊ အကူအညီအလိုအပ်ဆုံးသော လူမှု အသိုင်းအဝိုင်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင် ပေး နိုင်ပါမည့်အကြောင်း ကျွန်ုပ်ဆုတောင်းမေတ္တာပေးပို့ လိုက်ပါသည်" ဟု၍ သဝဏ်လွှာကို တွင် ရေးသားထားသည်။

(Ref; CNS News)

CBCM-OSC

ကိုလန်ဘီယာနိုင်ငံသား ဓမ္မအာဇာနည်များအား သူတော်မြတ်အဖြစ် တင်မြောက်မည်

ဗာတီကန် ၇ ရက် ဇူလိုင်လ ၂၀၁၇။

လာမည့် စက်တင်ဘာလတွင် ပုပ်ရဟန်းမင်းကြီးသည် ကိုလန်ဘီယာသို့ သွားရောက်မည့် မိမိ၏ သာသနာပြုရေးစဉ် အတွင်း ဆရာတော်ကြီး ဟက်ဇွဲစ် အဲမီးလို ဟာရာမီလို မွန်စာလ်ဗေ နှင့် ဘုန်း တော် ကြီး ပက်ဒရို ရာမီးရက်စ် ရာမိုစ် တို့အား ကိုလန်ဘီယာ၏ ဓမ္မအာဇာနည် သူတော် မြတ်များအဖြစ် တင်မြောက်မည် ဖြစ် ကြောင်း ဗာတီကန်၏ ပြောရေးဆိုခွင့်ရှိသူ ဂရက်ဘုန် (Greg Burke) က ကက်သလစ်

သတင်းစာဌာနသို့ ဇူလိုင်လ (၇) ရက်နေ့ တွင် တရားဝင်ပြောခဲ့ သည်။ သူတော်မြတ် တင်မြောက်မည့် မစ္စားတရားကို ဗီလာဗီချင် စီယိုရှိ ကာတာမာ ကွင်းပြင်တွင် စက်တင် ဘာ ၈ ရက်နေ့၌ ပြုလုပ်မည်ဖြစ်ကြောင်း ဖြည့်စွက် ထုတ်ပြန်ခဲ့သည်။

ဆရာတော် ဂျရာမီလိုမှာ နိုင်ငံ တော် လွတ်မြောက်ရေးတပ် (ELN) သူပုန် အဖွဲ့၏ အကြမ်းဖက် လုပ်ရပ်များကို ဝေ ဖန် ပြောဆိုခဲ့သောကြောင့် ကိုလံဘီယာ ကွန်မြူနစ် သူပုန်များက ၁၉၈၉ ခုနှစ်တွင်

လုပ်ကြံ သတ်ဖြတ်ခဲ့ကြသည်။

ဆရာတော်ကြီးအား ဘုန်းတော် ကြီးတစ်ပါးနှင့်အတူ သူပုန်တပ်များက ပြန် ပေးစွဲခဲ့သည်။ သူနှင့်အတူပါလာသော ဘုန်း တော်ကြီးအား ပြန်လွှတ်ပေးခဲ့သော်လည်း ဆရာတော်ကြီးကိုမူ ဦးခေါင်းတွင် သေနတ် ဖြင့် နှစ်ချက်ပစ်ကာ အသတ်ခံခဲ့ရသည်။ ဆရာတော်ကြီး၏ ရုပ်အလောင်းကို ဒေသခံ တောင်သူတစ်ဦးက ဗင်နီဇွဲလား နယ်စပ် တွင် ပြန်လည်တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

ထို့အတူ "အာမီရို၏ ဓမ္မ အာဇာ

နည်" ဟု လူသိများသူ၊ ကိုလန်ဘီယာ ပြည်တွင်းစစ် အစအဦးပိုင်း ၁၉၄၈ ခုနှစ် တွင် အသတ်ခံရသော ဘုန်းတော်ကြီး ရာမီးရက်စ်(Ramirez) သည်လည်း ဓမ္မ အာဇာနည်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး က အတည် ပြုထားပြီး ဖြစ်ပါသည်။

(Ref: CNS)

CBCM-OSC

မိမိတို့သာသနာနယ်များတွင် ကိုယ်တော်မြတ်အား ထားရှိသင့်သော ရိုသေခြင်းကို စောင့်ထိန်းကြရန် ဗာတီကန်က ဆရာတော်ကြီးများကို တိုက်တွန်း



ဝတ်ပြုကိုးကွယ်ခြင်းနှင့် စက္ကရမင်းတူးများဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေး ရုံးတော်မှ ကိုယ်တော်မြတ် စက္ကရမင်းတူး အား အလွဲသုံးစားပြုခြင်းများနှင့် "သန့်ရှင်းမြင့်မြတ်သော အရာများအား ထားရှိအပ်သော ရိုသေခြင်း" ကို မထားခြင်းများ

အား ရှုတ်ချခဲ့ပြီး မွှားတရားပူဇော်ရာတွင် လိုက်နာရမည့် စည်းကမ်းများကို ဂရုတစိုက် လိုက်နာကြရန် ထပ်မံတိုက်တွန်းထားသော စာ တစ်စောင် ကို ဆရာတော်ကြီးများထံ ပေးပို့ခဲ့သည်။

ထိုစာကို ပုပ်ရဟန်းမင်းကြီး ၏ တောင်းဆိုချက်ကြောင့် ထုတ်ဝေခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုစာတွင် ကာနွန်ဥပဒေ၊ ရိုမန်ကက်သလစ် မွှားတရားတော် လမ်းညွှန်စာအုပ်၊ နှင့် ဤရုံးတော်မှ ၂၀၀၄ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Redemtionis Sacramentum (ကယ်တင်ခြင်း ဆိုင်ရာ စက္ကရမင်းတူးများ) စာတမ်းပါ ညွှန်ကြားချက်များကို ပြန်လည် ရှင်းပြပြီး တိကျစွာလိုက်နာကြရန် သတိပေးစကား ဆိုထားသည်။

ထို ပြဌာန်းချက်များအရ "မွှားတရား တော်မြတ်တွင် အသုံးပြုသော မုန့်သည် တဆေးမပါဘဲ ဂျုံဖြင့်သာ ပြုလုပ်သည့် လတ်ဆတ်သော မုန့်ဖြစ်ရမည်။ အကြောင်းမှာ အလွယ်တကူ မပျက် စီးစေရန် ဖြစ်သည်။" ထို့ကြောင့် "အခြားအရာများဖြင့် ပြုလုပ်ထားသော မုန့်များကို အစားထိုး အသုံးပြုခြင်းမှာ တရားမဝင်သောကြောင့် ပြုလုပ်ခွင့် မရှိပါကြောင်း ရှင်းလင်းစွာ ချမှတ်ထားသည်။

ကိုယ်တော်မြတ်ဖန်ဆင်းမည့် မုန့်အတွင်းသို့ သစ်သီး၊ သကြား၊ ပျားရည် အစရှိသည့်အရာများ ပေါင်းစပ် ထည့်ခြင်းသည် ကြီးမားသော စော်ကား ခြင်းသာ ဖြစ်ကြောင်း ထပ်လောင်း ဖော်ပြထားသည်။

စပျစ်ရည်နှင့် ပတ်သက်၍လည်း "စပျစ်ရည်သည် စပျစ်ပင်မှဖြစ်သော လတ်ဆတ်သည့် စပျစ်သီး စစ်စစ်မှ ပြုလုပ်ထားခြင်းဖြစ်ရမည်။ အခြားမည်သည့် အရာကိုမျှ ရောစပ်ခြင်း မပြုရ။ မပျက်စီးဘဲ သန့်စင်ရမည်။ ထိုစပျစ်ရည်မှ လွဲ၍ မည်သည့် အရာကိုမျှ မည်သည့် အကြောင်းကြောင့်မျှ အစားထိုး အသုံးပြုခွင့် မရှိကြောင်း တရား

လည်း မဝင်ကြောင်း ဖော်ပြ ထားသည်။

စာတမ်းထဲတွင် ကစီခါတ်ကင်းသော ကိုယ်တော်မြတ်မုန့် အကြောင်းနှင့် ပတ်သက်၍လည်း အောက်ပါအတိုင်း ဖော်ပြထားသည်။

ကစီခါတ် လုံးဝမပါဝင်သော ကိုယ်တော်မြတ်မုန့်များသည် မွှားပူဇော်ခြင်း အတွက် တရားမဝင်ပေ။ ကစီခါတ်လျှော့ချထားသော မုန့်ကိုမူ တရားဝင် အသုံးပြုနိုင်သည်။ သို့သော် အခြားပစ္စည်းများ အား ရောထည့်မထားရ။ ဂျုံဖြင့်လုပ်သော မုန့်၏ သဘောသဘာဝကို မပျက်စီးစေရန် သတိပြုရမည်။

ဤပြဌာန်းချက်များကို တိတိကျကျ လိုက်နာ ဆောင်ရွက်ရန် ဘုရားကျောင်းတိုင်းတွင် ကိုယ်တော်မြတ် စက္ကရမင်းတူးအား မရှိမသေ ပြုလုပ်ခြင်းများ မှ တားဆီးကာကွယ်ရန် တာဝန်အရှိဆုံးသူမှာ ဆရာတော်ဖြစ်သည်ဟု ထိုစာတွင် အတိ အလင်းဆိုထားသည်။

နောက်ဆုံးအနေဖြင့် သာသနာပိုင်ဆရာတော်များအနေဖြင့် မိမိတို့ နိုင်ငံအတွင်း ကိုယ်တော်မြတ် မုန့်နှင့် စပျစ်ရည် ထုတ်လုပ်၊ သိမ်းဆည်း၊ ဖြန့်ဖြူး ရောင်းချခြင်းများအား လိုအပ်သော စိစစ်ခြင်းများကို အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရန်၊ နိုင်ငံခြားသို့ တင်ပို့သည်ဖြစ်စေ၊ နိုင်ငံခြားမှ တင်သွင်းသည်ဖြစ်စေ လိုအပ်သလို စိစစ်မှုများ ပြုလုပ်ကြရမည်။ အရောင်းဆိုင်များတွင်လည်း ကိုယ်တော်မြတ်မုန့်နှင့် စပျစ်ရည်ကို စည်းကမ်းတကျ ထားရှိသင့်သော ရိုသေခြင်းကို ထားကြရမည် ဖြစ်သည်။

(Ref; CNS News)

CBCM-OSC

ခရစ်ယာန် တရားကို နိုင်ငံရေးတွင်ထည့်သွင်းကြပါဟု အာဖရိကအသင်းတော်က တိုက်တွန်း

၂၀၁၈ ခုနှစ်အတွက် ဇင်ဘာဗွေ နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကြီး နီးကပ်လာပြီဖြစ်ရာ အာဖရိကအသင်းတော်ရှိ ဇင်ဘာဗွေ ဆရာတော်ကြီး ရောဘတ် အင်ဒလိုပူး က "သင်တို့၏ အင်ဓါတ်ပျောက်မသွားပါစေနဲ့" ဟု မှာကြားကာ ကက်သလစ်များသည် နိုင်ငံရေးတွင် အင်ဓါတ်အားတိုက်ပါဝင်ပြီး ခရစ်တော်၏ စိတ်နေသဘောထားများကို နိုင်ငံရေးတွင် ဆောက်တည်နေထိုင်ကြရန် အားပေးစကား ဆိုခဲ့သည်။

သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီးက လတ်တလော စိန်ကာနီစီးတိုက်နယ် မာဘိုရာတွင် တမန်တော်ခရီးစဉ်အပြီးတွင် ဤသို့ မှာကြားခဲ့ခြင်း ဖြစ်သည်။ ကက်သလစ် ဘာသာတူတစ် ဦးအနေဖြင့် ရှက်ဖွယ် ဖြစ်သော လုပ်ရပ်များ ကို စွန့်ပစ်ကာ ငြိမ်းချမ်းရေး၏ သံတမန်များ ဖြစ်လာ

ကြရန် တိုက်တွန်း ပြောကြား ခဲ့သည်။

"ခရစ်ယာန် တစ်ဦးအနေဖြင့် အသင်းတော်နှင့် ဘုရားသခင်ရဲ့ နာမတော်ကို ရုပ်ပျက် ဆင်းပျက်ဖြစ်စေတဲ့ အပြုအမူတွေကို မလုပ် ကြပါနဲ့။"

ခရစ်ယာန်တို့သည် တစ်ခုတည်းသော စားပွဲတွင် တစ်ချပ်တည်းသော ပန်းကန်မှ အတူထိုင်စားသူများ ဖြစ်သည့် အားလျော်စွာ သန့်ရှင်းသော ဝိညာဉ်တော် ဘုရား၏ ဦးဆောင်မှုကို ခံယူလျက် နိုင်ငံရေးအမြင်ကွင်းတွင်လည်း ဘုရားသခင်၏ ချစ်ခြင်း မေတ္တာကို ထည့်သွင်းဖို့ ထောင်ရန် လိုအပ်ပါသည်။

ဆရာတော်ကြီး က ဘာသာဝင်များအား နိုင်ငံရေးရာတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ခြင်းသည် လူတိုင်း၏ အခွင့်

အရေးနှင့် တာဝန်လည်း ဖြစ်သည် ဟု ဆိုကာ အားပေးခဲ့သည်။ သာမန်ကက်သလစ် ဘာသာဝင်တစ်ဦးအနေဖြင့် နိုင်ငံရေးတွင် တက်ကြွစွာ ပါဝင်ကြရန် ဆက်လက် တိုက်တွန်းခဲ့သည်။

"နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင် တက်တက်ကြွကြွ ရှိကြပါ။ နိုင်ငံရေးထဲမှာ ပါဝင်ပါ။ အဲဒါ သင်တို့ရဲ့ ကဏ္ဍ၊ သင်တို့ရဲ့ တာဝန်၊ သင်တို့ရဲ့ ရပိုင်ခွင့် ဖြစ်တယ်။ ... ဒါပေမဲ့ နိုင်ငံရေးထဲ ရောက်သွားပြီဆိုရင် ခရစ်ယာန်တစ်ဦးရဲ့ အင်ဓါတ်တွေ မပျောက်သွားပါစေနဲ့။ သင်တို့ရဲ့ အလင်းကို မမိန့်သွားပါစေနဲ့။ ခရစ်တော်ရဲ့ စိတ်နေစိတ်ထားကို သင်တို့နဲ့ အတူယူသွားပါ။ ခရစ်ယာန် ကိုယ်ကျင့်တရားကို သင်တို့နဲ့ မကင်းကွာ သွားပါစေနဲ့။"

ဆရာတော်ကြီးသည် ဇင်ဘာဗွေ ကက်သလစ် ဆရာတော်များ အဖွဲ့ချုပ် (ZCBC) ၏ မှ ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော သုံးထိန်းအမှာစာကို လည်း လက်မှတ်ထိုး ထုတ်ပြန်ထားသူဖြစ်သည်။

ဆရာတော်ကြီး က "သင့်မဲဟာ သင့်မဲပဲဖြစ်တယ်။ လွတ်လွတ်လပ်လပ်မဲ ထည့်ကြ။ ဒါပေမဲ့ ဆူညံဆူညံ မလုပ်ကြနဲ့။ ခရစ်ယာန်တစ်ဦးအနေနဲ့ ငြိမ်းချမ်းခြင်း ဖော်ဆောင်သူသာ ဖြစ်ပါစေ။

ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေးအတွက် လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများက အစွမ်း ကြိုးစားလုပ်ဆောင်နေကြသည်။

Ref; Vatican Radio

(CBCM-OSC)

နျူကလီးယား လက်နက်များ ဖျက်သိမ်းရေး ဆရာတော်ကြီးများ အဆိုပြု

ဝါရှင်တန် ဒီစီ ၆ ရက်၊ ဇူလိုင်၊ ၂၀၁၇

မြောက်ကိုးရီးယား နိုင်ငံက အမေရိကန် နိုင်ငံ အလတ်စကားဖြင့် အထိရောက် နိုင်သော ခုံးကျည် တစ်မျိုးကို စမ်းသပ်မှုပြု အပြီး ရက်အနည်းအကြာတွင် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများရှိ ဆရာတော်ကြီးများက “နျူကလီးယား လက်နက်များ ချင်းချက်မရှိ အပြီး ဖျက်သိမ်းရေး” အတွက် တောင်းဆိုခဲ့သည်။

“နျူကလီးယားစစ်ပွဲ အနည်းအကျဉ်း ဖြစ်ရုံမျှဖြင့် လူသားများနှင့် ကမ္ဘာကြီးတစ်ခုလုံးအား အလွန်ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများ ဖြစ်စေနိုင်ပါသည်။ အတိမ်းအစောင်းအနည်းငယ် ဖြစ်ရုံနဲ့ လူသားထုတစ်ရပ်လုံးအား အတိဒုက္ခ ရောက်စေပါလိမ့်မယ်” ဟု ဆရာတော်ကြီးများ၏ ပူးတွဲကြေငြာချက်တွင် ဖော်ပြထားသည်။

“နျူကလီးယား လက်နက်များ အပြီးသတ် ဖျက်သိမ်းရေး အတွက်” အခြားသောနိုင်ငံများနှင့်အတူ ယုံကြည်စိတ်ချရသော၊ အတည်ပြုနိုင်သော၊ အကောင်အထည်ဖော်နိုင်သော မဟာဗျူဟာများ ချမှတ်လုပ်ဆောင်ကြရန် အမေရိကန်နှင့် ဥရောပနိုင်ငံများကို ကျွန်ုပ်တို့ မေတ္တာရပ်ခံပါသည်။”

ထိုကြေငြာစာတမ်း အား “နျူကလီးယား လက်နက် ဖျက်သိမ်းရေး - လူထုလုံခြုံရေး ရှာဖွေခြင်း” ဟု ခေါင်းစဉ်တပ်ထားသည်။ ဤကြေငြာစာတမ်းသည် ကမ္ဘာ့ကုလ သမဂ္ဂ ကြီးမှူး ကျင်းပနေသော နျူကလီးယား ဖျက်သိမ်းရေး စည်းဝေးပွဲနှင့်



လည်းတိုက်ဆိုင်နေသည်။ သို့သော် ဤအစည်းအဝေးကို အမေရိကန်နှင့် ဥရောပနိုင်ငံများက တက်ရောက်ပါဝင်ခြင်း မရှိပေ။

“ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးသည် အကြမ်းဖက်မှုများ၊ ဟန်ချက်မညီသော ပဋိပက္ခ များ၊ ဆိုင်ဘာ လုံခြုံရေးမှ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုများ၊ ဆင်းရဲမွဲတေခြင်း စသည် အစွန်းဖက်များစွာဖြင့် ပြည့်နက်နေသည်။ ထိုအရာများတွက် အဖြေရှာရန် နျူကလီးယား ပိုင်ဆိုင်ထားခြင်းသည် မည်သို့မျှ အရေးမပါ” ဟု ဆိုသည်။

နျူကလီးယား စက်ရုံများ တည်ဆောက်ခြင်းသည် ငွေကြေးကို အလဟဿ ဖြန့်တီးခြင်းသာ ဖြစ်သည်။ ထိုအချက်ကို ၂၀၁၄ ခုနှစ်က ပုဂံရဟန်းမင်းကြီး ဖရန်စစ်

ကလည်း မိန့်ကြားထားပြီး ဖြစ်သည်။ “နျူကလီးယားလက်နက်များ ပိုင်ဆိုင်ခြင်းသည် ကမ္ဘာ့ အရင်းအမြစ်များကို ဖြန့်တီးခြင်းသာ ဖြစ်သည်။ ထိုအရင်းအမြစ်များဖြင့် လူသားထု ဘက်စုံ ဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး တို့တွင် ထိုငွေများကို သုံးသင့်သည်” ဟု ပုဂံရဟန်းမင်းကြီး ဖရန်စစ်က မိန့်ကြားခဲ့သည်။

၂၀၁၇ ခုနှစ် မတ်လတွင် ပုဂံရဟန်းမင်းကြီး ဖရန်စစ်က ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့သည် တန်ခိုးအာဏာ ကြီးထွားခြင်း နှင့် လက်နက်ပိုင်ဆိုင်မှု အပေါ်တွင် ဆောက်တည်မရပါ။ သို့သော် တရားမျှတခြင်း၊ လူသားထု ဘက်စုံဖွံ့ဖြိုးရေး၊ လူ၏ အခြေခံ ရပိုင်ခွင့်များအား လေးစားခြင်း၊ ကမ္ဘာလောကကြီးအား ကာကွယ် စောင့်

ရှောက်ခြင်း၊ လူသားများ အချင်းအချင်း အကြား အပြန်အလှန် ယုံကြည်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးဖူလုံမှု တို့သည် လူတိုင်းအတွက် ရရှိနိုင်ခြင်း စသည့် အချက်များအပေါ်တွင်သာ ဆောက်တည်နိုင်မည်ဖြစ်သည်။

ကက်သလစ်အသင်းတော် သည် ခေတ်အဆက်က နျူကလီးယား လက်နက်ကို ဆန့်ကျင်ခဲ့သည်။ ပုဂံရဟန်းမင်းကြီးများ ဘယ်နှအိမ် ၁၆၊ ယောဟန်ပေါလူး ၂၊ ပေါလ် ၆၊ ဂျွန် ၂၃ စသည့် ပုဂံရဟန်းမင်းကြီးများ သည် နျူကလီးယား လက်နက်ကို ဆန့်ကျင်ခဲ့သူများဖြစ်သည်။

(Ref; CAN\EWTN News)

(CBCM-OSC)

ဘာသာရေးခေါင်းဆောင်များသည် အကြမ်းဖက်မှုကို ကာကွယ်ပြီး ပါရမီများကို တိုးပွားစေနိုင်သည်

ဗာတီကန်၊ ၁၅ ရက် ဇူလိုင် ၂၀၁၇။

ကမ္ဘာ့ကုလ သမဂ္ဂက ဘာသာရေးခေါင်းဆောင်များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရေးအတွက် လုပ်ငန်းစဉ်ချမှတ်နိုင်ခဲ့ခြင်းကို ဗာတီကန် ရုံးတော်မှ ချီးကျူးစကား ဆိုခဲ့သည်။

ချမှတ်ထားသော ပန်းတိုင် ၁၇၇ ခုလုံးကို ပံ့ပိုးနိုင်မည်မဟုတ်သော်လည်း ဤစီမံကိန်းသည် အဓိက ကျသော အရာများ ပါဝင်ပြီး ပိုမိုကောင်းမွန်သော လူသားထုနှင့် ယဉ်ကျေးမှု ထုံတမ်းများ ဖော်ဆောင် ရေးအတွက် သင့်တော်သော စီမံကိန်းဖြစ်ကြောင်း ကုလသမဂ္ဂသို့ ဗာတီကန်၏ အမြဲတမ်းကိုယ်စားလှယ်ဂိုဏ်းချုပ်ဆရာတော် ဘယ်နာဒီတို အောက်ဇာ က မှတ်ချက်ချခဲ့သည်။

ဂိုဏ်းချုပ် ဆရာတော်ကြီးက ဘာသာရေးခေါင်းဆောင်တို့၏ ခေါ်တော်မူခြင်းမှာ အသက်တာ၊ လူ့ဂုဏ်သိက္ခာ၊ ချစ်ခြင်းမေတ္တာ၊ ညီအစ်ကိုစိတ်ဝတ်တို့ အပေါ် အခြေခံသည့် လူ့ အသိုင်းအဝိုင်းအား ဖန်တီးမည့် တည်ဆောက်သူများကို ကူညီအားပေးရန် ဖြစ်သည် ဟု ဆိုခဲ့သည်။



ဘာသာရေး ခေါင်းဆောင်များက ကူညီ ပံ့ပိုးပေးသည်မှန်သော်လည်း အပြစ်မဲ့သူများအား အကာအကွယ်ပေး ရန်မှာ နိုင်ငံရေးခေါင်းဆောင်များ၏ တာဝန်ဖြစ်ကြောင်း

ထပ်လောင်းပြောကြားခဲ့သည်။ ဘာသာရေးခေါင်းဆောင်များသည် အကြမ်းဖက်မှုကို ကာကွယ်ပေးရုံမက လူများအား ပါရမီလမ်းစဉ်အား ပြသခြင်းဖြင့် ငြိမ်းချမ်းရေးကို မြတ်

နိုးသူများ ဖြစ်လာစေရန် သင်ကြားပေးလျက် ရှိကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။

Ref; Vatican Radio

(CBCM_OSC)

အိန္ဒိယ ကက်သလစ်ဆရာတော်ကြီးများက ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနှင့် ညီရင်းကိုစိတ်ထားရှိရေး မေတ္တာရပ်ခံ

နယူးဒေလီ ၁၁ ရက် ဇူလိုင်လ ၂၀၁၇။

အိန္ဒိယနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်က နိုင်ငံ၏ ကြီးထွားနေသော တရားဥပဒေမဲ့လုပ်ရပ်များ၊ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် သတ်ဖြတ်ခြင်းများ၊ အုပ်စုဖွဲ့ အကြမ်းဖက်များကို ရပ်တန့်ကြရန် မေတ္တာရပ်ခံခဲ့သည်။ "လူမျိုးရေး၊ ဘာသာရေး၊ ဇာတ်ခွဲခြားခြင်း၊ ဘာသာစကားနှင့် နယ်မြေဒေသ သတ်မှတ်ချက်များကို ကျော်လွန်ပြီး ငြိမ်းချမ်းခြင်း၊ သဟဇာတဖြစ်ခြင်းတို့ နှင့် ညီရင်းအကိုစိတ်ထား များဖော် ထုတ်နိုင်ရေးအတွက် စိတ်တူကိုယ်တူ ဝိုင်းဝန်း လုပ်ဆောင်ကြပါစို့။" ဟု တိုက်တွန်းနှိုးဆော်ခဲ့သည်။



စစ်သွေးကြွ အဖွဲ့က ကက်ရှီမီးယား ပြည်နယ် အာမာနတ်သ် ဗိမာန်မှ ပြန်လာသော ဟိန္ဒူ ဘုရား ဖူအဖွဲ့များအား တိုက်ခိုက်ခဲ့ရာတွင် အမျိုးသမီး အများစု ပါဝင်လျက် သေဆုံးသူ (၇) ဦးနှင့် ပြင်းထန်စွာ ဒဏ်ရာရသူ (၁၂) ဦးရှိခဲ့သည်။

အိန္ဒိယနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဆရာတော်ကြီး သီအိုဒေါ့ဖီ မာစကာရန် ဟတ်(စ်) က ဇူလိုင် ၁၂ ရက်နေ့တွင် ထုတ်ပြန်သောစာ၌ ဤ အကြမ်းဖက် တိုက်ခိုက်မှုသည် နိုင်ငံအတွင်း၌ အကြမ်းဖက်ခြင်း မီးတောက်များ တောက်လောင်နေဆဲ ဖြစ်သည်ကို ဖော်ပြခြင်းပင် ဖြစ်ကြောင်း ပါရှိသည်။

ကက်ရှီမီးယားဒေသသည် အိန္ဒိယနှင့် ပါကစ္စတန်တို့ ပိုင်ဆိုင်မှု အငြင်းပွားရာ နယ်မြေဖြစ်ပြီး မွတ်ဆလင် အများစု ထိန်းချုပ်ထားရာ ပြည်နယ် ဖြစ်သည်။ သို့သော် ဟိန္ဒူတို့ အမြင့်အမြတ်ထားရာ ဗိမာန်တော်များ ရှိသဖြင့် အကြမ်းဖက်မှုများ ရှိသော်လည်း ဘုရားဖူးသည် နှစ်စဉ် သွားရောက်နေကြဆဲ ဖြစ်သည်။

ဆရာတော်ကြီးများ အဖွဲ့ချုပ် ဘာသာပေါင်းစုံ နီးနှောဖလှယ်ခြင်း ကော်မရှင်

ဥက္ကဋ္ဌ ဆရာတော် ဖဲလစ် မာကာဒိုက အာရှ သတင်းဌာနအား ပြောကြားရာတွင် ဤ အကြမ်းဖက်မှုကို အပြင်းအထန် ရှုတ်ချခဲ့သည်။ "အခုလို အကြင်နာတရားကင်းမဲ့တဲ့ လုပ်ရပ်ကို ကျွန်ုပ်တို့ ရှုတ်ချပါတယ်။ အခုက ဘယ်ဘာသာကိုပဲ လိုက်ကျင့်နေပါစေ ဘာသာဝင်တိုင်းက ထိတ်လန့်နေရတယ်။ လုံခြုံမှု မရှိတော့ဘူး။ ဘာသာအချင်းအချင်း လေးစား လက်ခံမှုမရှိတဲ့ အစွန်းရောက် ဝါဒတွေရဲ့ ခြိမ်းခြောက်မှုကို အချိန်ပြည့် ခံနေရတယ်။ ငြိမ်းချမ်းခြင်းကို မလိုလားတဲ့ သူတွေ ဆီမှာ သူတို့ရဲ့ အတ္တ လောဘတွေ ကြီးစိုးနေတယ်။ သူတို့ရဲ့ တပ်မက် စိတ်တွေနဲ့ အပြစ်မဲ့တဲ့ သူတွေကို အကြမ်းဖက်နေကြတယ်။"

ထိုကြေငြာစာတွင် ဟိန္ဒူ ဘာသာဝင်များက သူတို့ အထွဋ်အမြတ်ထားရာ နွားများကို ကာကွယ်ရန်အတွက် နိုင်ငံအတွင်း လှည့်လည်သွားကာ လူအုပ်ဖြင့် အကြမ်းဖက် သတ်ဖြတ်မှုများ ပြုလုပ်နေခြင်းကိုလည်း ရှုတ်ချထားသည်။ "ကျွန်ုပ်တို့အနေနှင့် 'နွားများကို ကာကွယ်သူများ' ဟု အမည်ခံထားသော အဖွဲ့၏ အကြမ်းဖက် လုပ်ရပ်များကိုလည်း ရှုတ်ချပါသည်။ လူ့အသက်ကို သတ်ခြင်းသည် မည်သည့် အကြောင်းကြောင့်မျှ တရားမဝင်နိုင်ပါ။ တိ

ရစ္ဆာန်အတွက် ဖြစ်စေ၊ ဘုရားနာမတော်၌ ဖြစ်စေ အသက်သတ်ခြင်းသည် မည်သို့မျှ မဖြစ်သင့်ပါ။ ဇာတ်နိမ့်သူများ၊ တိုင်းရင်းသား လူနည်းစုများအား အနိုင်ကျင့် ဗိုလ်ကျခြင်းကိုလည်း ကျွန်ုပ်တို့ ရှုတ်ချပါသည်။ အပြစ်မဲ့သောသူများ သေကြေပျက်စီးခြင်း အတွက် ကျွန်ုပ်တို့ ဝမ်းနည်း ကြေကွဲရပါသည်။ ကျန်ရစ်သူ မိသားစုများသည် စိတ်နှစ်သိမ့်မှု ရရှိကြပါမည့် အကြောင်း ဆုတောင်း ပေးလိုက်ပါသည်။"

ဆရာတော် သီအော်ဒေါ့ဖီက အနောက်ဖက် ဘန်ဂေါလ်ပြည်နယ် နှင့် နိုင်ငံအနှံ့တွင် ဖြစ်နေသော လူမျိုးစုအလိုက် အကြမ်းဖက်မှုများကို လည်း ထောက်ပြကာ တာဝန်ရှိသူများအနေနှင့် နိုင်ငံအတွက် တရားဥပဒေ စိုးမိုးရေး၊ သဟဇာတရှိရေးနှင့် ညီအစ်ကို စိတ်ထားများ ထွန်းကားစေရန် အတတ်နိုင်ဆုံး တာဝန်ယူ ဆောင်ရွက်ကြရန် ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် ကိုယ်စား တောင်းခံထားသည်။

"နိုင်ငံတစ်နိုင်ငံသည် ဇာတ်ခွဲခြားမှု၊ ယုံကြည်ရာ ဘာသာခွဲခြားမှုများဖြင့် ကွဲပြားနေပါက မည်သို့မျှ တိုးတက်နိုင်မည် မဟုတ်ပါ။ အကြမ်းဖက်မှုသည် အသက်များကို ဖျက်စီး သတ်ဖြတ်ပြီး မိသားစုများကို ကွဲလွင့်စေသည်။ ကျွန်ုပ်တို့၏ ကလေးများ၊

လူငယ်များနှင့် နိုင်ငံ၏ အနာဂတ်ကို ကျဉ်းမြောင်းသော နိုင်ငံရေး အမြတ်ထုတ်မှု အတွက် စတေးမခံနိုင်ပါ။" ဟုရေးသားထားသည်။

"ကျွန်ုပ်တို့ နိုင်ငံသည် အတူတကွ အေးချမ်းစွာ နေထိုင်ခဲ့သည့် အစဉ်အလာကြီးမားခဲ့သည်။ မခန့်မသင့်သောကြောင့် သွေးထွက်သံယိုမှုများ ဖြစ်ခဲ့ရသော်လည်း နိုင်ငံတော်သည် အလျင်အမြန် ပြန်လည် နုလန်ထူလာမြဲဖြစ်သည်။ ယခုအချိန်တွင် ရင်ဆိုင်နေရသော အကြမ်းဖက် သတ်ဖြတ်မှုများသည် စိတ်မချမ်းမြေ့စရာ ဖြစ်နေသည်။ ထိုကြောင့် ညီအစ်မောင်နှမ အိန္ဒိယ ပြည်သူ ပြည်သားအပေါင်းတို့ ယုံကြည်ရာဘာသာ မတူခြင်းတွေ၊ နေထိုင်ရာဒေသ ကွဲပြားမှုတွေ၊ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုတွေအပေါ် ကျော်တက်ကြရအောင်။ ငြိမ်းချမ်းခြင်း၊ သဟဇာတဖြစ်ခြင်း၊ ညီအစ်ကို စိတ်ထား တိုးပွားရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်ကြပါစို့။" အိန္ဒိယနိုင်ငံ ကက်သလစ်ဆရာတော်များက မေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော်ထားသည့်စာကို ဇူလိုင်လ ၁၂ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားပါသည်။

Ref: CBCI, CNS
CBCM- OSC

ဇာတိကန်ရုံး၌ ဦးနှောက် အသစ် "ဘာသာဝင်လူပုဂ္ဂိုလ်၊ မိသားစုနှင့် အသက်တာ" ဌာန၏ အင်တာနက် စာမျက်နှာ ဖွင့်လှစ်

ဇာတိကန်ရုံးတော်များတွင် ဌာန အသီးသီးရှိရာ "ဘာသာဝင် လူပုဂ္ဂိုလ်၊ မိသားစု နှင့် အသက်တာ" ဌာနကို စတင်မည်ဖွင့်လှစ်မည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ တွင် ကြေငြာခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် အသက်ဝင်ခဲ့သည်။

ထိုဌာနသည် ယခုအခါ သက်ဝင်လှုပ်ရှားလျှက်ရှိပြီး အသင်းတော်အတွက် လုပ်ငန်းစဉ်များစွာ ကို ထမ်းဆောင်ပေးနေသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က ထို ဌာန၏ အင်တာနက် စာမျက်နှာကို တရားဝင် ဖွင့်လှစ်ခဲ့သည်။ ဝင်ရောက်ကြည့်ရှုနိုင်သည့် လိပ်စာမှာ www.laityfamilylife.va ဖြစ်သည်။

ထိုစာမျက်နှာတွင် သာမန် ဘာသာဝင်တို့နှင့် ဆိုင်ရာ အချက်အလက်များ၊ လူငယ်ပွဲတော်များနှင့် လူငယ်လှုပ်ရှားမှုဆိုင်ရာများ နှင့် မိသားစုအရေးများကို ဓါတ်ပုံ ဗီဒီယိုတို့ဖြင့် ဝေဝေဆာဆာ တင်ဆက်ထားသည်။

CBCM-OSC

ပညာပေးသူ မိဘများ

သိကိုရှင်း



မြန်မာမှာ ဆိုရိုးစကား တစ်ခွန်း ရှိပါတယ်။ 'လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိန့်တံ' လို့ ရှေးသုံးစကားရှိထားခဲ့တာ အားလုံးလည်း ကြားဖူးကြပါတယ်။ မိဘတွေဟာ သားသမီးတွေအတွက် မမွေးဖွားခင် သန္ဓေတည်စ ကတည်းက လက်ဦးဆရာတွေပဲ ဖြစ်ပါတယ်။ သားသမီးတွေအပေါ် မိဘတွေရဲ့ ပညာပေးခြင်းဆိုတာဟာ အင်မတန် အနုပညာ ဆန်ပြီး အရေးပါလှတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။

မိသားစု ဘဝဆိုတာ သားသမီးတွေကို တာဝန်ယူ ပညာပေးဖို့အတွက် ဘုရားက ပေးတဲ့ သဘာဝတရားရဲ့ လက်ဆောင်တစ်ခုပါပဲ။ ကလေးတွေကို သူတို့ကိုသူတို့အတွက် တာဝန်ယူတတ်အောင်၊ ပတ်ဝန်းကျင် လူ့ဘောင် အဖွဲ့အစည်းအတွက် တာဝန်သိတတ်အောင် မိဘတွေကပဲ ထိန်းကျောင်းပြုပြင်ပေးရပါတယ်။

တမန်တော်ကြီး သံပေါလူးက ကော်လောဆေ ဩဝါဒစာ ၃:၂၀ မှာ ခရစ်ယာန် အိမ်ထောင်စုများနဲ့ ပတ်သက်ပြီး သွန်သင်ထားတာ တစ်ခုက "ချစ်သားသမီးတို့ အရာရာမှာ သင်တို့မိဘများ၏ စကားကို နားထောင်ကြလော့။ အကြောင်းမူကား ထိုသို့ပြုလုပ်ခြင်းကို သခင်ဘုရား နှစ်သက်တော်မူ၏။ ဖခင်များတို့၊ သင်တို့၏ သားသမီးများကို စိတ်မသာမယာ မဖြစ်စေကြနှင့်။ ဤသို့ပြုလျှင် သူတို့သည် စိတ်ပျက်အားငယ်ကြလိမ့်မည်။" လို့ ဆုံးမထားပါတယ်။

ဒီ သွန်သင်ချက်လေးဟာ ပညာ အမြော်အမြင်နဲ့ ပြည့်ဝလှပါတယ်။ ကလေးတွေကို မိဘတွေရဲ့ စကားကို နားထောင်လိုက်နာစေဖို့ ဆုံးမပေးရမှာ ဖြစ်သလို မိဘတွေကလည်း လျော်ကန်သင့်မြတ်တဲ့ လမ်းကြောင်းတစ်ခုအပေါ် ပို့ဆောင်လမ်းပြပေးဖို့ လိုပါတယ်။ ကလေးတွေကို စိတ်ဓါတ်ကျလက်မိုင်းချကာ မျှော်လင့်ချက်အရောင်တွေမဲ့သွားအောင် မပြုလုပ်ကြဖို့ အရေးကြီးပါတယ်။ ကလေးလေးတွေဟာ မျှော်လင့်ချက် ပြည့်ဝခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ တစ်လှမ်းချင်း လှမ်းတက် ရှင်သန်ကြီးထွားလာကြမှာပါ။ သင်ဟာ ကလေးတစ်ယောက်ကို လှေကားတစ်ခုအပေါ် တက်စေချင်တယ် ဆိုပါစို့။ ကလေးကို 'သားရေ အမေ့ လက်ကိုကိုင်ပြီး ဒီလှေကားကို တစ်လှမ်းချင်း ဖြေးဖြေး တက်ကြည့်စမ်းပါ။ သားရဲ့ ဘေးမှာ အမေ့ရှိတယ်။ လာပါ . . . အတူတူတက်ရအောင်' လို့ပြောရင် အဲ့ဒီကလေးက ယုံကြည်စိတ်ချမှုနဲ့ ရဲဝံ့စွာ တက်လျှောက် နိုင်စွမ်းတွေ ရှိလာပါတယ်။ အဲ့လိုမဟုတ်ဘဲ 'ကိုယ့်ဟာကို ရအောင်တက်၊ ရအောင်လျှောက်၊ ငါတော့ မလိုက်နိုင်ဘူး၊ သွားလေ' လို့ ပြောလိုက်ရင်တော့ ဘာမှ လုပ်နိုင်စွမ်းမရှိသေးတဲ့ ကလေးတစ်ယောက်ရဲ့ ဖြစ်နိုင်စွမ်းတွေကို ပါရိုက်သတ်လိုက်သလို ဖြစ်သွားပါတယ်။ ကလေးရဲ့ ယုံကြည်မှု အညွန့်လေးတွေကို ချိုးပစ်လိုက်တာနဲ့ အတူတူပါပဲ။ ကလေးတစ်ယောက်ရဲ့ မိဘ

သားကြည့်မနေပါဘူး အထင်နဲ့ ပြုခဲ့တဲ့ အရာရာတိုင်း အတွက်၊ ဖေဖေနဲ့ မေမေ့ကို ကျေးဇူး . . . ကျေးဇူးပါလို့

အပေါ် နားထောင် နာခံမှုကိုလည်း လျော့ကျသွားစေပါတယ်။ ဒီလိုသာဆို မိဘနှင့် သားသမီးကြားမှာလည်း အပြန်အလှန် လက်တွဲ ညှိယူ ရှင်သန်နိုင်ဖို့ ခဲယဉ်းသွားနိုင်ပါတယ်။ ကလေးတွေရဲ့ မိမိကိုယ်ကို တာဝန်ယူတတ်ဖို့နဲ့ လူ့ဘောင် ပတ်ဝန်းကျင် အဖွဲ့အစည်းအတွက် တာဝန်သိတတ်ဖို့ ဆို

တာဟာ မိဘတွေရဲ့ ပွဲပြင် ထိန်းကျောင်းမှုပေါ်မှာ မူတည်နေပါတယ်။

အိမ်ရှိ လူစုံ အလုပ်လုပ်တာတောင် ဝမ်းဝ ခါးလှဖို့ အတွက် မနဲရုန်းကန်နေရတဲ့ ခေတ်ကြီးမှာ သားသမီးအတွက် အချိန်ပေးဖို့ဆိုတာ မိဘတွေအတွက် ခက်ခဲလာပါတယ်။ မိဘကမိုးလင်းမိုးချုပ် အလုပ်လုပ်ပြီး ညနေမှပြန်လာသော်လည်း သားသမီးက ကျောင်းပြီး ကျူရှင်၊ ကျူရှင်ပြီးကျောင်းနဲ့ စာပြီးရင်းစာ လုပ်နေရတဲ့ သံပတ်ရုပ်ကလေးတွေ ဖြစ်နေပြန်တော့ မိဘနှင့် သားသမီးတွေ ဆိုချိန်ဟာ နည်းသထက်နည်းလာပါတယ်။ မိဘဖြစ်တဲ့ အဖေနှင့်အမေ တကွတပြား နေနေရတဲ့ သားသမီးတွေအတွက် ဆိုလိုလို့တောင် အခွင့်အရေးက နည်းနေပါတော့တယ်။ မိဘတွေက ကွဲနေရုံတင် မကသေးဘူး။ အဖေက အမေ့ကိုအနိုင်ကျင့် ရက်စက်၊ အမေက အဖေ့ကို အပြစ်တင် အကောင်းမပြော၊ ကြာလာတော့ ဒီမိဘတွေရဲ့ သားသမီးတွေက ရန်လိုစိတ်တွေပါ ဝင်လာပါတယ်။ အကောင်းမမြင် စိတ်တွေ၊ အားငယ်စိတ်တွေပါ မသိမသာနဲ့ ကလေးတွေရဲ့ စိတ်ထဲမှာ နေရာယူလာပါတယ်။ ချစ်လိုကြိုက်လို ဘုရားရှေ့မှာ လက်ထပ်ယူခဲ့ကြပြီး အကြောင်း အမျိုးမျိုးကြောင့် အဆင်မပြေဖြစ်လို့ လက်တွဲဖြုတ်ကြတယ် ဆိုပေမဲ့လည်း မြေစာပင်ဖြစ်ခံနေရတဲ့ သားသမီးတွေရဲ့ ရှေးရှေးကိုလည်း မိဘတွေအနေနဲ့ ထည့်တွက် ငဲ့ညာ ပေးရမှာဖြစ်ပါတယ်။

'မိကောင်းဖခင်'ဆိုတဲ့ မြန်မာစကား တစ်ခွန်းကိုလည်း ကြားဖူးကြမယ်လို့ ထင်ပါတယ်။ မိကောင်းဖခင်ဆိုတဲ့စကားလုံးကို ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်မယ်ဆိုရင် အမိကောင်းမှ အဖကို ခင်တွယ်တယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ 'မိသားစု' လို့ ပြောလိုက်ရင်လည်း မိဘရယ် သားသမီးရယ် စုထားလို့ မိသားစုလို့ နားလည်မှတ်ယူနိုင်ပါတယ်။ ထပ်ပြီး 'မိဘ'ဆိုတာ ကိုလည်း ကြည့်လိုက်ရင် အမိရယ် အဖရယ် ပေါင်းစပ်ထားလို့ မိဘလို့ ခေါ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ မိကောင်းဖခင်၊ မိသားစု၊ မိဘဆိုတဲ့ စကားလုံးတိုင်းမှာ "မိ" ဆိုတဲ့ စကားလုံးက အရင်လာပါတယ်။ မိခင်ဖြစ်တဲ့ အမေတစ်ယောက်ရဲ့ အရေးပါ အရာရောက်မှုကို ခန့်မှန်းကြည့်လို့ရပါတယ်။ မိခင်က ဖခင်ကို အကောင်းမပြော၊ အထင်သေးကာ အပြစ်တင်ရှုပ်ချ နေရင် သားသမီးတွေက ဖခင်ကို မလေးစား ရုံတင်မကဘဲ မိခင်ကိုပါ အထင်သေးသွား တတ်ပါတယ်။ ထို့နည်းတူပဲ ဖခင်ကလည်း မိခင်ဖြစ်တဲ့ အမေ့ကို ကြင်နာမြတ်နိုးမှု၊ ချစ်ခင်တန်ဖိုးထားမှုတွေနဲ့ အပြန်လှန်လက်တွဲသွားကြရမှာပဲဖြစ်ပါတယ်။

တကယ်တော့ မိဘနဲ့ သားသမီးကြား၊ မိသားစုနဲ့ လူ့အဖွဲ့စည်းကြား၊ မိသားစုနဲ့ စာသင်ကျောင်းက ဆရာ တွေကြားမှာ အလွှာပါးပါး ကြားခံနေလို့ ဒီလို အခက်ခဲတွေ လည်း ဖြစ်ကုန်ကြတာပါ။ အဲ့ဒီအလွှာလေးက ဘာလဲ ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ယုံကြည်နားလည်မှု မရှိခြင်းပါပဲ။ နားလည် ယုံကြည်ပေး ခြင်း မရှိတဲ့ လွန်ဆွဲပွဲတစ်ခုမှာ အနင်းခံလိုက်ရ တာဟာ တခြားမဟုတ်ပါဘူး။ မိမိတို့ရဲ့ အသွေး အသား၊ ကလေးများပဲဖြစ်နေပါတယ်။

ဒီတော့ ကလေးတွေကို ဘယ်လိုများ ပညာပေးကြမလဲ ဆိုတာက စဉ်းစားစရာ မေးခွန်း တစ်ခုပါ။ မိဘတွေက လွယ်လွယ်နဲ့ ပြီးရောဆိုပြီး ကိုယ့်သားသမီးကို ဘော်ဒါပို့၊ အဆောင်ထားလိုက်ရုံနဲ့ ပညာပေးခြင်းက ပြီး မသွားသေးပါဘူး။ ပညာပေးခြင်းဆိုတာကျောင်း ပညာ တစ်ခုထဲ မဟုတ်ပါဘူး။ ဦးနှောက် တစ်ခုတည်းကို ပုံသွင်းပေးလို့ မရပါဘူး။ ဘက်စုံ ပုံသွင်းပေးရမှာပါ။ အထူးသဖြင့် ကလေးတွေရဲ့ နှလုံးသား အထာကို သိဖို့လိုပါတယ်။ အမှန်တော့ ကလေးတွေဟာ ဖယောင်းသား လေးတွေလို ပဲနူးညံ့ ပျော့ပျောင်းလှပါတယ်။ ချစ်ခြင်းမေတ္တာဆိုတဲ့ အပူဓါတ်ကို ပေးပြီး လိုရာကိုပုံသွင်း ယူနိုင်ပါတယ်။ ဉာဏ်ရည်ပိုင်း ဆိုင်ရာ၊ နှလုံးသားပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်း ဆိုင်ရာ စတဲ့နယ်ပယ် အသီးသီးမှာ ကိုယ်ရည် ကိုယ်သွေး မြင့်မားပြီး ရင့်ကျက်ကြီးထွားလာနိုင်ဖို့ ဘက် ပေါင်းစုံ မျှတအောင် ပညာပေးပုံသွင်းရမှာပါ။ ကလေးတစ် ယောက် ရဲ့ အတွင်းသန္ဓေမှာ ဖြစ်တည်နေတဲ့ ဖြစ်နိုင်စွမ်းတွေ ကို မြင်အောင်ကြည့်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ လူသားတစ်ဦး ဖြစ်လာအောင် ဆွဲထုတ်ပုံသွင်းပေးခြင်းသာ စစ်မှန်တဲ့ ပညာ ပေးခြင်းပဲဖြစ်ပါတယ်။

လူသားထု တစ်ရပ်လုံး လှပစွာ ရပ်တည်နိုင်ဖို့ ကောင်းတဲ့ မိသားစုဆိုတာ မရှိမဖြစ် ကျောထောက် နောက်ခံတစ်ခုပဲ ဖြစ်ပါတယ်။

ဒီလို ပညာပေးပုံသွင်း ဆောက်တည်ဖို့အတွက် မိဘတွေရဲ့ အခန်းက အရေးကြီးလှပါတယ်။ ကိုယ့်သားသမီးတွေရဲ့ ခြေလှမ်းတွေကို တည့်မတ်ပေးမယ့် မိဘက သားသမီးနဲ့ အဝေးဆုံးမှာ ရောက်နေရင်၊ သားသမီးနဲ့ ဆွေးနွေးပြောဆိုနိုင်ခြင်း မရှိရင် ဘယ်လိုပညာ ပေးလို့ရနိုင်ပါတော့မလဲ။ အပေါ်ယံ အလာပသလာပ ပြောဆိုခြင်းနဲ့တော့ မထိရောက်နိုင်ပါဘူး။ နွေးထွေးယုံကြည်မှုရှိတဲ့၊ နားလည်မြင့်တင်ပေးချင်တဲ့ ဆွေးနွေးပြောဆိုခြင်း (Dialogue) ကသာ လျှင် သားသမီးနဲ့ မိဘ ဆက်ဆံရေးကို ပြေလည်ချောမွေ့စေမှာပါ။ ဒီလိုအဆင့်ကို ရောက်ဖို့အတွက်ဆိုတာ ကလည်း အောက်ခြေ အုတ်မြစ်မှာ ချစ်ခြင်းမေတ္တာကို အခြေပြုထားရပါတယ်။ ချစ်ခြင်းမေတ္တာ အပေါ်အခြေခံပြီး ကလေးတွေရဲ့ ဘဝတွေကို လှပရှင်သန်လာအောင် တည်ဆောက်ပေးကြပါ။ ဘဝဆိုတာ ဓါတ်ခွဲခန်း တစ်ခုမှာ ရှင်သန်ရတဲ့ အရာမဟုတ်ဘူး ဆိုတာကို သတိပြုကြပါ။ ပြီးတော့ ယေဘုယျဆိုင် ကိုယ်တော်တိုင်လည်း မိသားစု အသိုက်အမြှိုမှာ ကြီးပြင်းရှင်သန်ခဲ့တယ် ဆိုတာကိုလည်း အမှတ်ရကြပါ။ ကောင်းတဲ့ မိသားစုက ကြီးပြင်းလာတဲ့သူဟာ လူသားထု အဖွဲ့အစည်းအတွက်လည်း ကောင်းကျိုးများစွာ ဆောင်ကျဉ်ပေးနိုင်ပါတယ်။ ကုန်ကုန်ပြောရရင် လူသားထု တစ်ရပ်လုံး လှပစွာ ရပ်တည်နိုင်ဖို့ အတွက် ကောင်းတဲ့ မိသားစုဆိုတာ မရှိမဖြစ် ကျောထောက် နောက်ခံတစ်ခုပဲ ဖြစ်ပါတယ်။

စာမျက်နှာ ၉ သို့

ဂိုဏ်းအုပ်ဆရာတော်ကြီး ဖရန်စစ်က မြစ်ကြီးနားသာသနာ ပညာရေးကော်မရှင် ဒါရိုက်တာအဖြစ် အမျိုးသမီးတစ်ဦးအား ခန့်အပ်



မြစ်ကြီးနား ၁၉ ရက် ဇွန်လ ၂၀၁၇

မြစ်ကြီးနား ဂိုဏ်းအုပ်သာသနာ ဂိုဏ်းအုပ်ဆရာတော်ကြီး ဖရန်စစ်ဒေါက်တာ က မြစ်ကြီးနား ပညာရေး ကော်မရှင် ဒါရိုက်တာအဖြစ် ကချင်အမျိုးသမီး ပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာ နန်ဖိန်းလှအောင် အား ဇွန်လ ၁၉ ရက်နေ့တွင် အမိန့်စာချွန်နဲ့ အတူ ခန့်အပ်တော်မူခဲ့သည်။

ထို့ကြောင့် ဒေါက်တာနန်ဖိန်းလှ အောင်သည် မြစ်ကြီးနားသာသနာတွင် သာမန် ဘာသာဝင်တစ်ဦးအနေနှင့် အ

သင်းတော်၏ အမြင့်ဆုံးသော တာဝန်ထမ်းဆောင်ခွင့် ရရှိသူ အမျိုးသမီးတစ်ဦးလည်း ဖြစ်လာသည်။

အဖဆရာတော်ကြီး၏ ဦးဆောင် စီစဉ်ခြင်းကို အားလုံးက သြဘာပေး ချီးကျူးကြပြီး ကက်သလစ်အသင်းတော် တွင် အမျိုးသမီးများသည် အမျိုးသားများနဲ့ ညီတူ အခွင့်အရေးရှိကြောင်း မီးမောင်း ထိုးပြ လိုက်ခြင်းဖြစ်သည်ဟု ကော်မရှင် အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ပညာရေးကော်မရှင်ကို ၂၀၀၇

ခုနှစ်မှစ၍ ဘုန်းတော်ကြီး ဒေါက်တာဂျိုးဇက် ဂေါ့လူယံဝါအားဆရာတော်ကြီး၏လမ်းညွှန် မှုနဲ့အတူ ဦးစီးဆောင်ခဲ့ပြီး အစိုးရပညာရေး ထောက်ပံ့မှု မရသည့် တောင်တန်းဒေသ များနှင့် စစ်ရှောင်စခန်းရှိ ကလေးငယ်အား ပညာရေး ထောက်ပံ့မှု ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။

"အရင်က ဒီကော်မရှင်ကို သီလ ရှင်တွေက ဦးစီးခဲ့တယ်။ နောက်ပိုင်းမှာ စိန်ကိုလန်ဘန်ဂိုဏ်းတွေရဲ့ ထောက်ပံ့မှုနဲ့ လုပ်ဆောင်နေတာပါ။ အခုဆိုရင် သာသ

နာကနေဖွင့်တဲ့ကျောင်းတွေတော်တော်များ မှုနေပြီ" ဟု ဘုန်းတော်ကြီး ဒေါက်တာဂျိုးဇက် ဂေါ့လူ ယံဝါက ပြောသည်။

ယခုကဲ့သို့ ဒါရိုက်တာ တာဝန်လွှဲ ပြောင်းခန့်အပ်ခြင်းမှာ ဘုန်းတော်ကြီးက ကချင်အမျိုးသား ပညာရေးဆိုင်ရာ ကဏ္ဍ များနှင့် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေး (Pat Jasan) များ၌ လုပ်ငန်းတာဝန်များ ပြားနေသောကြောင့် တာဝန်တစ်ချို့ လွှဲ ပြောင်းရခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းအခမ်းအနားကို ညနေ ၅ နာရီ အချိန် စိန်ကိုလန်ဘန် ကာသီဒြယ်ကျောင်း ဝင်းရှိ ဘုန်းတော်ကြီးများ ဆွမ်းစားဆောင် အပေါ်ထပ်၌ ပြုလုပ်ခဲ့ပြီး မြစ်ကြီးနားသာသ နာနယ်လုံး၏ Chancellor ဘုန်းတော်ကြီး ပေါလ် ဝါန်ထေရ်လွှမ်းဒေါင်မှအသင်းတော် ကိုယ်စား တာဝန်ခန့်အပ်ခြင်း စာချွန်တော် ဖတ်ကြားတော်မူခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကော်မ ရှင်အသီးသီးမှ ကိုယ်စားလှယ်တော်များ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဓမ္မဆရာ များ လူဦးရေ စုစုပေါင်း ၅၀ ထက်မနည်း တက်ရောက်ခဲ့ကြသည်။

ဒါရိုက်တာ နန်ဖိန်းလှအောင်သည် RVA ကချင်အစီအစဉ် အသံလွှင့်ဌာန၌ စ နှစ်တိတိ ဆက်ကပ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၊ ဂျာမနီနိုင်ငံများ မှ မာစတာဘွဲ့နှင့် ဖွဲ့စည်းရေးနှင့် Phd ဘွဲ့ ရရှိထားသူ ဖြစ်ကြောင်းသိရသည်။

ရွှန်ဆိုင်လတ်အောင်

စာမျက်နှာ ၈ မှအဆက်

မိဘတွေရဲ့ ပညာပေး ပုံသွင်းဆောက်တည်ခြင်းမှာ တခါတလေကျတော့လည်း မိဘတွေကိုယ်တိုင် သတိမမူမိ ဘဲနဲ့ သားသမီးတွေကို ပညာပေးသွားတာတွေလည်း ရှိ တတ်ပါတယ်။

'သားကြည့်နေပါတယ်' ဆိုတဲ့ ဒီကဗျာလေးကို လည်း ဖတ်ကြည့်ကြည့်ပါ။

'သားကြည့်မနေပါဘူး အထင်နဲ့ ရေခဲသေတ္တာပါမှာ သားရဲ့ ပထမဆုံး ပန်းချီတစ်ချပ်၊ အမြတ်တနိုးနဲ့ ဖေဖေတင်ထားတာ မြင်ရတော့၊ သားလေ . . . ချက်ချင်းကို နောက်တစ်ချပ် ပြေးဆွဲချင်မိတယ် '

'သားကြည့်မနေပါဘူး အထင်နဲ့ လမ်းပေါ်က လေလွင့် ကြောင်ကလေးကို၊ တယုတယနဲ့ မေမေ အစာကျွေးနေတာ မြင်ရတော့၊ တိရစ္ဆာန်လေးတွေကို ကြင်နာရမယ်ဆိုတဲ့ အ သိ၊ သားရင်မှာ ထိရသွားတာပေါ့ '

'သားကြည့်မနေပါဘူး အထင်နဲ့ သားတို့မိသားစု အိမ်က လေးကို အရိပ်တကြည့်ကြည့်နဲ့ ဖေဖေကရုစိုက်တာ မြင်ရ တော့၊ အရာရာကို တန်ဖိုးထားရမယ်ဆိုတာ သားတွေ မိပြန်ရော'

'သားကြည့်မနေပါဘူး အထင်နဲ့ နေမကောင်းတဲ့ မိတ်ဆွေ တစ်ယောက်ကို၊ ကြင်ကြင်နာနာနဲ့ မေမေ ပြုစုပေးနေတာ မြင်ရတော့၊ တစ်ယောက်ကို တစ်ယောက် ကူညီရမှာ ပါလားဆိုတာ သား သတိပြုမိတာပေါ့'

'သားကြည့်မနေပါဘူး အထင်နဲ့ ဖေဖေ မျက်ဝန်းမှာ မျက် ရည်စတွေ မြင်ရတော့၊ ဪ . . . တခါတလေ ဘဝဆိုတာ နာကျင်ရတယ်၊ ငိုကြွေးတဲ့အချိန်လည်း ရှိပါလားဆိုတာ သား အံ့ဩခဲ့ရတယ်'

'သားကြည့်မနေပါဘူးလို့ အထင်နဲ့ မေမေက အရာရာကို တန်ဖိုးထားတတ်ကို မြင်လိုက်ရတော့၊ သားလေ . . . ဖြစ် နိုင်ရင် မေမေနားက အရာအားလုံး ဖြစ်ချင်နေမိပြန်ရော '

'သားကြည့်မနေပါဘူးလို့ ဖေဖေနှင့် မေမေ ထင်နေပေမဲ့ သားကတော့ ကြီးပြင်းတဲ့အခါ လူတော်လူကောင်းဖြစ်ဖို့ လိုအပ်တဲ့ ဘဝသင်ခန်းစာတွေကို သင်ယူနေခဲ့တာပါ။ တကယ်တော့ သား ဖေဖေနှင့်မေမေကို အမြဲကြည့်နေ ခဲ့ပါတယ်။'

'သားကြည့်မနေပါဘူး အထင်နဲ့ ပြုခဲ့တဲ့ အရာရာတိုင်း အတွက်၊ ဖေဖေနဲ့ မေမေကိုကျေးဇူး . . . ကျေးဇူးပါလို့ ' လူသားထု တစ်ရပ်လုံးအတွက် အခရာကျတဲ့ မိသားစုတွေ

အားလုံး ဘုရားရှင်ရဲ့ ကောင်းကြီးမင်္ဂလာ ခံစားရပြီး သား သမီးတွေအတွက် ပညာပေး အလင်းပြနိုင်သော မိဘတွေ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

သီကိုရှင်း



အသက်တာများကို မေတ္တာဖြင့် ပြုစုစောင့်ရှောက်ခြင်း

ကလေးသူငယ်များနှင့် ထိခိုက်လွယ်သော အခြားသူများအား ကာကွယ်စောင့်ရှောက်ရေး အလုပ်ရုံဆွေးနွေးပွဲ

သတင်း၊ ဓါတ်ပုံ - CBCM-OSC

ကလေးသူငယ်များနှင့် ထိခိုက်လွယ်သော အခြားသူများအား ကာကွယ်စောင့်ရှောက် ရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ရဟန်းဖြစ် တက္ကသိုလ်တွင် ဇူလိုင်လ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဤ အကြောင်းအရာသည် ကက်သလစ် အသင်းတော် အတွင်း မျက်ကွယ်ပြုထား၍ မရသော အရာ တစ်ခုဖြစ် နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ကက်သလစ် အသင်းတော်သည်လည်း လိုအပ်သည့် ပြင်ဆင်မှုများလုပ်နိုင်ရန် ဤ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်သည် ဟု စီစဉ်သူများထံမှ သိရသည်။

အလုပ်ရုံ ဆွေးနွေးပွဲအား ဦးဆောင်သူမှာ ပုပ်ရဟန်းမင်းကြီး၏ ရုံးတော် ကလေးသူငယ်များနှင့် ထိခိုက်လွယ်သောသူများကာကွယ်စောင့်ရှောက်ရေး ကော်မရှင် အဖွဲ့ဝင် ဂျက်ဇိုဝတ် ဘုန်းတော်ကြီး ဖါသာရ် ဟန်းစ် ဖိုလ်နာ ဖြစ်သည်။ ထိုရုံးတော်သည် ဤ ကဏ္ဍအား တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကာ ကမ္ဘာတဝှမ်းတွင် ဖြစ်နေသော အရေးကိစ္စများကိုလည်း ကိုင်တွယ် ဆောင်ရွက် ပေး



နေသည်။ ပြဿနာဖြစ်လာမှ ဖြေရှင်းသည်ထက် မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းက ပိုကောင်းသည်။ ထို့ကြောင့် ပညာပေးခြင်းဖြင့် ကာကွယ်ခြင်းဖြစ်ကြောင်း ဘုန်းတော်ကြီးက ရှင်းပြခဲ့သည်။

ထို အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရှိ ကက်သလစ် သာသနာ ၁၆ ခုမှ ကိုယ်စားလှယ် ဘုန်းတော်ကြီး ၃ ပါးစီနှင့် သူတော်စင် အသင်းဂိုဏ်းများမှ ၂ ပါးစီ တက်ရောက်ကြပြီး ကက်သလစ်အသင်းတော်၏ လူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။ တောင်ကြီးဂိုဏ်းချုပ်သာသနာ၊ ဗန်းမော်၊

မြစ်ကြီးနားနှင့် ပြည် ဂိုဏ်းအုပ်သာသနာများမှ ဆရာတော်ကြီးလည်း တက်ရောက်ပါဝင်ခဲ့ကြပြီး တက်ရောက်သူ စုစုပေါင်း ၁၅၄ ဦးရှိသည်။

ပထမနေ့တွင် အခမ်း အနားမှူး ဖါသာရ်မာရီယာနိုစီနိုင်းမှ အလုပ်ရုံဆွေးနွေးပွဲသုံးရက် တာအတွင်း လုပ်ဆောင်မည့် အကြောင်းအရာများကို အစီရင်ခံပြီး၊ ရဟန်းဖြစ်တက္ကသိုလ်၏ ကျောင်းအုပ် ဘုန်းတော်ကြီး ဖါသာရ် စီပရီယန် အောင်ဝင်းမှ ဖါသာရ် ဟန်းစ် ဖိုလ်နာနှင့်အတူ ကြွရောက်လာကြသော ဧည့်သည်တော်များအား ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဖါသာရ် ဟန်းစ် ဖိုလ်နာ က ကမ္ဘာတဝှမ်းတွင် ကလေး သူငယ်များ မတော်မတရား ပြုလုပ်ခံနေရသည့် အခြေအနေ နှင့် သဘောသဘာဝကို စာရင်း ဇယားများဖြင့် တင်ပြပြီး အသင်းတော်ဖက်မှ မည်သို့ တုံ့ပြန်ဆောင်ရွက်နေသည်ကို ရှင်းလင်းပြခဲ့သည်။ နေ့ခင်းပိုင်းတွင် မတော် မတရား ပြုကျင့်ခံရသည့် သူများ၊ သားကောင်ဖြစ်ကြရသည့် ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသော်လည်း မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်း မရှိသူတို့၏ နစ်နာမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

စာမျက်နှာ ၁၁ သို့

ဖားအံ ကက်သလစ်ဂိုဏ်းအုပ်ဆရာတော် ဂျစ်စတင်း စောမင်းသိုက် အား တောင်ကလေးဆရာတော်နှင့်အတူ တွေ့ရစဉ်

၁၄ ၇ ၂၀၁၇ နေ့
တောင်ကလေးဆရာတော် ဘုရားအရှင်ပညာသာမိ (တောမိုရဟန်း) ၏ ၅၇ နှစ်မြောက် ဝိဇာတ (မွေးနေ့) မှာ ကရင်ပြည်နယ် ဘားအံမြို့ ရိုမင်ကက်သလစ် ဆရာတော် လာရောက်ဆုတောင်း ဂါရဝလာပြုစဉ် တစ်ဦးနှင့်တစ်ဦး အစဉ်အဆက် ချစ်ကြည်ရင်နှီးခဲ့ကြသော တောင်ကလေးဆရာတော် နှင့် ရိုမင်ကက်သလစ် သာသနာတော် "ဘာသာဝါဒ မတူကြလည်း မေတ္တာစိတ်ဓာတ် အေးမြကြလျှင် တူမျှ ကြလျှင် လောက အတွက်ကောင်းခြင်းပဲ။" တောင်ကလေးဆရာတော် ၁၄ ၇ ၂၀၁၇ " မေတ္တာ တရားတွေ ပွားများနိုင်ပါစေ"



Pan Pan San ဖေ့စ်ဘွတ် စာမျက်နှာ မှ ကူးယူ ဝေမျှပေးခြင်း ဖြစ်ပါသည်။

စာမျက်နှာ ၁၀ မှ အဆက်

ထိုသို့ တင်ပြချက်များ အကြားတွင် ပါဝင်တက်ရောက်သူတို့၏ မေးမြန်းချက်များကိုလည်း ပြန်လည် ဖြေကြားခဲ့သည်။

ဒုတိယနေ့တွင် မတော်မတရား ပြုကျင့်သူတို့၏ စိတ်နေသဘောထားနှင့် အမှုအကျင့်များကို တင်ပြခဲ့ပြီး သူတို့အား မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို အသင်းတော်မှ ချမှတ်ထားသော ဥပဒေ နည်းလမ်းများကို ပြောပြခဲ့သည်။

ဒုတိယရက် နေ့ခင်းတွင် ထိုကဲ့သို့ မတော်မတရား ပြုမှုများကို ဘုန်းတော်ကြီးများ သူတော်စင်များ အသိုင်းအဝိုင်းတွင် မရှိစေရန် ဘေးကင်းလုံခြုံရေး ကို မည်ကဲ့သို့ ဆောင်ရွက်ကြရမည်ကို တင်ပြခဲ့သည်။ ထိုအချက်မှာ အဓိက အားဖြင့် ဘုန်းတော်ကြီးများ သူတော်စင်များ မွေး ထုတ်ပေးရာ ရဟန်းဖြစ်ကျောင်းများ၏ ပုံသွင်း တည်ဆောက်ပေးခြင်း နည်းလမ်း များ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည် ဆန်းစစ်ပြုပြင်ဖို့ လိုကြောင်း အကြံပြုခဲ့ သည်။ ရဟန်းဖြစ်သင်ကျောင်းသားတို့၏ စိတ်နေစိတ်ထားကို အကောင်းဆုံး သိနိုင်ရန် စိတ်ပညာကဏ္ဍမှ အကူအညီရယူဖို့လို သလို၊ ဘုရားသခင်၏

ခေါ်တော်မူခြင်း ကျေးဇူးတော်ကိုလည်း တန်ဖိုးထားဖို့ လိုသည်ကို အသေးစိတ် ရှင်းပြခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲ တတိယနေ့တွင် ပို့ချချက်များ မရှိတော့ဘဲ ပါဝင် တက်ရောက်သူတို့၏ အဖွဲ့လိုက် ဆွေးနွေးခြင်းကို မနက်ပိုင်း တစ်ခုလုံး ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲအတွက် မေးခွန်းများ ထုတ်ပေးရာတွင် လက်ရှိ အခြေအနေကို သုံးသပ်ခြင်းကဏ္ဍနှင့် ရှေ့ဆက် ဆောင်ရွက်သင့်သည့် စီမံကိန်းကဏ္ဍ နှစ်ခုပါဝင်သည်။

နေ့လည်ပိုင်းတွင် အဖွဲ့လိုက် ဆွေးနွေးခြင်းမှ ထွက်ရှိသော အဖြေများကို စုစည်းတင်ပြကာ ထို အချက်များအပေါ် ဝေဖန်ခြင်း၊ ရှင်းလင်းဆွေးနွေးခြင်းများကို နေ့လည် ၃ နာရီအထိ ပြုလုပ်ခဲ့သည်။

နေ့လည် ၃ နာရီ ၁၅ မိနစ် အချိန်တွင် ကျေးဇူးတင်မိန့်ကို ဖါသာရ် ဇိုလ်နာမှ ဦးဆောင်ပူဇော်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။

ဤ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်လာမည့် ရလဒ်မှာ မြန်မာနိုင်ငံ ကက်သလစ် အသင်းတော် အနေနှင့် ဤ ကိစ္စရပ်များ



အတွက် တိကျရှင်းလင်း ပြတ်သားသော မူဝါဒတစ်ခု ရေးဆွဲ ချမှတ်နိုင်ရန် ဖြစ်သည်။ ထိုလုပ်ငန်းကို ကော်မတီတစ်ခု ဖွဲ့စည်း ဆောင်ရွက်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ သူတော်စင် အသင်းဂိုဏ်များတွင် မူဝါဒနှင့် လမ်းညွှန်ချက်များ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံကက်သလစ် အသင်း

တော် တစ်ခုလုံး အတိုင်းအတာဖြင့် မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်ရန် အချိန်ပင် နောင်းနေပြီ။ အမြန်လုပ်သင့်ပြီ ဟု မှတ်ချက် ချပြောဆိုမှုများလည်း ရှိခဲ့သည်။ ထို့ကြောင့် ဤ အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်ကို မမြန်ဆုံး အကောင်အထည်ဖော်ရန် တက်ရောက်သူများက ဆန္ဒပြုခဲ့ကြ သည်။

CBCM-OSC

ရဟန္တာအဖြစ် သတ်မှတ်နိုင်မည့် ကျင့်စဉ်အသစ်တစ်ခုကို ပုပ်ရဟန်းမင်းကြီးက ချမှတ်အတည်ပြု

ဗာတီကန်၊ ၁၁ ရက် ဇူလိုင် ၂၀၁၇

ကက်သလစ် အသင်းတော် အတွင်း၌ ရဟန္တာအဖြစ် သတ်မှတ် တင်မြှောက် ကျင့်စဉ်သစ်တစ်ခုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇူလိုင် ၁၁ ရက် နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

ထိုကျင့်စဉ်မှာ "အသက်စတေးခံခြင်း" ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင် နှင့် မိမိ၏ နီးစပ်သူအတွက် အချိန်မတိုင်ခင် အသက်စွန့်ခြင်းကို ဆိုလိုသည်။ ဓမ္မအာဇာနည်ဖြစ်ရန် ယုံကြည်အတွက် အသေ ခံခြင်းနှင့် ဆင်တူသည်။ သို့သော် ဓမ္မအာဇာနည် ဖြစ်ရန် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သူရှိရမည်။ ဤ ကျင့်စဉ်မှာ မိမိ အသက်ကို တပါးသူအတွက် စွန့်ခြင်းသာ ဖြစ်သည်။

လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ကွယ်လွန်ပြီးသောအခါတွင် ထိုသူအား ရဟန္တာ အဖြစ် တင်မြှောက်လိုသောအခါ သူ၏ သန့်ရှင်းခြင်းကို ဖော်ထုတ်ရန် ကျင့်စဉ်သုံးမျိုးကို ဦးတည် ရှာဖွေလေ့ရှိသည်။ ထိုသုံးခုမှာ ယုံကြည်ခြင်း အတွက် အသက်စွန့်ခြင်း၊ ပါရမီများကို သူရဲကောင်းဆန်စွာ ကျင့်ကြံနေထိုင်ခြင်း နှင့် ထူးခြားသော မြင့်မြတ်သည့်ဘဝလမ်းစဉ်ကို နေထိုင်ခြင်းတို့ ဖြစ်သည်။ ယခုအခါ "ချစ်ခြင်းမေတ္တာအတွက် အသက်စတေးခြင်း" ကို ထပ်မံထည့်သွင်း ဖြင်းဖြစ်သည်။

ဤ ကျင့်စဉ်ကို ထည့်သွင်းနိုင်ရန် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပသော ရဟန္တာ တင်မြှောက်ရေး ကော်မရှင်၏ ညှိနှိုင်း အစည်းဝေးတွင် စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

"မိမိမိတ်ဆွေအတွက် အသက်စွန့်ခြင်းထက် သာလွန် ကြီးမြတ်သော မေတ္တာမျိုးသည် မည်သူ့မျှ မရှိနိုင်" ဟူသော ကျမ်းပိုဒ်ကို အခြေခံကာ သတ်မှတ်ခဲ့ခြင်းလည်း ဖြစ်သည်။ သို့သော် သူ အသက်ရှင်နေထိုင်စဉ်က ခရစ်ယာန်သက်တာကို မှန်ကန်တည်ကြည်စွာနေထိုင် ခဲ့ရမည်။ လိုအပ်သော သက်သေခံဖြစ်နိုင်ရန် အတွက် သူ့အား ရည်ညွှန်းထားသော တန်ခိုး လက္ခဏာလည်း ရှိရန် လိုအပ်သည်။ သို့သော် ဓမ္မ အာဇာနည် အဖြစ် သတ်မှတ်နိုင်ရန် ယုံကြည်ခြင်းအတွက် အသက်စွန့်သည်ဟု သက်သေ ပြနိုင်ပါလျှင် တန်ခိုးလက္ခဏာ ပြရန် မလိုအပ်ပေ။

ခရစ်တော်၏ တရားလမ်းစဉ်ကို ကျင့်ကြံနေထိုင်ပြီး မိမိတို့ အသက်တာကို တပါးသူအတွက် ပေးဆပ်ကာ အဆုံးထိ တည်ကြည်စွာ ရှင်သန်သူတို့သည် အမှန်ပင် ဂုဏ်ပြုထိုက်သူများ ဖြစ်ပါသည်ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

ဤ ခေါင်းစဉ် တရားဝင် မှန်ကန်စွာ တပ်နိုင်ရန် ဖြည့်စွက် ရမည့် လိုအပ်ချက် လေးချက်မှာ -

ပထမ အနေနှင့် သူသည် လွတ်လပ်စွာ လိုလိုချင်ချင် တပါးသူအပေါ်ထားသော ချစ်ခြင်းမေတ္တာဖြင့် အသက်ပေးခဲ့ကြောင်း ခိုင်မာသော သက်သေရှိရမည်။

ဒုတိယမှာ သူ၏ ဘဝ သက်တာ တလျှောက်တွင် သာမန် ခရစ်ယာန် တစ်ဦး၏ ဖြောင့်မတ်ခြင်းဖြင့် သေချိန်ခါ အထိ ရှင်သန်နေထိုင်သူ ဖြစ်ရမည်။



တတိယ အချက်မှာ အနည်းဆုံး ကွယ်လွန်ပြီးချိန် နောက်ပိုင်းတွင် သူ၏ သန့်ရှင်း မြင့်မြတ်ခြင်း ဂုဏ်သတင်းကျော် ဇောရမည်။

နောက်ဆုံး အချက်မှာ အခြား ကျင့်စဉ်များကဲ့သို့ပင် သူ့အားဖြင့် တောင်းလျှောက်ခြင်းကြောင့် ကျေးဇူးတော် ခံစား

ခဲ့ရသည် ဆိုသည့် တန်ခိုး လက္ခဏာ တင်ပြနိုင်ရမည်။

ခရစ်ယာန်တိုင်း၏ နောက်ဆုံးမျှော်လင့်ချက် သည် ရဟန္တာ တစ်ပါး ဖြစ်လာရန် မှလွဲ၍ အခြားမရှိပါ။ လူတိုင်း ရဟန္တာ ဖြစ်နိုင်ပါသည်။

CBCM-OSC

ကချင်ပြည်နယ်၏ တတိယအဆင့်ရ ၆ ဘာသာဂုဏ်ထူးရှင်နှင့် တွေ့ဆုံခြင်း



မေး။ ။ပထမဦးဆုံး ညီမလေးရဲ့နာမည် နဲ့မိသားစုကိုမိတ်ဆက်ပေးပါဦးနော်။

ဖြေ။ ။အားလုံးပဲ မင်္ဂလာပါရှင်။ ကျွန်မ နာမည်က မကျီဂျာဇင်လို့ ခေါ်ပါတယ်။ ဖေ ဖေ က တော့ ဦး မကျီ ဝှမ်းဆန်ယော်လို့ခေါ်ပြီး မေမေကတော့ ဒေါ်အင်လုံဘန်ထွယ် လို့ ခေါ်ပါတယ်။ မွေးချင်း ၄ ယောက်ရှိပါတယ်။ ကျွန်မကတော့ ဒုတိယမြောက် သမီးပါ။ စိတာပုဘုန်းတော်ကြီး တိုက်နယ် ဂျွန်ပေါလ် ရပ်ကွက်မှာ နေပါတယ်။

မေး။ ။ ညီမလေး ဘယ်စာသင်ကျောင်းမှာ ပညာသင်ယူခဲ့တာလဲ။

ဖြေ။ ။ဟုတ်ကဲ့၊ ကျွန်မက မြစ်ကြီးနား မြို့အ.ထ.က(၁)မှာတက်ရောက်ခဲ့ပါတယ်။ ဒီကျောင်းကနေပဲ ၆ ဘာသာဂုဏ်ထူးရှင်နှင့် ကချင်ပြည်နယ်ရဲ့ တတိယအဆင့်နဲ့အောင် မြင်ခဲ့တာပါ။

မေး။ ။ ညီမလေးရဲ့ ဘာသာဂုဏ်ထူး ရရှိတဲ့ အမှတ်တွေကို ပြောပြပေးနိုင်မလား။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ မြန်မာ ၈၀၊ အင်္ဂလိပ် ၇၈၊ သင်္ချာ ၉၀၊ ဓာတုဗေဒ ၉၇၊ ရူပဗေဒ ၉၃ နှင့် ဇီဝဗေဒ ၉၈ အားလုံးစုစုပေါင်း ၅၃၆ ဖြစ်ပါတယ်။

မေး။ ။ ဘယ်တက္ကသိုလ်မှာတက်ရောက် ရှိ ဆုံးဖြတ်ထားပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ ကျွန်မက နိုင်ငံခြားဆေး သိပ္ပံ၊ ဆေးသုသေသန တက္ကသိုလ်မှာတက် ချင်တာပါ။ ဒါပေမဲ့ အမေက မန္တလေး ဆေးတက္ကသိုလ်မှာ တက်ခိုင်းမယ်ဆိုတော့

အဲဒီမှာပဲ တက်မှာပါ။

မေး။ ။ အခုလို ဘာသာဂုဏ်ထူးရှင်ဖြစ် ခဲ့တာရယ်၊ ကချင်ပြည်နယ်ရဲ့ တတိယ အဆင့် ဖြစ်ခွင့်ရတဲ့အပေါ် ဘယ်သူ့ကိုကျေးဇူးအတင်ဆုံး ဖြစ်မလဲ။

ဖြေ။ ။ အဓိကတော့ ကျွန်မယုံကြည်ကိုး ကွယ်တဲ့ ဘုရားသခင်ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူပေးတဲ့ ဉာဏ်တော်နဲ့ အခုလို အောင်မြင်သူ ဖြစ်လာတယ်။ ဒါကြောင့် ကျွန်မ စာလုပ်တိုင်းလည်း ဘုရားရှိခိုးတယ်။ ပြီးတော့ နောက်ပြီး ကျေးဇူးတင်ရမှာက အဘက်ဘက်ကနေ ကူညီပံ့ပိုးပေးနေတဲ့ မိဘနှစ်ပါးပေါ့။ ငယ်ငယ်ကတည်းကနေ ယခုချိန်ထိ လိုလေသေးမရှိအောင် ဆောင် ရွက်ပေးတယ်။ စာတွေကို အခြေခံပါအောင်၊ နားလည်သဘောပေါက်အောင် သင်ကြား ပေးခဲ့တဲ့ အ.ထ.က (၁) က ဆရာတွေ အားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူး တင်ကြောင်း ပြောချင်ပါတယ်။

မေး။ ။ ၆ ဘာသာ ဂုဏ်ထူးရှင် ဖြစ်ရတဲ့ အပေါ် ဘယ်လိုခံစားရပါသလဲ။

ဖြေ။ ။ အရမ်းပျော်တယ်လို့ပဲ ပြောရမှာ ပါ။ ကျွန်မရဲ့ ဆုတောင်းပြည့်တယ်လို့ပဲ ခံ ယူတယ်။ ကျွန်မ ၁၀ တန်းမှာ အခုလို ၆ ဘာသာဂုဏ်ထူးဖြစ်ဖို့ ငယ်ငယ်ကတည်း ကနေ ဆုတောင်းခဲ့ပါတယ်။ "၁၀တန်းမှာ ၆ဘာသာဂုဏ်ထူးထွက်ပြီး ဆရာဝန်ဖြစ်ချင် တယ်"လို့ပေါ့။ အခုလိုအသင်းတော်အတွက် ပါ ဂုဏ်ဆောင်နိုင်တဲ့အတွက်လည်း အရမ်း ကိုပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။

မေး။ ။ ဒီလို ဘာသာဂုဏ်ထူးထွက် အောင် ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကို မျှဝေပေးပါဦး။

ဖြေ။ ။ ကျွန်မအရမ်းကိုပဲ ကြိုးစားခဲ့ရပါ တယ်။ ကျွန်မက စာတော်တဲ့အထဲမှာတော့ မပါပါဘူး။ အခြားအတန်းက စာတွေထက် ၁၀ တန်းမှာ ကျက်ရတဲ့ စာဟာ အဆတစ်ရာ လောက် ကွာခြားပါတယ်။ ငယ်ငယ်တုန်းက ဆိုရင် စာသိပ်မလုပ်ဘူး တစ်နေ့စာ တစ်နေ့ လောက်ပဲ လုပ်ပါတယ်။

စဉ်းစားတွေးခေါ်တတ်လာတဲ့အချိန် မိမိဘဝ ရည်မှန်းချက်ပန်းတိုင်က ဘာလဲ စသည်ဖြင့် တွေးတောလာမိတယ်။ ကိုယ် ဖြစ်ချင်တာကိုသိလာတဲ့အခါကတော့အချိန် တွေ အလကားမဖြစ်စေဖို့ ကြိုးစားခဲ့ပါ တယ်။ ကျွန်မ ၈ တန်းကနေစလို့ စာကိုပဲ တစ်စိုက်မတ်မတ် ကြိုးစားခဲ့ပါတယ်။

မနက်ပိုင်းဆို ၄ နာရီခွဲ ၅ နာရီ လောက်ထပြီး ကျက်တယ်။ ညဆိုရင်လည်း ၁၂ နာရီထိ ၁နာရီ လောက်ထိ စာကျက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့အိပ်ရေးဝအောင်တော့ အမြဲအိပ်တယ်။ အားဆေးတွေလည်း စား တယ်။ စာသင်ချိန်မှာလည်း ဂရုစိုက်နား ထောင်တယ်။ ဖုန်းသုံးတာလည်း လုံးဝမရှိ ပါဘူး။ စိတ်လေတာလေးမရှိဘူး။ ကိုယ်က ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ရည်မှန်းချက် က ဦးနှောက်မှာ ကြီးစိုးနေပြီးတော့ နှလုံး သားထဲမှာ စွဲမြဲနေတယ်ပါတယ်။ စာက ကိုယ်ကိုနိုင်တာမျိုးလုံးဝလက်မခံနိုင်အောင် ကြိုးစားခဲ့ရတယ်ရှင်။

မေး။ ။ အခု တက္ကသိုလ်ဝင်တန်း တက်နေတဲ့ လူငယ်တွေကို ဘယ်လိုနည်းစနစ်တွေနဲ့ ကြိုးစားဖို့ ပြောချင်ပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့ရှင်။ အချိန်ဇယားက အရမ်းကို အရေးကြီးပါတယ်။ မိမိကိုယ်တိုင် က စာကျက်တတ်ရမယ်။ ၆ ဘာသာစလုံးကို ညီညီမျှမျှကျက်ရမယ်။ တစ်ဘာသာကိုပဲ အားစိုက်လုပ်ပြီး ကျန်တာမလုပ်ဘူး ဆိုရင် လည်း မကောင်းပါဘူး။ တစ်နေ့စာကို တစ်နေ့ ပြီးအောင်လုပ်မယ်။ ကိုယ်ပိုင်အချိန် ဇယားဆွဲပြီး ကျက်ရမှာပါ။ အိမ်စာတွေလုပ် မယ် ၁ ဘာသာကို တစ်နေ့ အချိန် ၁နာရီခွဲ လုပ်စေချင်တယ်။ တစ်နေ့မှာ ၁နာရီခွဲလောက် တော့ အချိန်ရအောင် ပေးစေချင်တယ်။ ကျွန်မလည်း အဲဒီလိုပဲ ကြိုးစားခဲ့တာပါ။ B10ကို ဆိုရင်လည်း တစ်နေ့တစ်ခန်းပြတ် အောင်ကျက်မယ်လို့ ဆုံးဖြတ်ထားပြီး မရရ အောင် ကျက်ဖြစ်ပါတယ်။ ညီမလေးဆိုရင် စိတ်မလေအောင် စိတ်ကို လုံးဝအနိုင်မယူ စေခဲ့ဘူး။ ကိုယ်ကပဲ အနိုင်ယူနိုင်အောင် ကြိုးစားခဲ့ပါတယ်။

မေး။ ။ ညီမလေးက ကျောင်းသူကျောင်း သားတွေအနေနဲ့ ဖုန်းမသုံးဖို့ အဓိကပြော သွားတာ ရှိပါတယ်။ ဒါဘာကြောင့်လဲ။

ဖြေ။ ။ ဘာကြောင့်လဲဆိုတော့ ဖုန်းမသုံး ရဘူး ဆိုတာထက် သုံးတာက ပိုကောင်းမှာ

ပါ။ ဘာကြောင့်လဲဆိုတော့ အင်တာနက် ပေါ်ကနေ စာနဲ့ ပတ်သတ်တဲ့ ဗဟုတုသတွေ များစွာ ရနိုင်တယ်။ အကျိုးရှိရှိအသုံးချရမှာ ပေါ့လေ။ ဒါပေမဲ့ တစ်ချို့တွေက ဂိမ်းပဲဆော့ နေကြတယ်။ ဂိမ်းစွဲသွားတယ်။ စိတ်လေ လွင့်သွားတယ်။ ဒါကြောင့် ဖုန်းကို မသုံးတာ ကလည်း တစ်ချို့သူတွေအတွက် ကောင်း မှာပါ။

မေး။ ။ ညီမလေးက ခွဲစိတ်ဆရာဝန် တစ်ဦးဘာကြောင့် ဖြစ်ချင်တာလဲ ရှင်းပြ ပေးပါ။

ဖြေ။ ။ ငယ်ငယ်တုန်းက ခွဲစိတ်တဲ့ ဇာတ် ကားတွေကို ကြည့်ဖြစ်ပါတယ်။ အရမ်းအား ကျမိတယ်။ ကျွန်မလည်း ခွဲစိတ်တာကို ဝါသနာပါပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ကို အသေးစိတ် ကိုင်တွယ်ခွဲစိတ်ရတာ ဝါသ နာပါပါတယ်။ ပြီးတော့ လူနာတွေ ခွဲစိတ်ဖို့ နိုင်ငံခြားအထိ သွားစရာမလိုပဲ ကျွန်မတို့ နိုင်ငံမှာ ခွဲစိတ်ပေးနိုင်တဲ့သူ တစ်ဦးဖြစ် အောင် ကြိုးစားသွားချင်ပါတယ်။

မေး။ ။ ၁၀တန်းတက်နေသူတွေကို အား ပေးလမ်းညွှန်စကားပြောကြားပေးပါဦး။

ဖြေ။ ။ ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်မှာ မအောင်မြင်ခဲ့သောကြောင့် ပြန်ပြီးတက် ရောက်နေတဲ့ သူငယ်ချင်းတွေ အားလုံးကို အားမငယ်ကြပါနဲ့။ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားကြပါ။ မဖြစ်နိုင်ဘူးဆိုတာ မရှိ ပါဘူး။ ကိုယ်ကိုယ်တိုင်က ကြိုးစားအား ထုတ်ချင်စိတ် ရှိမယ်၊ ဖြစ်ချင်စိတ်ရှိမယ်၊ ကိုယ့်စိတ်ကိုယ် နိုင်နေသရွေ့ အရာထင်ဦး မှာပါ။ မိဘတွေနှင့် ဆရာ၊ ဆရာမတွေကို ကလန်ကဆန် မလုပ်မိပါစေနဲ့။ ၁၀ တန်းက နတ်ကြီးတယ်ဆိုတော့ မိမိကိုယ်တိုင် စိတ် ကောင်းမှ ကံကောင်းမယ်။ စာရနေရင် တောင် ကံကြီးထိုက်ပြီဆိုရင် လွဲချော်သွား တာမျိုး၊ ဂုဏ်ထူးအမှတ်တွေ ကပ်ပြုတ်သွား တာမျိုး ဖြစ်တတ်တယ်။ တစ်နေ့စာကို တစ် နေ့ရအောင် လုပ်ရမယ်။ ပြီးတော့ ကျန်းမာ ရေးကိုလည်း ဂရုစိုက်ကြပါ။ မိမိရဲ့ ပြည် နယ်နှင့် နိုင်ငံဂုဏ်ဆောင် ဖြစ်အောင်ကြိုး စား သွားကြပါလို့ တိုက်တွန်းချင်ပါတယ်။

မေး။ ။ အဒေါ်အနေနဲ့ကော ကိုယ့်ရဲ့သမီး ဘာသာဂုဏ်ထူးထွက်တဲ့အပေါ် ဘယ်လို ခံစားရပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ အတိုင်းမသိ ဝမ်းသာ ရပါတယ်။ ဘုရားသခင်ကိုလည်း ကျေးဇူး တင်ပါတယ်။ ဒီလို ဆုကျေးဇူး ရရှိအောင် မနက်တိုင်း ဆုတောင်းခဲ့ပါတယ်။ All D ထွက်ဖို့ ဖယောင်းတိုင် ၆ တိုင်ထွန်းပြီး ဆုတောင်းခဲ့ပါတယ်။ အဆောင်မှာ သမီးကို သွားတွေ့ရင်လည်း သမီးရဲ့ ခေါင်းပေါ်မှာ လက်တင်ပြီး အမြဲဆုတောင်းပေးတယ်။ အဲလိုဆုတောင်းပြီးတော့ ကြိုးစားလို့ ဖြစ် လာတယ်ဆိုတော့ မိခင်အနေနဲ့ အတိုင်း မသိ ဝမ်းသာပါတယ်။

ထရေဇာအားပန်

(2017) ငါ့အဖေ့အတွက် အလှူအတန်းများကို ပေးအပ်ခြင်းနှင့် အောင်မြင်သူများအား ဂုဏ်ပြုခြင်း

မေး။ ။ မင်္ဂလာပါသားရေ၊ သားရဲ့အမည်လေးနဲ့ မိဘတွေရဲ့အမည်ကိုလည်း မိတ်ဆက်ပေးပါအုံး။

ဖြေ။ ။ ကျွန်တော်နာမည်က L. စိန်ထွန်းနိုင် ပါ။ မိဘနှစ်ပါး အမည်တွေ ကတော့ ဦး L. Ling San (ဦးလောင် ထန် တလန်) နဲ့ ဒေါ်ကြည်အေး (နရိန်း) ဖြစ်ပါတယ်။ အခုကျွန်တော်အသက် (၁၆) နှစ် ပြည့် ပါပြီ။ ဇာတိကတော့ ဟားခါးမြို့ပါ။

မေး။ ။ ၂၀၁၇ ခု (၁၀) တန်း စာမေးပွဲမှာ ဂုဏ်ထူးသုံးဘာသာနဲ့အောင်တယ်လို့သိရတယ်။ ဘယ်ဘာသာတွေလဲ၊ ကျောင်းနှင့် အမှတ်ပေါင်းတွေလည်း သိချင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့၊ ဂုဏ်ထူးရဘာသာတွေကတော့ ဓာတုဗေဒ၊ ရူပဗေဒ နှင့် ဇီဝဗေဒ ဘာသာ တွေဖြစ်ပါတယ်။ ရန်ကုန်မြို့၊ ပင်လုံနင်းဆီကျောင်းကနေ အောင်တာပါ။ အမှတ် တွေကတော့ မြန်မာစာ-၆၅ မှတ်၊ အင်္ဂလိပ်စာ- ၆၅ မှတ်၊ သင်္ချာ-၇၆ မှတ်၊ ဓာတုဗေဒ- ၉၃ မှတ်၊ ရူပဗေဒ-၉၃ မှတ် နှင့် ဇီဝဗေဒ- ၉၅ မှတ် တွေဖြစ် ပါတယ်။

မေး။ ။ အခုလို ဂုဏ်ထူး တွေနဲ့ အောင်မြင်တော့ ဘယ်လိုခံစား ရပါသလဲ၊ ဂုဏ်ထူးရလိမ့်မည်လို့ မျှော်လင့်ထားပါသလား။ ဒီအောင်မြင်မှုအပေါ် ဘယ်လိုထင်မြင် မိပါသလဲ။

ဖြေ။ ။ ဟုတ်၊ အရမ်းဝမ်းသာမိပါတယ်။



ဂုဏ်ထူးရအောင်လည်း ရည်မှန်းပြီး နှစ်စကတည်းက စာကိုကြိုးစား ကျက်မှတ်ခဲ့ ပါတယ်။ ခုလို အောင်မြင်မှုကို ရတော့ ဘုရားသခင်ကိုလည်း အရမ်းကျေးဇူးတင်မိ ပါတယ်။ အခြေခံကောင်းဖို့ လိုအပ်သလို ကြိုးစား အားထုတ်မှုလည်း အရမ်းလိုအပ်ပါတယ်လို့ ယူဆပါတယ်။

မေး။ ။ သင်ခန်းစာတွေကို ဘယ်လို ကျက်မှတ် ခဲ့ပါသလဲ၊ ဘယ်လို ရည်ရွယ်ချက် တွေနဲ့ ကြိုးစားခဲ့ပါသလဲ။

ဖြေ။ ။ ကျောင်းစာကို သင်တာထက်ပို မကြည့်ဖြစ်ပါဘူး။ ဆရာတွေပေးတဲ့ Note

(မှတ်စု) အတိုင်းကျက်ပါတယ်။ အထူးထုတ်တွေ လုံးဝမကိုင်ပါဘူး။ မေးခွန်းဟောင်း တွေကိုလည်း အမြဲလေ့ကျင့်ဖြစ်ပါတယ်။ ကျောင်းက အိမ်စာပေးလေ့မရှိပါဘူး။ Guide ချိန်မှာပဲ ပြီးအောင်လုပ်ပါတယ်။ ဖတ်စာအုပ်ကို အဓိက ထားသင်ကြားပေးတယ်။ တစ်နေ့စာတစ်နေ့ ကျေအောင် ကျက်မှတ်လေ့လာပါတယ်။ စနေ၊ တနင်္ဂနွေနေ့ တွေမှာဆို ကျက်ထားတဲ့ စာတွေအားလုံး ပြန်နွေးပါတယ်။

မေး။ ။ တက္ကသိုလ် ဆက်တက်ဖို့ စိတ်ကူး ထားသလား၊ ဘယ်တက္ကသိုလ်ကို ရွေး

မှာလည်း၊ ဘာကြောင့်လဲ ။
ဖြေ။ ။ ဟုတ်ကဲ့၊ စိတ်ကူးထားတာကတော့ ဆေးသက္ကသိုလ်တက်ဖို့ပါ။ ဝါသနာလည်းပါပါတယ်။ ငယ်ငယ်ကတည်း ကလည်း ဆန္ဒရှိ ခဲ့တဲ့အရာပါ။ အဖေအလှူညွှတ်နန်းကဆေးအမှတ် မှီပေမယ့် မတက်ခဲ့ရလို့ အခု ကျွန်တော်အလှူညွှတ်မှာ တက်ချင်နေတာပါ။ ဒါပေမယ့် အဆင်ပြေမလား တော့ မသိသေးပါဘူး ။

မေး။ ။ မိမိနောက်တက်လာမည့် တက္ကသိုလ်ဝင်တန်းက ညီငယ်၊ ညီမငယ်လေးတွေ အတွက်ရော ပြောပြဝေမျှပေး ချင်တာလေးရှိပါသလား ။

ဖြေ။ ။ စာကြီးပဲကြိုးစားပြီး ဘုရားကို မေ့ထားရင်လည်း မကောင်းသလို ဘုရားကိုဘဲ အားကိုးပြီး ကိုယ်တိုင်က မကြိုးစားရင်လည်း အောင်မြင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘုရားကိုလည်းအားကိုးပါ ကိုယ်တိုင် ကလည်းကြိုးစားပါလို့ အားပေး စကားပြောချင်ပါတယ်။

မေး။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ဟားခါး(RVA) မှ အထူးကျေးဇူးတင်ပါတယ်။

ဖြေ။ ။ ကျွန်တော်လည်း အခုလိုဖြေကြားခွင့် ရတဲ့အတွက် အရမ်းကျေးဇူး တင်မိပါတယ်။

(ဟားခါး RVA)

ကျောင်းသားသစ်များအား ကြိုဆိုခြင်းနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုခြင်း

စိန်ကိုလန်ဘန် ရဟန်းဖြစ်သင်ကျောင်းသားသစ်များအား ကြိုဆိုခြင်းနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုခြင်း (Fresher's Day and Awarding Ceremony) အခမ်းအနားကို ဇွန် ၂၄ ရက်နေ့တွင် စိန်ကိုလန်ဘန် ရဟန်းဖြစ်သင်ကျောင်း၌ ပြုလုပ်ကျင်းပခဲ့သည်။

၎င်းအခမ်းအနားတွင် အဖဆရာတော်ကြီး ဖရန်စစ်ဒေါ့တန် ကိုယ်တိုင်တက်ရောက်ပါဝင်ကာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများကို ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် အဖဆရာတော်မှ "ဤရဟန်းဖြစ်သင်ကျောင်းကို ယနေ့အထိတိုင် နည်းလမ်းမျိုးစုံဖြင့် ပါဝင်ကူညီထောက်ပံ့ပေးနေကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း၊ မိဘများ

အနေနဲ့သားသမီးများကိုပညာတတ်မြောက်လိုစိတ်၊ ပညာသင်လိုစိတ် ပျင်းပြစေရန် တိုက်တွန်းဖို့လိုအပ်ကြောင်း" မိန့်ကြားတော်မူခဲ့သည်။

ရဟန်းဖြစ်သင်ကျောင်းအတွက် ယခင်နှစ်အတွင်း သုံးစွဲငွေ ပမာဏစုစုပေါင်းမှာ ၄၇၈ သိန်းဖြစ်ကြောင်း၊ ရဟန်းဖြစ်သင်ကျောင်း၏ ရှေ့ရေးအတွက် ရည်ရွယ်ကာ ထာဝရ ပဒေသာပင် စိုက်ထူးထားကြောင်းနှင့် ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင်၍ မိမိအနေဖြင့် တာဝန်ခံဘုန်းတော်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘုန်းတော်ကြီး ဘော်စကိုခွန်းဆိုင်က မိန့်ကြားခဲ့သည်။

၎င်းအခမ်းအနားသို့ သင်ကြားပေးခဲ့ကြသည့် ပညာရေးကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဘရာသာရများ၊ မိခင်အသင်း၊



ဖခင်အသင်းများ အားလုံး အယောက် ၁၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး Premajor ကျောင်းသားများမှ ဂုဏ်ပြုသီချင်းများဖြင့် သီဆိုခဲ့ကြသည်။

ရွှန်ဒေါင်ဖဲ

စိန်ကိုလန်ဘန် ရဟန်းဖြစ်သင်ကျောင်းမှ ၄ ဘာသာဂုဏ်ထူးရှင်နှင့် ၁ ဘာသာဂုဏ်ထူးရှင် ၂ ဦး ထွက်ရှိလာ

၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ စာရင်းများ ဇွန် ၁၇ ရက်နေ့တွင် ထွက်ရှိပြီးဖြစ်ရာ စိန်ကိုလန်ဘန် ရဟန်းဖြစ်သင်ကျောင်းမှ ကျောင်းသား ၄ ဦးတို့လည်း အောင်မြင်ခဲ့ကြောင်း သိရသည်။

အောင်မြင်သူများမှာ စိတာပူဘုန်းတော်ကြီးတိုက်နယ် စိန်ပထရိတ် ဆရာတပိုင်မှ မောင်လဖိုင် ဇော်ဒွဲနော် ၄ ဘာသာဂုဏ်ထူးရှင် (အင်္ဂလိပ်၊ ဓါတု၊ သင်္ချာ၊ ဇီဝ)၊ မောင်ဆိုင်နော် (ဗန်းမော်သာသနာ၊ မံစီ ဘုန်းတော်ကြီးတိုက်နယ်) ၁ ဘာသာ

ဂုဏ်ထူးရှင် (ဘောဂ)၊ မောင်ကွန်ဘူ ဇော်ဒွဲ (ရှင်ဇေယျာဘုန်းတော်ကြီးတိုက် နယ်) ၁ ဘာသာ ဂုဏ်ထူးရှင် (ဘောဂ)နှင့် မောင် နော်ဘောက် (ဖားကန့်ဘုန်းတော်ကြီး တိုက်နယ်) တို့ ဖြစ်ကြသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲသို့ ရဟန်းဖြစ် ကျောင်းသားဦးရေ စုစုပေါင်း ၁၇ ဦး ဖြေဆိုရာ၌ ၄ ဦး အောင်မြင်ခြင်းဖြစ်သည်။

ကိုရွှန်

Taize' (တေဇေ) ဝတ်ပြုဆုတောင်းခြင်း

Taize'(တေဇေ)ဝတ်ပြုဆုတောင်းခြင်းကို ဇူလိုင်လ (၇) ရက်(သောကြာနေ့)၊ ညနေ (၅နာရီခွဲ) အချိန်တွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ကောင်းသောသိုးထိန်း သီလရှင်ကျောင်း (Good Shepherd Convent) တွင် ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်ကော်မရှင်မှ ကြီးမှူးပြုလုပ်သော အဆိုပါ Taize' တေဇေ ဝတ်ပြုဆုတောင်းခြင်းကိုပြင်သစ်နိုင်ငံရှိ Taize' Community မှ BRO.GHISLAIN နှင့် ကိုဇေးဇီးယား (Fundacio CLUB) တို့မှ ဦးဆောင်၍ ကောင်း သောသိုးထိန်း သီလရှင်ကျောင်းမှ စစ္စတာရ် များ၊ သီလရှင်လောင်းများ၊ Fundacio Myanmar မှ အဖွဲ့ဝင်များနှင့် ခေါင်းဆောင်မှုသင်တန်းတက်ရောက်နေသော သင်တန်း သူ/ သားများ၊ ရန်ကုန်သာသနာရှိ Parish အသီးသီးမှ လူငယ်များ၊ မြန်မာနိုင်ငံ တက္ကသိုလ် ခရစ်ယာန်လုပ်ငန်း (Myanmar SCM)မှ လူငယ်များနှင့် အခြားခရစ်ယာန် Community မှလူငယ်မောင်မယ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်ကော်မရှင်အဖွဲ့သားများ စုစုပေါင်း လူဦးရေ (၉၀)တို့ တစ်ပေါင်းတစ်စည်းတည်း အတူတကွ ဝတ်ပြုဆုတောင်းခဲ့ကြပါသည်။

Taize' Community သည် ပြင်သစ်နိုင်ငံ တေဇေ ဒေသတွင်ရှိသော ခရစ်ယာန်သာသနာ တစ်ရပ်လုံးနှင့်ဆိုင်သော (Ecumenical) အဝန်းအဝိုင်းတစ်ခုဖြစ်ပါ



သည်။ ကမ္ဘာ့ ဒေသအသီးသီးရှိ မတူကွဲပြားသော ဘာသာ၊ လူမျိုး၊ ဓလေ့ထုံးတမ်းများ အကြားရှိ သတ်လတ်များ၊ သက်ကြီးများ လာရောက်၍ အချင်းချင်း ဝိညာဉ်ရေးရာ ခွန်အားယူခြင်း အချင်းချင်း မိတ်သဟာရဖွဲ့ခြင်းတို့ကိုဆောက်ရွက်သောဝန်းကျင်တစ်ခု

ဖြစ်ပါသည်။ ထို Taize' Community ၏ ခေါ်ဝေါ်မှုဖြင့် တစ်နှစ်လျှင်တစ်ကြိမ် (၃) လကြာ (Volunteer Service) အစီအစဉ် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်ကော်မရှင် (National Catholic Youth Commission)မှ လူငယ်(၂)ဦးနှင့်

မြန်မာနိုင်ငံ တက္ကသိုလ်ခရစ်ယာန်လုပ်ငန်း (Myanmar SCM)မှ လူငယ်(၁)ဦး စုစုပေါင်း (၃)ဦးတို့ ပါဝင်လျက်ရှိပါသည်။

CBCM-NCYC

မြစ်ကြီးနားခရစ်ယာန် အသင်းတော်များကောင်စီ နှစ်ပတ်လည် အစည်းအဝေးကျင်းပ

မြစ်ကြီးနားခရစ်ယာန် အသင်းတော်များကောင်စီ နှစ်ပတ်လည် အစည်းအဝေးကို ဇွန် ၂၁ ရက်နေ့တွင် မြစ်ကြီးနား တပ်ကုန်း-စံပြရပ်ကွက်ရှိ လွတ်လပ်သော တိုင်းရင်းခရစ်ယာန် သာသနာအသင်းတော် (ICM) ကျောင်းဝင်း၌ စုဝေးပြုလုပ်ကျင်းပခဲ့ကြသည်။

မြစ်ကြီးနား ခရစ်ယာန် အသင်းတော်များကောင်စီအဖွဲ့အစည်းမှ ၂၀၁၆ ခုနှစ်၌ အမှုဆောင်ကော်မတီ အစည်းအဝေးကြီးကို ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ခြင်း၊ ဇွန် ၉ ရက်နေ့၌ စစ်ဘေးရှောင် ၅ နှစ်ပြည့်ဆုတောင်းခြင်း အစီအစဉ်ကို ဦးဆောင်နိုင်ခဲ့ခြင်း၊ ကချင်ပြည်နယ် ဒေသခံ တိုင်းရင်းသားများ အတူယှဉ်တွဲ နေထိုင်ရေး (Leader Forum) အစီအစဉ် ပြုလုပ်နိုင်ခဲ့ခြင်း၊ အရပ်ဖက်အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် ကချင်ပြည်နယ် (Civil society peace forum) တွင် ပူးပေါင်း ပါဝင်နိုင်ခဲ့ခြင်း၊ ၂၁ ရာစု ပင်လုံညီလာခံသို့ ပါဝင်တက်ရောက်လာမည့် ကေအိုင်အို အဖွဲ့ဝင်များအား ဆုတောင်းဆက်ကပ်ပေးခြင်း၊ အောက်တိုဘာလ (၃) ရက်နေ့တွင် စစ်တပ်၏ ထိုးစစ်

ဆင်မှု ရပ်တန့်ရန် မြစ်ကြီးနားမြို့ လူထုဆန္ဒဖော်ထုတ်ရေး ဆုတောင်းခြင်းတွင် ပါဝင်နိုင်ခဲ့ခြင်း၊ အောက်တိုဘာလ (၁၁-၁၂) ရက်နေ့တွင် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ၊ သာသနာပြုရေးနှင့် တစ်လုံးတစ်ဝတ်တည်းဖြစ်ရေးဌာနနှင့် မြစ်ကြီးနား ခရစ်ယာန် အသင်းတော်များ ကောင်စီတို့ ပူးပေါင်းကာ Unity forum on solidarity သင်တန်းကြီး ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်၌ ဖေဖော်ဝါရီ ၁ ရက်နေ့ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဆုတောင်းပွဲ အခမ်းအနား ပြုလုပ်နိုင်ခဲ့ခြင်း၊ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယမှ ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေး တွဲလက်များ (Wheel chair ရထား) အစီအစဉ်ကို မြစ်ကြီးနား မျက်မမြင်ကျောင်းနှင့် မြစ်ကြီးနား ခရစ်ယာန် အသင်းတော်များ ကောင်စီ ပူးပေါင်းကာ တာထွက်အစီအစဉ်နှင့် အလှူငွေများ ဆက်ကပ်ကူညီ နိုင်ခဲ့ခြင်း၊ ဇွန်လ ၉ ရက်နေ့တွင် စစ်ဘေးရှောင် ၆ နှစ်ပြည့် ဆုတောင်းအစီအစဉ်ကို ကချင်လူမျိုးများ အတိုင်ပင်ခံအဖွဲ့ချုပ် (WMR)နှင့်

ပူးပေါင်းကာ ဝတ်ပြုဆုတောင်း အစီအစဉ်ကို ဦးဆောင်နိုင်ခဲ့ခြင်း၊ နိုင်ငံတကာ သံအမတ်များနှင့် တွေ့ဆုံမှု ပြုလုပ်နိုင်ခဲ့ခြင်း၊ ဈေးရောင်းပွဲတော်များ၊ ပြက္ခဒိန်ရောင်းချခြင်း အစီအစဉ်များ၊ ခရစ်ယာန်များ တစ်လုံးတစ်ဝတ်တည်း ဖြစ်ရေးအတွက် ရက်အငွေပတ်ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း တင်ပြခဲ့ကြသည်။

မြစ်ကြီးနား ခရစ်ယာန် အသင်းတော်များ ကောင်စီတွင် ကက်သလစ် အသင်းတော်၊ ကချင်နှစ်ခြင်းအသင်းတော်၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် (အင်္ဂလိကန်)၊ လွတ်လပ်သော တိုင်းရင်းခရစ်ယာန် သာသနာအသင်းတော် (ICM)၊ လီဆူနှစ်ခြင်းအသင်းတော်၊ လော်ဝေါ်နှစ်ခြင်းအသင်းတော်၊ လီဆူခရစ်ယာန်အသင်းတော် (LCC)၊ ကချင်ပြည်နယ် လီဆူခရစ်ယာန်အသင်းတော် (KLCC) များဖြင့် ပါဝင်ဖွဲ့စည်း ထားခြင်းဖြစ်သည်။

မြစ်ကြီးနား ခရစ်ယာန်အသင်းတော်များ ကောင်စီတွင် ပါဝင်သော အသင်းတော်များသည် မိမိတို့ ဆန္ဒအလျောက်ဖွဲ့စည်းထားသော ကောင်စီဖြစ်သည်။ ခရစ်

ယာန်ဂိုဏ်းဂဏ ခြားနားမှုသည် ကွဲပြားရန် မဟုတ်ပဲ ဂိုဏ်းဂဏအချင်းချင်း နားလည်မှု ရရှိခြင်း၊ အပြန်အလှန် အသိအမှတ်ပြုခြင်းနှင့် လက်တွဲဆောင်ရွက်ခြင်းတို့ဖြင့် နာမတော်ကို အတူတကွဝန်ခံမှုကို မြှင့်တင်ပေးရန် ဖြစ်သည်။

မြစ်ကြီးနားခရစ်ယာန် အသင်းတော်များကောင်စီ၏ နာယကများမှာ ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန် (ကက်သလစ်)၊ Rev. Dr. ခလမ်ဆမ်ဆွန် (M.K.B.A)၊ သာသနာပိုင်ကြီး ဂျွန်ဇော်လီ (အင်္ဂလိကန်)၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးဆလော်ရှောင် (I.C.M)၊ Rev. ဦးဇီလေး (လီဆူနှစ်ခြင်း)၊ Rev. ဦးဒေးဗစ်ဖစ်ရှ် (လီဆူခရစ်ယာန်-လယ်ကုန်း)၊ Rev. ဒေါက်တာလွမ်းခေါင် (လော်ဝေါ်နှစ်ခြင်း)၊ Rev. ဦးဟောရှာယ (လီဆူခရစ်ယာန် (ကြက်ပေါင်ခြံ)) တို့ဖြစ်ကြသည်။

ကိုဌာန

Ref: မြစ်ကြီးနားခရစ်ယာန် အသင်းတော်များကောင်စီ နှစ်ပတ်လည်အစည်း အဝေးမှတ်တမ်း

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေးမှ အတွေ့အကြုံများ ရှင်လင်း

အောင်နန်း၊ ၇ ရက် ဇွန်လ ၂၀၁၇။

ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံအစည်းအဝေးကြီးမှ ရရှိလာသော အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို အသင်းတော် ခေါင်းဆောင် များနှင့် ကချင်နိုင်ငံရေး ခေါင်းဆောင်များ ပါဝင်လျက် စိန်ကိုလန်ဘန် ကာသီဒြယ် ကျောင်း ဘုန်းတော်ကြီးများ နေအိမ်ခန်းမ တွင် ဇွန် ၇ ရက်နေ့၌ ကျင်းပ ပြုလုပ်ခဲ့ကြ သည်။

၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကြီးမှ "ပြည်ထောင်စုမှ ခွဲမ ထွက်ရ" ဆိုသည့် အချက်အပါအဝင် ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ အချက်များ ဆွေးနွေး ညှိနှိုင်းမှုမရခဲ့သော်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ သဘောတူ ရရှိခဲ့ သည့် အချက် (၄၁) ချက်ကို အဓိက ဆွေး

နွေးခဲ့ကြပြီး မူဝါဒ (၃၇) ချက်ကို သဘောတူ ညီချက် ရလဒ်အဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့ ကြကြောင်း သိရသည်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာက "သဘော တူညီချက်များအပေါ် အားကျေနပ်ပါ တယ်။ ဒါပေမဲ့ အပြည့်အဝတော့ မဟုတ် ဘူး။ ဆက်လက် လုပ်ဆောင်သွားရမယ့် အရာအများကြီးကျန်ရှိနေသေးတယ်" ဟု သူ၏ သဘောထားကို ပြောကြားခဲ့သည်။

ညီလာခံ၏ အဓိက ရည်ရွယ်ချက် ပန်းတိုင်မှာ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်နိုင်ရေး ဖြစ်ပြီး ၎င်းနှင့် ပတ်သတ်၍ အရေးကြီးသည့် မူဝါဒများ ချမှတ်နိုင်ရန် အားနည်းချက် အနည်းငယ်ရှိနေမှုအပေါ် အလေးထား ဆွေးနွေးသွားဖို့ လိုအပ်နေ သေးကြောင်း သိရသည်။

ဆက်လက်ပြီး "ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးက ဘာကြောင့် အရေးကြီးသလဲဆိုရင် ပြည်တွင်းစစ် ရပ်စဲ ပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဖြစ်တယ်" ဟု ဒေါက်တာ မနာမ်တူးဂျာက ဆက်ပြော သည်။

လာမည့်အချိန် ပြုလုပ်သွားမည့် တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံ ညီလာခံ၌ ကဏ္ဍငါးခုက ချမှတ်ထားသော ခေါင်းစဉ်အတိုင်း ဆွေးနွေးသွားဖို့ ရှိပြီး နိုင်ငံရေးကဏ္ဍအရ အခြေခံမူကိုဆက်လက် ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းအခမ်းအနားအဖွင့်ဆုတောင်း ကို တပ်ကုန်းစံပြ တာဝန်ခံ ဓမ္မဆရာကြီး ချားစံအောင်ရာမှ ဦးဆောင်ခဲ့ပြီး မွန်စီညော် ဘုန်းတော်ကြီး လူးကပ်စ် ဒေါင်ခေါင်မှ

"ကချင်ပြည်နယ်လုံး ငြိမ်းချမ်းရေး အမြန်ရရှိ စေရန် အစိုးရနှင့် အဆက်အသွယ်လုပ် ဆောင်သွားရန်၊ သဘောတူညီမှု ရရှိပြီးသား အချက်များအပေါ် အသိပညာပေးခြင်း၊ ခွန် အားပေးခြင်းများ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း" မိန့်ကြားတော်မူခဲ့သည်။

၎င်းအခမ်းအနားတွင် သက်ဆိုင် ရာ ကော်မတီအသီးသီးများ၏ မေးမြန်းချက် များကို နိုင်ငံရေး ခေါင်းဆောင်များမှ ပြန် လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနား အ တွက် ကျေးဇူးတင် ဆုတောင်းခြင်းကို စီ တာပူ စိန်ပတ်ထရိတ် ဆရာတိုင် တာဝန် ခံ ဓမ္မဆရာကြီး ဒိန်လာ နော်အောင် မှ ဦး ဆောင်ခဲ့ပြီး မြစ်ကြီးနား ကျောင်းထိုင်ဘုန်း တော်ကြီး ဒေါက်တာပီတာ ခါးအောင်တူးမှ ကောင်းချီးပေး ဆုတောင်း အပ်နှံပေးခဲ့ သည်။

ယောဟန် လဇွမ်

မိုးကောင်းဘုရားကျောင်းဝင်း၌ တက္ကသိုလ်အဆင့် အမြင်ပွင့်သင်တန်း ပြုလုပ်

မိုးကောင်း ဘုန်းတော်ကြီး တိုက် နယ်အတွင်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းအောင် ကျောင်းသူ ကျောင်းသားများ၏ တက္ကသိုလ်အဆင့် အ မြင်ပွင့် သင်တန်းကြီးကို ဇွန် ၂၁ ရက်မှ ၂၄ ရက်နေ့အထိ မိုးကောင်းမြို့ ဘုရားကျောင်း တွင် ပြုလုပ်ကျင်းပခဲ့သည်။

ယခုနှစ် မိုးကောင်းဘုန်းတော်ကြီး တိုက်နယ်အတွင်း ၁၀ တန်းအောင် လူငယ် စုစုပေါင်း ၆၀ နီးပါးရှိပြီး ၎င်းသင်တန်းကြီးသို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာ (UPDJC အဖွဲ့ဝင်) နှင့် မြစ်ကြီးနား တက္ကသိုလ်မှ ဒေါက်တာ ခေါင်နန်းတို့မှ သင်တန်း လာရောက်ပို့ချ

ပေးခဲ့ရင်း ရှေ့ဆက်ပညာရေးအတွက် လမ်း ညွှန်အားပေး ခဲ့ကြသည်။

၎င်း အမြင်ပွင့် သင်တန်းကြီး ကို ကျောင်းထိုင် ဘုန်းတော်ကြီး ပီတာလဇွမ် နော်ဘောတ် ၏ လမ်းညွှန်မှုဖြင့် ပြုလုပ်နိုင် ခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူကျောင်းသား များအား အသင်း

တော်မှ ချီးမြှင့် ဂုဏ်ပြုလက်မှတ်များကို ပေး အပ်ခဲ့သည်။

၁၀ တန်းအောင်မြင်သူ ကျောင်းသူ ကျောင်းသားဦးရေ ၆၀ နီးပါးရှိသော်လည်း သင်တန်း လာရောက်တက်ရောက်နိုင်သူ မှာ ၄၀ ဦးသာ ဖြစ်ကြောင်း သိရသည်။

Ref: John Jala, Wan Pai la Seng (fb)

အမေရိကားရောက် မြန်မာ ကက်သလစ်များ၏ စုံညီပွဲတော်

၂၀၁၀ Pennsylvania မှာပြုလုပ် တဲ့ ပထမဦးဆုံးအကြိမ် စတင်ကျင်းပခဲ့တဲ့ အမေရိကားရောက် မြန်မာ ကက်သလစ် ဘာသာတူများ တွေ့ဆုံစည်းဝေးပွဲဟာ နှစ် စဉ် ကျင်းပလာရာက ယခုနှစ်နဲ့ဆို ၈ ကြိမ် မြောက်သွားပြီ ဖြစ်ပါတယ်။ အဆိုပါ တွေ့ ဆုံပွဲကို NCBAC (National Conference of Burmese-American Catholics) မှ ကမကထပြု စီစဉ် ဦးဆောင်နေတာဖြစ်ပြီး တကယ်တော့ အဆိုပါ စတင်ခဲ့တဲ့နှစ်မှာပဲ Fr. Mahn Tha Pwa, Fr. Jerome, Fr. Philip Aung Nye တို့ရဲ့ ဦးဆောင်မှုနဲ့အတူ အခြား EC ၎င်းအပါအဝင် လက်ရှိ NCBAC ဥက္ကဋ္ဌ ဆရာကျွန် စိုင်းလုံမှ NCBAC ကို စ တင် ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

အခြေစိုက် ဘာသာတူများဖြစ်ကြပြီး ကျန် တာ ကတော့ KCCA (Kachin Catholic Community in America) ကဲ့သို့ လူမျိုးစု အခြေပြု အဖွဲ့အစည်းမျိုး ဖြစ်ပါ တယ်။

သမိုင်း မှတ်တိုင်တစ်ခု အနေနဲ့ ယခုနှစ် ဇွန် ၃၀ မှ ဇူလိုင် ၃ အထိ Illinois ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ၈ ကြိမ်မြောက် NCBAC တွေ့ဆုံပွဲတော်မှာတော့ NCBAC အတွက် CBCM (Catholic Bishops' Con- ference of Myanmar) ရဲ့ liaison ဆရာ တော်ဖြစ်တဲ့ ရန်ကုန်ဂိုဏ်းချုပ် သာသနာရဲ့ လက်ထောက် ဆရာတော်ကြီး ဂျွန် ယော ဟန်ဟာ အခြားသော ဆရာတော်ကြီး ၂ပါး နဲ့အတူ ပထမဆုံးအကြိမ်အနေနဲ့ ပါဝင်အား ပေးခဲ့တာပဲဖြစ်ပါတယ်။ ဂိုဏ်းချုပ် ဆရာ တော်ကြီး Paul Grawngi ဟားခါး ဂိုဏ်း အုပ် ဆရာတော်ကြီး Lucius Hre Kung နှင့်အတူ ရဟန်းတော် ၃၂ပါးထက် မနည်း ပါဝင်ခဲ့တာမို့လည်း တွေ့ဆုံပွဲဟာ စည်ကား လှတယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဒီကင် ကြီးများ၊ ဘာသာရပ်များ၊ စစ္စတာရ်များ၊ seminary ကျောင်းသားများနဲ့ လုပ်အား ပေး မောင်မယ်များအပါအဝင် အဆိုပါ ၄ ရက်တာ အတွင်း ပါဝင်တက်ရောက်သူ ၉၀၀ ကျော် ရှိတယ်လို့လည်း သိရပါတယ်။



ပွဲစတင်ခဲ့တဲ့ ဇွန် ၃၀ ညနေ ကတည်းက ပါဝင်သူတွေကို မှတ်တမ်းတင် စာရင်း လက်ခံနေပေမဲ့လည်း အများစု ကတော့ ဆရာတော်ကြီးများနဲ့ ရဟန်းတော် များ အားလုံး ပါဝင်ဦးဆောင်တဲ့ နောက် နေ့နံနက် မတ္တားတရားတော်မြတ်မှသာ စုံ ညီစွာ ပါဝင်နိုင်ခဲ့ကြပါတယ်။ သိသာ လွန်း လှတဲ့အချက်က မတ္တားတရားအတွင်း မြိုင် ဆိုင်စွာ သီဆိုသွားတဲ့ ကွာယာသီချင်းများ ဟာ ပါဝင်သူတိုင်း နှလုံးသွေးထဲ စီးဝင် သွားရုံမက ပူဇော်ခြင်းမှာ ကချင်အက အား ဖြင့် ဆက်ကပ်မှုဟာလည်း ရှုမငြီးဖွယ် မျက် စိ ပသာဒ ပေးစွမ်းလွန်း လှတာကိုတော့ ဝန်ခံရမှာပါ။

Kansas မှ Private ကျောင်း တစ်ခုမှာ စာပို့ချသူ ဆရာလဲဖြစ်တဲ့ ဘုန်း တော်ကြီး David Michael ရဲ့ ခေါင်း ဆောင်မှုဆိုင်ရာ ပို့ချမှုဟာ လူငယ်တွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့သလို ဒေါက် တာ Lucy Huang ရဲ့ အမေး အဖြေ ကဏ္ဍနဲ့အတူ ကျန်းမာရေးဆိုင်ရာ ဝေမျှ ချက်ဟာလည်း လူငယ် လူကြီးများသာမက ရဟန်း သီလရှင်များကိုပါ ငေးငိုင်ဖို့ မေ့ လျော့စေခဲ့ပါတယ်။ NCBAC ရဲ့ ဝိညာဉ် ရေးလမ်းညွှန် ဘုန်းတော်ကြီး Timothy KSL မှလည်း မတ္တားတရားရဲ့ အရေးပါလှ ပုံကို စိတ်အားထက်သန်စွာ ဟောကြား စာမျက်နှာ ၁၉ သို့ . . .

မြစ်ကြီးနား ပညာရေးကော်မရှင်၏ ပထမဦးဆုံးသော အမျိုးသမီးဒါရိုက်တာနှင့် တွေ့ဆုံခြင်း

မေး။ ။ ဒေါက်တာအနေနဲ့ ဦးစွာ မိတ်ဆက်ပေးပါအုံး။

ဖြေ။ ။ ဟုတ်ကဲ့။ ဒေါက်တာနာမည် ကနန်ဖိန်းလှအောင် ဖြစ်ပါတယ်။ မရှုတန်ဘောင် အမျိုးပါ။ ဒုက္ခကထောင် ရပ်ကွက်မှာ နေပါတယ်။

မေး။ ။ ဒေါက်တာအနေနဲ့ ဒါရိုက်တာတာဝန်ကို ဘယ်လို ခံယူချက်နဲ့ လက်ခံခဲ့ပါသလဲ။

ဖြေ။ ။ အရင်တုန်းက ကျွန်မအနေနဲ့ ဒီကဏ္ဍပိုင်းမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားခဲ့တာတွေ မရှိခဲ့ပါဘူး။ "ဒီဝန်က ဒီလောက်ကြီး လေးလိမ့်မယ်၊ ကျယ်ပြန့်လိမ့်မယ်" လို့လည်း ထင်မထားခဲ့ပါဘူး။ ဘုန်းတော်ကြီး ဒေါက်တာ ဂျိုးဇက်ယုံဝါ ဦးဆောင်ပြီး ဒီကော်မရှင်နဲ့ မိသားစုကလေးများ၊ စစ်ရှောင်စခန်းက ကလေးများ၊ တောင်တန်းဒေသများ က ကလေးတွေရဲ့ ပညာရေးအတွက် ထောက်ပံ့နေမှုတွေကို ကြည့်ပြီး အံ့ဩခဲ့ရတယ်။ ကျွန်မလည်း ဘုရားသခင်အသုံးပြုမယ်ဆိုရင် မိမိတတ်နိုင်တဲ့ ဘက်ကအမှု ထမ်းဆောင်ပါမယ်လို့ လက်ခံခဲ့တာပါ။ ဖာသာရဲ့ ကြိုးစားမှုအပေါ် လည်း အရမ်းပဲဂုဏ်ယူမိတယ်။ ချီးကျူးမိပါတယ်။

မေး။ ။ ပညာရေး ကော်မရှင်ရဲ့ ဒါရိုက်တာအဖြစ် အဖဆရာတော်ဘုရားမှ ကမ်းလှမ်းလာချိန် ဘယ်လိုခံစားခဲ့ရပါသလဲ။

ဖြေ။ ။ အဖဆရာတော်ကြီးက ဒီကိစ္စနဲ့ ပတ်သတ်ပြီး လွန်ခဲ့တဲ့ ၄ လလောက်က ဖုန်းဆက်လာတယ်။ ဒါရိုက်တာ တာဝန်ကို ထမ်းဆောင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီအချိန် ကျွန်မဘက်ကလည်း သာသနာတော်ကြောင့်သာ ဒီလောက်ပညာတွေ သင်ယူနိုင်ခဲ့တယ်ဆိုတော့ ပြန်ပြီးပေးဆပ်ချင်တဲ့ စိတ်နဲ့ ကြိုးစားပါမယ်လို့ ဆရာတော်ကြီးကို အဖြေပေးပြီး လက်ခံခဲ့ပါတယ်။

မေး။ ။ ဒေါက်တာက အာဖီအေ ကချင်အသံလွှင့်ဌာနမှာ နှစ်ပေါင်းများစွာ ဆက်ကပ်ရင်း နောက်ဆုံး နိုင်ငံတကာအထိ ပညာ တော်သင် စေလွှတ်ခြင်းကို ခံခဲ့ရတယ်။ ဒီ အကြောင်း စာဖတ်ပရိတ်သတ်တွေကို ပြောပြပေးပါနော်။

ဖြေ။ ။ ဟုတ်ကဲ့။ ၁၉၉၉ ခုနှစ်က စပြီး ဖိလစ်ပိုင်နိုင်ငံ (ကီရန်းမြို့)မှာရှိတဲ့ အာဖီအေ ကချင်အစီအစဉ် အသံလွှင့်ဌာနမှာ ၂၀၀၆ ခုနှစ်အထိ ဆက်ကပ်အမှု ထမ်းခဲ့တယ်။ ၂ နှစ်အတွင်း အလုပ်လုပ်ရင်း အင်္ဂလိပ်စာကို လေ့လာခဲ့တယ်။ ၂၀၀၁ ခုနှစ်ကစပြီး ဒယ်လာဆာ(စ်) University Educationist Leadership Master မှာ အချိန်ပိုင်း တက်ရောက်နိုင်ခဲ့ပြီး ၄ နှစ်ကြာမှ Master ဘွဲ့ တစ်ခုရခဲ့တယ်။ RVA ကအလုပ်တွေကို ညသန်းခေါင်မှာ လုပ်ခဲ့ရတယ်။ သတင်းယူ၊ သတင်းရေး၊ အသံသွင်းရတဲ့ အလုပ်ကလည်း လွယ်လှတဲ့ အလုပ်တွေ မဟုတ်ပါဘူး။



၂၀၁၆ မှာ RVA က သက်တမ်းပြီးဆုံးလို့ အဖဆရာတော် ဘုရားရဲ့ လမ်းညွှန်မှုနဲ့ ဂျာမနီ နိုင်ငံက KIAD Scholarship ရရှိသွားပြီးနောက် တက္ကသိုလ်တစ်ခု တက်ရောက် ခွင့်ရခဲ့ပါတယ်။ အဲဒီမှာ အင်္ဂလိပ်ကို မသင်တဲ့အတွက် ဂျာမနီစာနဲ့ ဘာသာစကားကို ၆ လ ကျော် အရင်သင်ယူခဲ့ရတယ်။ ၂၀၁၀ ခုနှစ်မှာ ပညာရေးနဲ့ ပတ်သတ်တဲ့ ဘွဲ့တစ်ခု ထပ်မံရရှိခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကိုပြန်လာပြီးမှ ပညာရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍနဲ့ ၃ နှစ်တိတိ ပညာသင်ယူခဲ့အပြီး Phd ဘွဲ့ကို ထပ်မံ ရယူခဲ့တာပါ။

မေး။ ။ ဒေါက်တာအနေနဲ့ ဒီလို ကြိုးစားခဲ့တဲ့အခါမှာ ဘယ်အရာက အင်အားဖြစ်စေခဲ့ပါသလဲ။

ဖြေ။ ။ အမှန်တကယ် ကျွန်မက အစွမ်းအစရှိလို့တော့ မဟုတ်ပါဘူး။ မိသားစုအခြေ အနေကအစပေါ့။ ဒုက္ခအခက်အခဲတွေ ကြုံရတိုင်း အခုထိ လူကြိုက်များနေတဲ့ You raise me up သီချင်းကို အမြဲနုလုံးသွင်းထားတယ်။ ကိုယ်တော်မြတ်ရှေ့သွားပြီး ဆုတောင်းခဲ့တယ်။ ငိုခဲ့တယ်။ တစ်ခါတစ်လေ အဲဒီမှာပဲ အိပ်ပျော်သွားခဲ့တယ်။ ဒီလို ဖြစ်လာအောင် လမ်းပြပေးတဲ့ အဖဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်၊ ဆရာတော်ပေါလ်ဖိန်ထုန်းဂရောင်၊ ဘုန်းတော်ကြီးလမိုင်၊ ဘုန်းတော်ကြီး ဂျွန်ဇော်၊ ဘုန်းတော်ကြီး ဒေါက်တာပီတာ ခါးအောင်တူးနဲ့ဓမ္မဆရာ၊ ဆရာမတွေရဲ့ ကျေးဇူးတော်တွေပါ။

မေး။ ။ လက်ရှိမှာ ပညာရေးနဲ့ ပတ်သက်ပြီးမှ ဘယ်အဖွဲ့အစည်း၊ ဘယ်ကဏ္ဍတွေမှာ ပါဝင်ကူညီပေး နေပါသလဲ ဆိုတာကိုသိချင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ သိပ်မကြာသေးခင်ကမှ မြစ်ကြီးနား ကက်သလစ်သာသနာပညာရေး ကော်မရှင်ရဲ့ ဒါရိုက်တာ တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပါတယ်။ ကချင်အမျိုးသား ပညာရှင်များ အဖွဲ့မှာလည်း အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်နေပါတယ်။ တစ်ခြား ပညာရေး ကဏ္ဍတွေမှာလည်း မိမိတတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးနေပါတယ်။

မေး။ ။ ကက်သလစ် အသင်းတော်မှာ အမျိုးသမီးတွေကို ရှေ့တန်းတင် နေရာပေး

လာတာ တွေ့ရတယ်။ ဒါနဲ့ ပက်သက်လို့ ဒေါက်တာအနေနဲ့ ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ကျွန်မအနေနဲ့ အခုမှနေရာပေးလာတယ်လို့ မမြင်မိပါဘူး။ အသင်းတော်မှာ အစကနဦးကနေ အမျိုးသမီး၊ အမျိုးသားကြား Gender Discrimination ဆိုတာကို တော့ မတွေ့ရပါဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ ကဏ္ဍပိုင်းမှာ အမျိုးသမီးတွေ နေရာရဖို့ အရည်အချင်းရှိဖို့၊ ပညာတတ်ဖို့တော့ လိုအပ်ပါတယ်။ အခုမှပဲ အမျိုးသမီးတွေကို သိသိသာသာ နေရာပေးလာတယ် လို့တော့ မမြင်မိပါဘူး။

အရင်တုန်းက ကျွန်မရဲ့ အမေတွေလည်း သာသနာမှာ အရမ်းဆက်ကပ် ပါဝင်ခဲ့ပါတယ်။ မြို့ပေါ်က မိခင်တွေ ဦးဆောင်ပြီး တောင်ပေါ်ဒေသဘက်မှာ ဘုန်းတော်ကြီးတွေနဲ့အတူ သာသနာပြုခဲ့ကြတယ်။ အခုလည်း မိခင်များဟာ အသင်းတော်အတွက် အများကြီး ကြိုးစားနေကြပါတယ်။

မေး။ ။ ယနေ့ခေတ် လူငယ်တွေဆက်ကပ် မှုအပိုင်းမှာ အားနည်းလာတာကို တွေ့ရတယ်။ အဲဒါ ဘာ ကြောင့်လို့ ထင်ပါသလဲ။

ဖြေ။ ။ ခေတ်ပြောင်းလဲ လာတာကြောင့်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ ဆယ်တန်း အောင်တဲ့ ခေတ်နဲ့ ဒီနေ့ဒီချိန် ဆယ်တန်းအောင် တက္ကသိုလ်ခေတ်က မတူတော့ပါဘူး။ နိုင်ငံရေး၊ ပညာရေးနှင့် စီးပွားရေးကအစပေါ့လေ။ နိုင်ငံရေးက Internationalနဲ့ တံခါးဖွင့်လာတဲ့ အခါကျတော့ ဗမာပြည်မှာရှိတဲ့ လူငယ်တွေလည်း International level ထိမြင်တွေ့လာကြတယ်။ Competition တွေများလာတယ်။ ပညာရေးမှာဆိုရင်လည်း သူထက်ငါသာမှ Future မှာ သေချာမယ် စသဖြင့်ပေါ့။ မိဘတွေကလည်း ဒါကိုမြင်တွေ့လာတယ်။ ဒါကြောင့် တစ်ဖက်ကနေ ပြန်ကြည့်ရင်လူငယ်တွေ ဆက်ကပ်မှုအပိုင်း အားနည်း လာသလားလို့ မြင်မိပါတယ်။ ကျွန်မတို့ ခေတ်တုန်းက ဆယ်တန်းအောင်ပြီးရင် အသင်းတော်က ဖွင့်တဲ့ ဆက်ကပ်သင်တန်းတွေ တက်ရတယ်။ မိဘတွေ၊ အစ်ကိုအစ်မတွေ ဘက်ကလည်း တိုက်တွန်းတာတွေရှိခဲ့တယ်။

ဒါပေမဲ့ အခုနောက်ပိုင်း ဆက်ကပ်

လူငယ် သင်တန်းဆိုတာလည်း မရှိတော့ဘူးလို့ မြင်တယ်။ ဆက်ကပ်ပြီး ပြန်လာတဲ့ လူငယ်တွေလည်း မိမိရဲ့ အတွေ့အကြုံ Share လုပ်တာ မတွေ့ရဘူး။ ဒါကြောင့်မို့ နည်းပါးလာတယ်လို့ပဲ မြင်တယ်။

ဆက်ကပ်ခြင်းဆိုတာကို လူငယ်တွေ မသိကြဘူး။ ပြီးတော့ မြစ်ကြီးနားသာ နာမှာလူငယ်တွေ ဆက်ကပ်ဖို့လိုသေးတယ် ဆိုတာကိုလည်း သိပုံမရဘူး။ လူငယ်တွေကို ဒီကနေ ဆက်ကပ်ဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။

မေး။ ။ ဆက်ကပ်ခြင်း ဆိုတာကို ဒေါက်တာအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဆက်ကပ်ခြင်းဆိုတာ ဘုရားသခင်ထံက ကောင်းချီးခံယူခြင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်မ ဆယ်တန်းအောင်တဲ့အခါ စာမတတ်သေးတဲ့ ကလေးတွေကို ကိုယ်တတ်တဲ့ ပညာတွေ ဝေမျှချင်ခဲ့တယ်။ ဆက်ကပ်တယ်ဆိုတာကို နားမလည်ခဲ့ဘူး။ ခုနကပြောသလို ဆရာမတစ်ဦးအနေနဲ့ ဆက်ကပ်ဖြစ်ခဲ့ပါတယ်။ ဘုရားသခင်မှ ကျေးဇူးတော် ပြန်ခံစားလာရတယ်။ ဒါကြောင့် ဆက်ကပ်တယ်ဆိုတာ အလဟဿမဟုတ်ဘူး။ ကျေးဇူးတော် ပြန်ခံစားရဖို့ပဲလို့ မြင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါ။ ဒေါက်တာအနေနဲ့ စာဖတ်ပရိတ်သတ်တွေကို အားပေး လမ်းညွှန် စကားလက်ဆောင် ပြောပေးပါဦးနော်။

ဖြေ။ ။ ကျွန်မအနေနဲ့ အရမ်းကြီးတော်လို့ တတ်လို့ ဒီပညာရေးကော်မရှင် ဒါရိုက်တာ တာဝန်ထမ်းဆောင်တာ မဟုတ်ပါဘူး။ အသင်းတော်ရဲ့ ကျွန်မအပေါ် အားကိုးမှုကို လေးစားတယ်၊ တန်ဖိုးထားတယ်။ ဘုရားသခင်အတွက် ပြန်ပြီး အမှုထမ်းပေးတာပါ။ ဒါကြောင့် ဘာသာတူတွေ အားလုံးရဲ့ ကူညီမှု လမ်းပြမှုတွေ လိုအပ်နေပါတယ်။ ကျွန်မနဲ့ အတူ အသင်းတော်ရဲ့ ပညာရေးကဏ္ဍ ပိုပြီး တိုးတက်အောင် ဝိုင်းဝန်း ဆောင်ရွက်ကြရအောင်လို့ ပြောချင်ပါတယ်။

မေး။ ။ အခုလို ဖြေကြားပေးတဲ့ ဒေါက်တာကိုအထူး ပဲ ကျေးဇူးတင်ရှိ ပါ တယ်။

ဟုတ်ကဲ့။ ။ ကျေးဇူးတင်ပါတယ်။

ဂျွန်ဆိုင်းလတ်အောင်



ရခိုင်ပြည်နယ်တွင် မှီတင်းနေထိုင်ကြသော မတူကွဲပြားသည့် တိုင်းရင်းသားမျိုးနွယ်စုများအကြား လူမှုပေါင်းသင်းဆက်ဆံရေးတွင် သဘာဝဇာတ ဖြစ်စေရေး ဖိစိတ်ပေးလုပ်ငန်း

ဤစီမံကိန်းလုပ်ငန်းကို မြန်မာနိုင်ငံကက်သလစ် အသင်းတော်၏ ငြိမ်းချမ်းရေးနှင့်တရားမျှတခြင်းကော်မရှင်မှ DAI - Kannlet, အလှူငွေဖြင့် ဖွဲ့စည်းပေးသည့် နိုင်ငံတော်-၂၀၁၇အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်စီမံကိန်းလုပ်ငန်း ဖြစ်ပါသည်။ ငြိမ်းချမ်းရေးနှင့်တရားမျှတခြင်းကော်မရှင်သည် ဖိနှိပ်ခံ လူတန်းစားများနှင့်တစ်လုံးတစ်တည်းရှိခြင်း၊ မတူကွဲ ပြားမှုများစွာရှိသည့် တိုင်းရင်းသားများ၊ ဘာသာရေး ယုံ ကြည်ချက်များ၊ ရိုးရာထုံးတမ်းအစဉ်အလာများ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ကူညီဆောင်ရွက်ပေးခြင်း၊ အသင်းတော်၏ လူမှုကျင့်ဝတ်ဆိုင်ရာ သွင်သင်ချက်များကို မြှင့်တင်ပေးခြင်း၊ လူ့အခွင့်အရေးနှင့်ဘာသာရေး လွတ်လပ် ခွင့်တို့အတွက်ဆောင်ရွက်ပေးနေသည့် ကက်သလစ် အ သင်းတော်၏ အဖွဲ့စည်းတစ်ခုဖြစ်ပြီး ၂၀၀၆ခုနှစ်တွင် မြန်မာ နိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့မှ စတင်တည် ထောင်ခဲ့ပြီး၊ သမိုင်းကြောင်းနှင့် သက်တမ်းကာလအားဖြင့် တိုတောင်းသော်လည်း လက်ရှိနိုင်ငံရေး၊ လူမှုရေးနှင့်တိုင်း ရင်းသားအရေးတို့၏ အလားအလာနှင့်ဖြစ်လာနိုင်ချေရှိမှုတို့ ကို ထင်ဟပ်ပြနေသောအဖွဲ့စည်းဖြစ်ပါသည်။

ဖိစိတ်ပေးလုပ်ငန်းအခြေအနေအခြေ

ဤစီမံကိန်းသည် ရာစုနှစ် ကာလအဆက်ဆက် မေ့လျော့ခြင်းခံနေရသောရခိုင်ပြည်နယ်အတွင်းရှိတိုင်းရင်း သားလူနည်းစုများအတွက်ရည်ရွယ်လုပ်ဆောင်ပေးသောစီ မံကိန်းဖြစ်ပါသည်။ ထိုသူတို့သည် ပြည်နယ်အတွင်း၌လူ နည်းစုများဖြစ်ကြသည်နှင့်အညီ သူတို့၏အခက်ခဲများ၊ ဆန္ဒ များနှင့်သူတို့၏အခွင့်အရေးများတို့သည်လည်းအမြဲတစေလျစ် လျူရှုခြင်းခံနေရပါသည်။ ငြိမ်းချမ်းရေးပြုပြင်ပြောင်းလဲမှုအ ဆင့်ဆင့်များနှင့် ဖွံ့ဖြိုးတိုးတက်မှု အပိုင်းတို့တွင်လည်းလူ နည်းစုများ၏ ပါဝင်မှုအခန်းကဏ္ဍသည် နည်းပါးပါသည်။ ဒေသခံလူမှုအဖွဲ့စည်းများ၏ သတင်းအချက်အလက်များအ ရကြိုလူနည်းစုတိုင်းရင်းသားများတို့သည်လွတ်လပ်၍တရား မျှတသော၊ ကိုယ်ပိုင်ပြုငြိမ်းခွင့်ရှိသော ဒီမိုကရေစီနိုင်ငံအ သွင်သို့သွားရာတွင် အဆင့်ဆင့်ဖြတ်သန်းရသည့်အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ဌာနေ တိုင်းရင်းသားတို့၏ အခွင့်အရေးတို့နှင့်ပတ်သက်၍ အသိ ပညာအလွန်ပင် နည်းပါးကြပါသည်။ ဒေသခံလူမှုအဖွဲ့စည်း ကွန်ယက်များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ဒေသခံလူ နည်းစုတိုင်းရင်းသားများ၏ လိုအပ်ချက်များတို့ကို တစ်စိတ် တစ်ပိုင်းကူညီဆောင်ရွက်ပေးရန် ဤလုပ်ငန်းစဉ်ကို စတင် ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်၏ရည်ရွယ် ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

- ၁။ မတူညီသော လူမျိုးစုများအကြားတွင် တင်းမာမှုများကို လျော့ချပေးရန်၊
- ၂။ သာ၍ကောင်းမွန်သော ထိတွေ့ဆက်ဆံမှုများရရှိလာ စေရန်နှင့် အပြန်အလှန် နားလည်မှုရှိလာစေရန်၊
- ၃။ စည်းလုံးညီညွတ်စွာ အပြန်အလှန် တွေ့ဆုံစကားပြော ကြ ခြင်းဖြင့်သဘာဝဇာတဖြစ်သော လူမှုအဖွဲ့စည်းများဖြစ်လာ စေရန်၊
- ၄။ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍတို့တွင် ရခိုင်ပြည်နယ်ရှိ လူနည်းစု တိုင်းရင်းသားမျိုးနွယ်စုများပိုမို ပါဝင်လာနိုင်စေရန်၊
- ၅။ လူနည်းစု တိုင်းရင်းသားမျိုးနွယ်စု အချင်းချင်းနှင့်နိုင်ငံ တကာတို့ဖြင့် ဆက်သွယ်ဆက်ဆံနိုင်သော လူမှုဆက် သွယ် ရေးကွန်ယက်တစ်ခု တည်ထောင်နိုင်ရန်၊
- စီမံကိန်းလုပ်ငန်းမှ ဦးတည်ထားသောလူမှုအဖွဲ့စည်းများ၊



ငြိမ်းချမ်းရေးနှင့် တရားမျှတခြင်းကော်မရှင်သည် ရခိုင်ပြည်နယ်အတွင်းရှိ-ရခိုင်၊ခမီ၊မရီ၊သက်၊ဒိုင်းနက်(ဆက္က မ)၊အရိုချင်း၊မရာမာကြီး(ကမန်)၊စသောလူမျိုးစုများကို အဓိက ဦးတည်ထားပါသည်။ ဤမျိုးနွယ်စုများသည် ရခိုင် ပြည်နယ်တွင် အမျိုးအမည်ကွဲပြားမှုအများဆုံး လူမျိုးများဖြစ် ကြပြီးသူတို့၏ သဘောထားဆန္ဒများနှင့် အခွင့်အရေးများသည် လည်း၊ ခေတ်အဆက်ဆက်မေ့လျော့ခြင်း၊လျစ်လျူရှုခြင်းခံ ခဲ့ရပါသည်။ ဤလူနည်းစုသည်ဒေသတွင် ကျားမတန်းတူ ရေးနှင့်အခြားသောပညာရေးကဏ္ဍများတွင်လည်းနိမ့်ပါးသူ များဖြစ်ကြပြီး၊ မိမိတို့၏မိသားစုပတ်ဝန်းကျင်နှင့် သားသမီး များကိုလည်းမည်သို့ပြုစုပျိုးထောင်ပေးရမည်ကိုမသိကြပေ။ ဤလုပ်ငန်းစီမံကိန်းကုပုဂ္ဂိုလ်များကွန်း၊ ကျောက်တော်၊ မြောက် ဦး၊ပေါက်တော်၊ မင်းပြားနှင့်စစ်တွေမြို့တို့တွင် အကောင် ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဆောင်ရွက်ရ မည့်လုပ်ငန်းများအနေဖြင့်ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသဖြင့်ပညာရပ်များကို နားလည်သဘောပေါက်စေရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းများ၊လူမှုရေးကိစ္စရပ် များဆိုင်ရာ ပေါင်းစည်းညီညွတ်ခြင်းသင်တန်းများ၊ ကျားမ တန်းတူအခွင့်အရေးဆိုင်ရာသင်တန်းများ၊ဌာနေတိုင်းရင်း သားတို့၏အခွင့်အရေးများလိုအပ်ချက်(သို့)ရည်ရွယ်ချက်တစ် ခုခုကိုဖြစ်မြောက်အောင်ဆောင်ရွက်နည်းသင်တန်းများနှင့် ပြဿနာတစ်ရပ်ကိုထိတွေ့ဆက်ဆံပြောဆိုခြင်းဖြင့်အကြမ်း ဖက်မှုကိုရှောင်ရှားခြင်း၊(အကြမ်းမဖက်ခြင်း)စသောသင် တန်းများကိုသက်ဆိုင်ရာမြို့နယ်များရှိဟိုတယ်အစည်းအ ဝေးခန်းမများနှင့်လူစုလူဝေးပြုလုပ်နိုင်သည့်နေရာဒေသများ တွင်ပြုလုပ်သွားမည်ဖြစ်ပါသည်။

အဆစ်ရွတ်စစ်ဆေးစဉ်အဖွဲ့စည်းများ

- ၁။ သင်တန်းများ-(ပုဂံကားကျွန်း၊ကျောက်တော်နှင့်မြောက်ဦး တစ်မြို့လျှင် ငါးရက်ကြာ သင်တန်းများတစ်ကြိမ်စီ)
- ၂။ လူထုအသိပညာပေးဆိုင်ရာလှုပ်ရှားမှုများ-(ပုဂံကားကျွန်း မြို့နယ်ရှိကျေးတောနှင့်ပန်းနွဲ့ရွာမြောက်ဦးမြို့နယ်ရှိဝေလာ ပိနှင့်လောင်းရှည်ချောင်းကျေးရွာနှင့် ကျောက်တော်မြို့နယ် ရှိသံချောင်းကျေးရွာ၊စသောနေရာငါးခုတွင်ပြုလုပ်မည်။ဤ လှုပ်ရှားမှုတွင်လက်ဆင့်ကမ်းစာစောင်များ၊နံရံကပ်စာစောင် များကိုဖြန့်ချိပေးသွားမည်။
- ၃။ စစ်တွေဟိုတယ်တွင်လူထုတွေ့ဆုံဆွေးနွေးပွဲ(ဒေသခံအ ကြီးကဲများ၊သက်ဆိုင်ရာအာဏာပိုင်များ၊တိုင်းရင်းသားကို ယ်စားလှယ်များ၊အရပ်ဖက်လူမှုအဖွဲ့စည်းများ၊အမျိုးသမီးကို ယ်စားလှယ်များ)

စီမံကိန်း နောက်ဆုံး စစ်တွေမြို့ လူထုတွေ့ဆုံဆွေးနွေးပွဲ Fo- rum ခေါင်းစဉ်: "မတူကွဲပြားခြင်းမှ စည်းလုံးညီညွတ်ခြင်းသို့" မတူညီသော အဖွဲ့စည်းအသီးသီးမှ တူညီသော ကောင်းကျိုး ချမ်းသာကို ရှာဖွေဖော်ထုတ်ခြင်း အစည်းအဝေး၏ရည်ရွယ်ချက်နှင့်မျှော်မှန်းချက်ရလဒ် အသိပညာပေးခြင်းနှင့် မျှတသော၊အများလက်ခံနိုင်သော လူမှုအဖွဲ့စည်း မူဘောင်တို့ကို အပြန်အလှန်နားလည်မှုနှင့်ယုံ ကြည်မှုတည်ဆောက်ခြင်းအားဖြင့်ရပ်ရွာအေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်အတူတကွပူးပေါင်း လုပ် ဆောင်နိုင်မည်။ စီမံကိန်းလုပ်ငန်းမိတ်ဆက်ခြင်း(Project Orientation) နှင့် အထောက်အကူပြု မျိုးနွယ်စုကိုယ်စားပြု ကိုယ်စားလှယ်များ ဖွဲ့စည်းခြင်း-(Formation of the Steer- ing Committee)၊ စီမံကိန်းလုပ်ငန်းအစပြု မိတ်ဆက်ခြင်းအခမ်းနားနှင့် မျိုး နွယ်စုကိုယ်စားလှယ်များပါဝင်သော အထောက်အကူပြုအဖွဲ့ စည်းကိုပြုလုပ်ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ဤလုပ်ငန်းအစ ပြု မိတ်ဆက်ခြင်းနှင့် မျိုးနွယ်စုကိုယ်စားလှယ်များပါဝင်သော အထောက်အကူပြုအဖွဲ့ စည်းကိုမြန်မာနိုင်ငံလုံး ဆိုင် ရာ JP ဒါရိုက်တာ Fr.Thomas, Thang ShanMong, နှင့် စီမံ ကိန်း မန်နေဂျာ ဆရာ Romanus-ရှယ်ထန်းပတ်တို့မှ ဇူလိုင် လ ၄၊ ၅၊ ၆၊ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်ရှိ မြောက်ဦး မြို့ နယ်၊ ကျောက်တော်မြို့နယ်၊ ပုဂံကားကျွန်းမြို့နယ် အသီးသီး တို့တွင်ငါးရက်ကြာ ကွင်းဆင်းပြီး ကျင်းပခဲ့ခြင်းဖြစ်သည်။

ဤလုပ်ငန်းစဉ်တွင် ရခိုင်၊ ခမီ၊မရီ၊ သက်၊ ဒိုင်းနက် (ဆက္ကမ)၊ အရိုချင်း၊ မရာမာကြီး(ကမန်)၊ စသောတိုင်းရင်း သား မျိုးနွယ် စုများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ရှေ့ဆက် လုပ်ငန်းစဉ်များ ကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။ ရခိုင် ပြည်နယ်တွင် မှီတင်းနေထိုင်ကြသော ဤတိုင်းရင်းသား မျိုးနွယ်စုများသည်လည်း အခြား မြန်မာဌာနေတိုင်းရင်းသား များကဲ့သို့ပင် ရိုးသား ဖြူစင်ဖြောင့်မတ်ကြပြီး၊ ရိုင်းပင်း ကူညီတတ်သူများ ဖြစ်ကြပါသည်။ သို့သော် ပညာရေး၊ ကျန်းမာရေး၊စီးပွားရေး၊ဌာ နေတိုင်းရင်းသားတို့၏ရပိုင်ခွင့် အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အခန်းကဏ္ဍတို့တွင် အသိပညာများနည်းပါးလျှက်ရှိပြီး၊ ဖွံ့ဖြိုးမှုလည်းနည်းပါး နေ သေးသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်ခဲ့ရပါသည်။

သာသနာပြုများတွေ့ဆုံခြင်းဖြင့် ခွန်အားယူခြင်း

မန္တလေးရိုက်ကားချုပ် သာသနာလုံး ဆိုင်ရာ သစ္စာသုံးပါးခံ သူတော်စင်များအ သင်းမှ တာဝန်ခံရဟန်းတော်မှဦးဆောင်ပြီး မန္တလေးမြို့ပေါ်ရှိသီလရှင်များနှင့် မန္တလေး သာသနာရွှေဘုံရုံရှိ သီလရှင် စုစုပေါင်း (၂၅) ပါးတို့သည် တစ်ရက်တာဥပုသ်စောင့် ခြင်းကိုခင်ဦးမြို့နယ်၊ မုံလှ စိန်မိုက်ကယ် ဘုရားကျောင်းတွင်စုပေါင်းပြုလုပ်ကြသည်။

နံနက် (၉:၀၀) နာရီတွင် တစ်နာရီ ကိုယ်တော် မြတ်ဖူးမြော်ခြင်းဖြင့် အစပြုခဲ့ကြ သည်။ ၎င်းနောက် သစ္စာသုံးပါးခံ သူတော် စင်များအသင်း၏ တာဝန်ခံ ဘုန်းတော်ကြီး Rev. Fr. Peter မျိုးခင်မှ သူတော်စင်တို့၏ Charismနှင့်သာသနာပြုခြင်းအကြောင်းကို ဝေမျှရာတွင် အသင်းရိုက်ကားအသီးသီးမှသီလ ရှင်များသည် အသင်းတော်၏ အမာခံတပ် သားများ ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ လုပ်ဆောင်ချက်များမှာ အရေးပါကြောင်း၊ မိမိတာဝန်ကျရာ ကဏ္ဍများ၌ အကောင်းဆုံး တာဝန်သိသိ လုပ်ဆောင်ရန် လိုအပ် ကြောင်းပြောကြားခဲ့သည်။ ထိုသို့ မိမိ၏ အနစ်နာခံပေးဆပ်မှုသည် အသင်းတော်၏ တိုးတက်မှုဖြစ်ကြောင်း၊ မိမိ၏ပေါ့လျော့မှု၊ တာဝန်မကျေမှုတို့သည် ဆုံးရှုံးမှုကို ဖြစ် သွားစေနိုင်ကြောင်းနှင့် မိမိတို့၏ Charism၊ ခံယူထားသော ဘဝနှင့်အညီ လက်တွေ့ သက်သေခံရန်လိုအပ်ကြောင်းပြောခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင်လည်း စုံစမ်းခြင်း၊ နောက်ယုတ်ခြင်း တွေ့ရှိမယ်၊ ထိုအရာများ ကို လွယ်လွယ်နှင့် စိတ်ဝင်တက်မှု၊ အရုံး မပေးဖို့၊ မိမိရဲ့ခေါ်တော်မူခြင်းကို တန်ဖိုး ထားစေလိုကြောင်း၊ ရရှိထားသော ခေါ် တော်မူခြင်းကိုဘယ်အရာနှင့်မျှ လဲလှယ်၍ မရကြောင်း၊ စိတ်ဝင်တက်မှုသည်အခါတွင် သီလရှင်အချင်းချင်းအားပေးကြဖို့၊ လက်တွဲ ခေါ်ဆောင်ကြဖို့၊ သာသနာပြုအချင်းချင်း မောင်နှမအရင်းစိတ်ဝင်တက်ဖြင့် ဘဝကိုဆက် ကပ်စေလိုကြောင်းပြောသည်။ Communi- ty ၌ တစ်လတစ်ကြိမ် ဥပုသ်စောင့်ခြင်းကိုပုံ မှန်လုပ်ဆောင်ရန် အရေးကြီးကြောင်းနှင့် ဖွဲ့စည်းလိုက် တွေ့ဆုံခြင်းကိုလည်း ပုံမှန်လုပ် ဆောင်ရန် အရေးကြီးကြောင်း၊ တစ်ဦးနှင့် တစ်ဦးတွေ့ဆုံခြင်းသည်ခွန်အားအသစ်ဖြစ် စေကြောင်းပြောသည်။ ၎င်းအပြင် တိုးတက် ပြောင်းလဲနေသော အခြေအနေအရပ်ရပ်တို့ နှင့်အတူ မိမိ၏ သာသနာပြုလုပ်ငန်းတွင် သမာရီးကျ ဆက်ကပ်မှု မဖြစ်စေဘဲအတွေး အခေါ် ပေးဆပ်မှုများ၌ ပြုပြင်ပြောင်းလဲရန် လိုအပ်သည့်အတွက် မိမိ၏ကိုယ်ပိုင်အရည် အချင်းများကိုရပ်တန့်မထားဘဲအမြဲမွမ်းမံပေး ရန်လိုအပ်ကြောင်းပြောပါသည်။ သို့မှသာ လျှင် သာသနာပြုရာ၌ ပိုမိုထိရောက်စေ မှာဖြစ်ကြောင်း၊ အကြီးအကဲ၏ ပံ့ပိုးမှုနှင့် အညီ သီလရှင်တိုင်းသည်လည်းအတူတကွ



ပူးပေါင်းပါဝင် လုပ်ဆောင်ရန် အရေးကြီး ကြောင်း၊ သီလရှင်များသည် အချိန်ကို တန်ဖိုးရှိရှိ အသုံးပြုတတ်ရန် လိုအပ်ကြောင်း၊ ပြောသည်။ မိမိအသင်းရိုက်ကား၏တိုးတက်မှု၊ မိမိ၏ ခေါ်တော်မူခြင်း တိုးတက်မှုသည် မိမိကိုယ်တိုင်တိုးတက်အောင် ပြုပြင်ပြောင်း လဲရန်လိုအပ်ကြောင်း၊ သီလရှင်များသည် မိမိတို့၏ သာသနာအပိုင်မရှိ၊ မိမိသွား ရောက် တာဝန်ထမ်းဆောင်ရသည့် နေရာ များတွေ့သည် မိမိ၏သာသနာဟူသောစိတ် ထားဖြင့် နှလုံးသွင်းအမှုတော်ဆောင်နိုင်ရန် အရေးကြီးကြောင်းကိုလည်း ပြောသည်။ အကောင်းအဆိုးကို သေချာစွာ သိမြင်ပြီး ဆုံးဖြတ်တတ်ကြဖို့၊ လုပ်ဆောင်တတ်ကြဖို့ လိုအပ်ကြောင်း၊ သာသနာပြု အချင်းချင်း စိတ်သဘောညီညွတ်မှုရှိရန်အမြဲဆုတောင်း ပေးကြဖို့ကိုလည်းပြောသည်။ အဓိကအား ဖြင့် ဘုရားရှင်နှင့် အမြဲတမ်းပေါင်းစပ်ဖို့၊ ဘုရားကိုမမေ့ဖို့၊ မယ်တော်သခင်မကိုမိမိ၏ မိခင်သဖွယ်အားကိုးဆုတောင်းကြဖို့၊ တိုက် တွန်းအားပေးနှိုးဆော်ခဲ့ပါသည်။

မတ္တားတရား မစတင်မီသီလရှင်များ အပါဝင်ဖြေခြင်း စက္ကရမင်တူးကို ခံယူကြ ပြီး၊ နံနက်(၁၁:၃၀)တွင် မတ္တားတရားတော် မြတ်ကို ပါဝင်ပူဇော်ကြသည်။ မတ္တားတရား ပြီးသည်နှင့် အတူတကွတွေ့ဆုံ ခြင်းအဖြစ် အစည်းအဝေး ကျင်းပကြသည်။ အစည်း အဝေးကျင်းပရာတွင် ရွှေဘုံရုံမှသီလရှင်တို့ ၏ ပုံမှန်ပြုလုပ်ခဲ့ကြသော အစည်းအဝေး မှတ်တမ်းကို တာဝန်ရှိသူမှ ဖတ်ကြားပေး ပါသည်။ ရွှေဘုံရုံမှ တာဝန်ခံအဖြစ် Sr. Jo- sephine Mi Nge (SCCG), အတွင်း ရေးမှူးအဖြစ် Sr.Christina Htung (SJA),

ဘဏ္ဍာရေးမှူးအဖြစ် Sr. Maria Khin (FMM), တို့မှ ဦးဆောင်ကြပြီးကိုယ်တူကိုယ် ထအားဖြင့်လည်းကောင်း၊ အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် လည်းကောင်း၊ မိမိတို့ဒေသအ တွင်းဆင်းရဲချို့တဲ့သော သက်ကြီးရွယ်အို များကိုပံ့ပိုးကူညီခြင်း၊ ကျောင်းနေရန်အခက် အခဲရှိသော ကျောင်းသူ ကျောင်းသားများ အတွက် ပညာသင်စရိတ် ထောက်ပံ့ပေး ခြင်းတို့ကိုလူသားအကျိုးပြု လူမှုရေးလုပ် ငန်းအဖြစ် စုပေါင်း လုပ်ဆောင်နေကြ ကြောင်းပြောသည်။ မိမိတို့အနေဖြင့် နှစ် လတစ်ကြိမ်စုပေါင်းဝတ်စောင့်ခြင်းနှင့်အတူ အစည်းအဝေးကို ကျင်းပကြကြောင်း၊ တာ ဝန်ခံသီလရှင်မှ ရှင်းလင်း တင်ပြခဲ့ပါသည်။

CRMdy တာဝန်ခံရဟန်းတော်မှ လည်း ဤသို့စည်းလုံးညီညွတ်စွာ လုပ် ဆောင် နေကြသည့်အတွက် ဖုတ်တာဝန်ခံနှင့် အတူ သီလရှင်များအားလုံးကိုကျေးဇူးတင် ကြောင်း၊ ဘုရားရှင်၏ကျေးဇူးတော်ကြောင့် ဤကဲ့သို့လုပ် ဆောင်နိုင်ကြကြောင်း၊ ဆက် လက်ပြီး ကလေး၊ လူငယ်၊ လူကြီး၊ သက် ကြီးရွယ်အိုတို့၏ ဝိညာဉ်ရေးရာများ၌ အထူး စိတ်ဝင်စားပြီး ပိုမိုအားဖြည့် လုပ်ဆောင်ပေး စေလိုကြောင်း၊ ၎င်းအပြင်မိမိရဲ့အစည်း အဝေးမှတ်တမ်းစာအုပ်၊ ငွေစာရင်းရှင်းတမ်း စာအုပ်တို့ကို သေချာစွာ ဖြည့်စွက်သိမ်း ဆည်းထားပြီးအချင်းချင်းလက်ဆင့်ကမ်း ရန်လိုအပ်ကြောင်း၊ ဖြည့်စွက်လမ်းညွှန်အား ပေးခဲ့ပါသည်။

နေ့လည် တစ်နာရီတွင် မုံလှစိန် မိုက်ကယ် ကျောင်းထိုင် ဘုန်းတော်ကြီး Rev. Fr. Augustine Zaw Htun နှင့်အတူ နေ့လည်စာကို သုံးဆောင် ခဲ့ကြပါသည်။

နေ့လည် (၂:၀၀) တွင် မုံလှရွာမှ ပြန်လည် ထွက်ခွာကြပြီး၊ ရေဦး St. Joseph သီလရှင် ကျောင်း၊ မေဂွန် Franciscan သီလရှင် ကျောင်း၊ ရွာတော် St. Joseph သီလရှင် ကျောင်းများသို့ သွားရောက် လည်ပတ် ကြည့်ရှု အားပေးခဲ့ကြသည်။ ရွှေဘုံမြို့၊ Charity သီလရှင် ကျောင်းတွင် ညစာကို အတူတကွ သုံးဆောင်ခဲ့ကြပြီး၊ မိမိတို့ တာဝန်ကျရာ ဒေသအသီးသီးသို့ ပြန်လည် ထွက်ခွာခဲ့ကြသည်။

ဤသို့ သူတော်စင်များအချင်းချင်း အတူတကွတွေ့ဆုံနိုင်ရန် တန်ဖိုးရှိသောအ ချိန်ကိုပေးသနားတော်မူသည့်ဘုရားရှင်ကို ဦးစွာကျေးဇူးတင်ရင်း ကိုယ်တိုင်ဦးဆောင် လိုက်ပါပို့ဆောင်ပေးသောCRMdy တာဝန် ခံဘုန်းတော်ကြီး၊ စေတနာ သဒ္ဓါတရားထက် သန်စွာဖြင့် ကြိုဆိုလက်ခံပေးသော မုံလှ စိန်မိုက်ကယ် ကျောင်းထိုင်ဘုန်းတော်ကြီး နှင့် သီလရှင်များ၊ ဘာသာတူများ၊ နယ်ခံ သီလရှင်ကျောင်းအသီးသီးမှ သီလရှင်များ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါ ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ဆက် လက်ပြီး သာသနာပြုအချင်းချင်းဆုတောင်း ပေးကြပါစို့။

CRMdy မန္တလေး



စာမျက်နှာ ၁၅ မှအဆက်
 သွန်သင်တာတွေကိုလည်း မေ့မရနိုင်သလို
 လူငယ်တွေရဲ့ အချစ်တော် မင်းသားကြီး Fr.
 Iphone လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ဘုန်း
 တော်ကြီး Alphonse ANS ကတော့ ပိုချ
 ချိန်ကြားမှာ Icebreaker အနေနဲ့ သူ့ရဲ့
 တင်ဆက်ဖျော်ဖြေမှုများဟာ ခန်းမထဲက
 တယောက် မကျန်သော လူငယ်တွေကို
 ဆွေ့ဆွေ့ ခုန်စေရုံမက ဆရာတော်တွေ
 ကိုပါ အလုပ်ရှုပ်စေခဲ့ပါတယ်။

လူငယ်သင်တန်းတွေမှာ ၁၄ နှစ်
 ကြာ အတွေ့ကြုံရှိခဲ့တဲ့ ဘုန်းတော်ကြီး Al-
 phonse ANS, SDB ဟာလည်း အစေခံ
 ခေါင်းဆောင်မှုနဲ့ ပါတ်သက်လို့ ဟာသ
 ပျက်လုံး ဇာတ်ကွက်၊ ပုံပမာ စုံလင်စွာနဲ့ အ
 ကျယ်တဝင့် ဝေမျှချက်တွေဟာလည်း FB
 စာမျက်နှာတွေထိ ပျံ့နှံ့ခဲ့ပါတယ်။ ဒီနှစ်မှာ
 လူငယ်ထူးချွန်ဆုများကို NCBAC မှ ပထမ
 ဆုံး အကြိမ်အနေနဲ့ ချီးမြှင့်ပေးခဲ့ရာ သာ
 သနာနယ်သာမက အဖွဲ့အစည်း အတွက် ပါ
 သာရေးနာရေးများမှာ ထဲထဲဝင်ဝင် ကူ
 ညီဦးဆောင်နေတဲ့ လူငယ်များကို ရွေးချယ်
 ခဲ့ရာမှာတော့ Paul Kam Cin (Tulsa,
 Oklahoma), Theresa Lamno (Bowling
 Green, Kentucky), Gabriel Peh Bu
 (DFW, Texas) တို့ကရရှိခဲ့ပြီး ပွဲတော်
 တလျှောက် အကောင်းဆုံး မောင်မယ်ဆု
 ကိုတော့ Henry Zayar Moe (Buffalo,
 New York) နဲ့ Veronica Aye (Texas)
 တို့က အမှတ်တရ ရရှိသွားခဲ့ကြပါတယ်။

ဘာသာတူများ အားလုံးရဲ့ ဖခင်
 သိုးထိန်း ဆရာတော်ကြီးများရဲ့ အားပေး
 ဆုံးမစကားများဟာလည်း ရင်ထဲနှလုံးထဲ စွဲ
 ကျန်နေမယ်ဆိုတာ အားလုံးရဲ့ ဆိတ်ငြိမ်စွာ
 စူးစိုက် နားထောင်မှုက သက်သေပြနေပါ
 တယ်။ ဒါတင်မက ညပိုင်းဖျော်ဖြေမှု အစီအ
 စဉ်တွေမှာ တင်ဆက်ခဲ့ကြတဲ့ ရိုးရာယဉ်
 ကျေးမှု ကပြမှုများနဲ့ အဖွဲ့လိုက် သီဆို ချီး
 မွမ်းမှု တွေဟာလည်း နှလုံးရပ်မတတ် မျက်
 တောင်ခတ်ဖို့မေ့မတတ် ဖြစ်စေရုံတင်မက
 ပြည်မြန်မာက ဓလေ့ထုံးတမ်းနဲ့ ဇာတိ ချက်
 ကြွေကိုလည်း လွမ်းဆွတ်စေခဲ့တာကိုတော့
 အားလုံးတူညီစွာ ခံစားကြရမှာပါ။

NCBAC ရဲ့ အဖွဲ့အစည်းတွေ အား
 လုံး ပိုလို့ ချစ်ကြည်ရင်းနှီးပြီး စည်းလုံးမှု
 ပိုမိုခိုင်မြဲစေဖို့ ရည်ရွယ်ချက်နဲ့အတူ NCBAC
 ဖလား အမျိုးသားဘောလုံးပြိုင်ပွဲကိုလည်း
 အဆိုပါ ၄ ရက်တာအတွင်း မမောစတမ်း

ယှဉ်ပြိုင် စေရာ အားလုံး ကျားကုပ် ကျားခဲ
 ကြိုးစားရင်း နောက်ဆုံးမှာတော့ Chicago
 အဖွဲ့က ပထမဆုံးအကြိမ်မြောက် ဖလားကို
 ထိုက်တန်စွာ ကိုင်မြောက်နိုင်ခဲ့ပါတယ်။ အ
 မျိုးသမီးများကိုလည်း ချန်လှပ်ထားတဲ့
 NCBAC ဟာ အမျိုးသမီး ဘော်လီဘော
 ပြိုင်ပွဲကိုလည်း အောင်မြင်စွာ စီစဉ်နိုင်ခဲ့ပြီး
 Kansas သမီးပျိုလေးများ အဖွဲ့က ဖလားကို
 သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲစဉ်များ
 အတွင်း ဆရာတော်ကြီး Lucius Hre Kung
 အပါအဝင် အမာခံအနေနဲ့ စစ္စတာရ်လေး
 များကလည်း ပွဲစဉ်တိုင်းလိုလိုကို ရင်ဖို
 လိုက် မောဖွယ် အားပေးရုံမက ဘုန်းတော်
 ကြီးများပင် ကွင်းလယ်ခိုင်အဖြစ် ပါဝင်ကူညီ
 ခဲ့တဲ့အထိ ပြိုင်ပွဲဟာ အသက်ဝင် အထ
 မြောက်ခဲ့ပါတယ်။

လိုက်ကာ နောက်ကွယ်မှာတော့
 မပြောဘဲ မချီးမွမ်းဘဲ နေလို့မရတာက
 ဘာသာတူ ၁၂ အိမ်ပဲရိုတဲ့ Rock Island
 (Quad Cities) အဖွဲ့အစည်းနဲ့ အိမ်ရှင် သာ
 သနာ (parish) ပဲဖြစ်ပါတယ်။ အထူးသဖြင့်
 အဆိုပါ အဖွဲ့အစည်းကို စဉ်ဆက်မပြတ်
 အားပေးထောက်ပံ့ပေးနေတဲ့ Cathy Roller
 ဆိုသူဟာလည်း ပွဲတော်အတွက် များစွာ ကူ
 ညီခဲ့ပြီး Maria Goretti parish ရဲ့ ဘုန်း
 တော်ကြီး James ဟာ ကင်ဆာရောဂါ ဒဏ်
 ကို မချီတင့်ကဲ ခံစားနေရပေမဲ့ မစွား တရား
 တော်မြတ်မှာ ပါဝင်အားဖြည့်ပေးရုံမက ရ
 ဟန်းတော်တချို့ကို ၎င်းကျောင်းမှာ တည်း
 ခိုခွင့်ပြုခဲ့သလို အစည်းအဝေး၊ မစွားတရားနဲ့
 အစာ သုံးဆောင်ခန်းတို့ကိုလည်း အချိန်
 ပြည့် သုံးခွင့်ပြုခဲ့ပါတယ်။

မမေ့အပ်ဘဲ မျက်ကွယ်ပြုလို့မရတဲ့
 အဖွဲ့တစ်ခုကတော့ ကွာယာမှာလည်း အဓိ
 က အင်အားဖြည့်ပေးရုံမက နေ့ရော ညပါ
 ချက်ပြုတ် ပြင်ဆင် ကျွေးမွေးမှုများမှာလည်း
 မညည်းမညူဘဲ ပဏာကျခဲ့တဲ့ Waterloo,
 Iowa ပဲဖြစ်ပါတယ်။ ဖော်ပြဖို့ရန် အမည်
 မပါဝင်သေးဘဲ အမာခံကူညီထောက်ပံ့တဲ့
 သူများစွာ ရှိနေသေးပေမဲ့လည်း အရာအား
 လုံးကို သိမြင်နေတဲ့ ကျွန်ုပ်တို့ရဲ့ ဘုရား
 သခင်ဟာ ထိုသူတို့ကို ကောင်းကင်ရွှေ
 ပြည်မှ ကျေးဇူးကောင်းကြီးတော်များ စဉ်
 မပြတ် သွန်းလောင်းပေးနေမှာတော့ ဧကန်
 မလွဲပါဘူး...။

ခရစ္စတူးသခင်၏ နာမတော်အားဖြင့်...
 NCBAC မိဒီယာ

အခြေခံ သမ္မာကျမ်းစာသင်တန်း အမှတ်စဉ် (၁၅)



ဗန်းမော်သာသနာ

ဗန်းမော်သာသနာ ရှိ ဓမ္မဖွံ့ဖြိုးရေးကျောင်းတွင် ဇူလိုင်လ (၃- ၇)အထိ အခြေခံ
 သမ္မာကျမ်း စာသင်တန်း တစ်ရပ်ကို ပြုလုပ်ခဲ့သည်။ ထိုသင်တန်းကို ဗန်းမော်သာသနာရှိ
 လူငယ်မောင် မယ်များအတွက် အဓိကရည်ရွယ်လျက် ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
 ယခုအခါပြုလုပ်သော အခြေခံသမ္မာကျမ်းစာသင်တန်း အမှတ်စဉ် (၁၅) တွင်
 တက်ရောက်သူဦးရေ စုစုပေါင်း (၆၂)ယောက် ဖြစ်ပြီး သင်တန်းပို့ချပေးသူများမှာ
 ဘုန်းတော်ကြီး လာဒီး၊ စစ္စတာရ် မေရီ လုမိုင်း၊ ဒေါ်ဂျာဒင့် နှင့် ဒေါ်ဒွဲရာတို့ဖြစ်ကြသည်။

၃၁ ကြိမ်မြောက် အခြေခံ သမ္မာ ကျမ်းစာသင်တန်း



ကျိုင်းတုံသာသနာ ကျိုင်းတုံမြို့တွင် ၃၁ ကြိမ်မြောက် အခြေခံ သမ္မာ
 ကျမ်းစာသင်တန်း တစ်ရပ်ကို ဇွန်လ (၂၅) ရက်နေ့တွင်တစ်ကြိမ်၊ ဇူလိုင်လ (၂)
 နေ့ ရက်တွင်တစ်ကြိမ်၊ ဇူလိုင်လ (၉) ရက်နေ့နှင့် (၁၆) ရက်နေ့တွင် တစ်ကြိမ် စသည်ဖြင့်
 Sunday အပတ်စဉ်အပတ်တိုင်း ဝန်ထမ်းများနှင့် အိမ်ရှင်မများအတွက် ရည်ရွယ်ကာ ပြု
 လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုသင်တန်းတွင် အဓိကပို့ချပေးသူများအဖြစ် ဖာသာရ်
 အဲဖရက် ဂျေမု နှင့် စစ္စတာရ် ရှိစ်မေရီတို့ဖြစ်သည်။ သင်တန်းသက်ရောက်သူစုစုပေါင်းမှာ
 ၃၀ ဦးဖြစ်သည်။

၂၆ ကြိမ် မြောက် အခြေခံသမ္မာကျမ်းစာသင်တန်း



လားရှိုးသာသနာတွင် ၂၆ ကြိမ် မြောက် အခြေခံသမ္မာကျမ်းစာ သင်တန်းကို မယ်တော်
 တမန်တော် အသင်းသူများအတွက် ဇူလိုင်လ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။
 ဖာသာရ် ဘော်စကို အောင်အောင်ထွန်း၊ စစ္စတာရ် မာရီ ထရေဇာနှင့် စစ္စတာရ် မာဂရက်
 အားကိုင် တို့မှ ဦးဆောင် ကျင်းပခဲ့ပါသည်။ သင်တန်းသို့သင်တန်းသူစုစုပေါင်း ၃၀ ဦး
 တက်ရောက်ခဲ့ပါသည်။
 CBCM-Bible Commission

ကရင်တိုင်းရင်းသားလူမျိုးများရေးရာကော်မတီဖွဲ့စည်းခြင်း
 ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ယိုးဒယားကုန်းလမ်းရှိမြောင်းမြ စကောကရင်နှစ်ခြင်း
 သာသနာ့ ခန်းမဆောင် တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့၌ တိုင်းရင်းသားလူမျိုးများ
 ရေးရာ ဦးစီးကော်မတီကို ဖွဲ့စည်းခဲ့ကြရာဦးစွာ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး
 ဂျိုးမြတ်မြတ်သူက အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကက်သလစ် အသင်း
 တော်မှ မွန်စီညော်စီးဖရက်မြင့်စိုးမှ အားပေးစကားများပြောကြား သွားခဲ့ပါသည်။ ဆက်
 လက်ပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဦးစီးကော်မတီကို ဖွဲ့စည်းခဲ့ကြပါသည်။
 တက်ရောက်လာကြသော (၂၆) မြို့နယ် မှကိုယ်စားလှယ်များကလည်း အသီးသီး ပါ
 ဝင်ဆွေးနွေး ခဲ့ကြပါသည်။



ဂိုဏ်းအုပ်ဆရာတော်ကြီး ဖရန်စစ်က
မြစ်ကြီးနားသာသနာ ပညာရေးကော်မရှင်
ဒါရိုက်တာအဖြစ် အမျိုးသမီးတစ်ဦးအား ခန့်အပ်
စ . . . ၉



မိဘများနေ့ ဂုဏ်ပြုဆောင်းပါး
စ . . . ၉



ဘာသာရေးခေါင်းဆောင်များသည်
အကြမ်းဖက်မှုကို ကာကွယ်ပြီး
ပါရမီများကို တိုးပွားစေနိုင်သည်
စ . . . ၆

ကျွန်ုပ်တို့အား လက်နက်များ
ဖျက်သိမ်းရေး
ဆရာတော်ကြီးများ အဆိုပြု
စ . . . ၆

ကိုလန်ဘီယာနိုင်ငံသား
ဓမ္မအာဇာနည်များအား
သူတော်မြတ်အဖြစ်
တင်မြောက်မည်
စ . . . ၄



(2017) ငါ့အဖေ့အဖွဲ့မှာ ငါ့အဖေပါ။
အဖေ့အဖွဲ့မှာ ငါ့အဖေပါ။
စ . . . ၁၃

အခြေခံသမ္မာကျမ်းစာသင်တန်း



၂၀၁၇ ခုနှစ် ဇွန်လ ၂၅ ရက်၊ ဇူလိုင်လ ၂၊ ၉၊ ၁၆ ရက်များတွင် သာသနာပြုကျောင်း၊
ကျိုင်းတုံမြို့၌ အခြေခံ သမ္မာကျမ်းစာ သင်တန်း အမှတ်စဉ် (၃၁) ကို ပြုလုပ်ခဲ့ပါသည်။

တနင်္ဂနွေ လေးရက်တာ အတွင်း ဝန်ထမ်းများ၊ ကျောင်းသူ ကျောင်းသားများနှင့် အိမ်ရှင်မ
များအတွက် ရည်စူး၍ ပြုလုပ်ပေးခဲ့ပါသည်။ သင်တန်း၏ ရည်ရွယ်ချက်မှာ ဘုရား၏
နှုတ်ကပတ်တော် ဆာဇာန်နော့သော ညီအစ်ကိုမောင်နှမများ၊ သမ္မာကျမ်းစာနှင့် ထိတွေ့
ရင်းနှီးမှု ရှိရန်နှင့် ဘုရား၏ နှုတ်ကပတ် တရားတော်ကို ချစ်မြတ်နိုးတတ်ရန် ရည်ရွယ်
ဖွင့်လှစ်ပေးခြင်းဖြစ်ပါသည်။

သင်တန်း ကာလအတွင်း သမ္မာကျမ်းစာ တမန်တော် လုပ်ငန်း တာဝန်ခံ ဘုန်းတော်ကြီး
Fr. အဲဖရက် ဂျေမုနှင့် စစ္စတာရီ ရိုစ်မေရီ နေနွယ်စိုး တို့ ဦးဆောင်၍ နှုတ်ကပတ်တော်
ကမ္မာဌာန်းထောက်ရှုခြင်း၊ သမ္မာကျမ်းစာကို ပလွင်တင် ရိုသေဂါရဝပြုခြင်း၊ သမ္မာ ကျမ်းစာ
ဝေမျှခြင်းနှင့် သမ္မာကျမ်းစာ ချဉ်းကပ်လေ့လာခြင်း စသည့်ပို့ချချက် ၄ မျိုးကို ပို့ချပေး
ခဲ့ပါသည်။

သင်တန်းတက်ရောက်ခဲ့ကြသော သင်တန်းသူ/သင်တန်းသားများ မိမိတို့၏ သိရှိ ခံစား
ချက်များနှင့် အတွေ့အကြုံများ ပြန်လည် သုံးသပ်ခြင်းများပြုလုပ်ပြီး ရှေ့ လုပ်ငန်းစဉ်များ
ကို ရေးဆွဲ ခဲ့ကြပါသည်။

၁၆ ရက်နေ့ ညနေ ဘုန်းတော်ကြီး Fr. စတီးဖင်းအားနီ ဦးဆောင်၍ ပြန်လည်ကြေအေးခြင်း
အခမ်းအနားနှင့် သင်တန်းဆင်း ကျေးဇူးတင် မစ္စားတရားတော်မြတ် ကျင်းပပြီး သင်တန်း
သူ/ သင်တန်းသား ၃၀ ဦးအား သင်တန်းဆင်း လက်မှတ် အပ်နှင်း ပေးခဲ့ပါသည်။

ရို.စ် SdP



ကျွန်မ နာမည်က မဂျီဂျာဇင် လို့
ခေါ်ပါတယ်။ ဖေဖေ ကတော့
ဦးမဂျီ ဝွမ်ဆန်ယော် လို့ခေါ်ပြီး
မေမေ ကတော့ ဒေါ်အင်လုံ
ဘန်ထွယ် လို့ ခေါ်ပါတယ်။ မွေး
ချင်း ၄ ယောက် ရှိပါတယ်။
ကျွန်မ ကတော့ ဒုတိယမြောက်
သမီးပါ။ စိတာပူ ဘုန်းတော်ကြီး
တိုက်နယ် ဂျွန်ပေါင် ရပ်ကွက်
မှာ နေပါတယ်။

ကချင်ပြည်နယ်၏
တတိယအဆင့်ရ
၆ ဘာသာဂုဏ်ထူးရှင်
မဂျီဂျာဇင် နှင့်
တွေ့ဆုံခြင်း
စ . . . ၁၂